

အပိတပိတၢ်
AWIG-AWIG
ဂုဏ်ထူး အသက်မွေးဝမ်းကျောင်း
DÉSÁ ADAT BELAYU



နယ်လၢမၤဟံးကၢဝါ
KECAMATAN MARGA,
နယ်လၢပၤဟံးကၢဝါ
KABUPATÉN TABANAN
ပီတၢ် ၂၀၂၄
WARSA 2024

ភារី ទេវតាវិទ្យាគ្រួសារ ទេវតាវិទ្យា
 Daging Awig-awig Désa Adat Belayu

ឋានៈ សិទ្ធិ	1៣១
Murda Cita	1
សំពៅ ១៣១	ហាកាវិ បេដិហាកាវិ ទេវតា មិស្ស ម្លូឡា ទេវតា	1៣១
Sargah I	Aran, Wawidangan, Tife miwah Status Désa Adat	3
សំពៅ ១៣១	បេដិហាកាវិ លក្ខណ៍ ទេវតា	1៤1
Sargah II	Pamikukuh lan Petitis.....	6
សំពៅ ១៣១	ទេវតាវិទ្យា បេដិហាកាវិ មិស្ស បេដិហាកាវិ ទេវតា	1៥1
Sargah III	Awig-awig, Pararem, miwah Peraturan Lain Désa Adat	8
	បេដិហាកាវិ ទេវតាវិទ្យា ទេវតា	1៥1
	Palet 1 Awig-awig Désa Adat.....	8
	បេដិហាកាវិ បេដិហាកាវិ ទេវតា	1៥1
	Palet 2 Pararem Désa Adat	9
	បេដិហាកាវិ បេដិហាកាវិ ទេវតា	1៣៥1
	Palet 3 Peraturan lain Désa Adat.....	10
សំពៅ ១៣១	ហាកាវិ បេដិហាកាវិ ទេវតា មិស្ស ម្លូឡា ទេវតា	1៣៥1
Sargah IV	Sukreta Tata Parahyangan Désa Adat	10
	បេដិហាកាវិ បេដិហាកាវិ ទេវតា	1៣៥1
	Palet 1 Parahyangan Désa Adat.....	10
	បេដិហាកាវិ កាសុក្រេតា កាហ្យាង	1៣៥1
	Palet 2 Kasukretan Kahyangan.....	14
	បេដិហាកាវិ កាសុក្រេតា កាហ្យាង	1៣៥1
	Palet 3 Ngwangun Kahyangan.....	17
	បេដិហាកាវិ យាដ្យា	1៣៥1
	Palet 4 Yadnya.....	18
សំពៅ ១៣១	សុក្រេតា តាតា បេដិហាកាវិ ទេវតា	1៣៥1
Sargah V	Sukreta Tata Pawongan Désa Adat.....	44
	បេដិហាកាវិ បេដិហាកាវិ ទេវតា	1៣៥1
	Palet 1 Pawongan Désa Adat.....	44
	បេដិហាកាវិ ទេវតា បេដិហាកាវិ ទេវតា	1៣៥1
	Palet 2 Tata Pemerintahan Désa Adat.....	54

សំពៅទី ១៤
Sargah VI

បញ្ចប់ ១២១	ក្រុមប្រឹក្សាភិបាលក្រុមស្រុក.....	១២៧
Palet 3	Lembaga Pengambil Keputusan.....	67
បញ្ចប់ ១៣១	ក្រុមប្រឹក្សាធម្មនុញ្ញ.....	១៧៧
Palet 4	Lembaga Adat.....	72
បញ្ចប់ ១៤១	គ្រួសារ.....	១៥៧
Palet 5	Kulawarga.....	87
សូត្រ ២២២	បញ្ជីបញ្ជីធម្មនុញ្ញធម្មនុញ្ញ.....	១៥៥
	Sukreta Tata Palemahan Désa Adat.....	98
បញ្ចប់ ១៧១	ទឹកដីប្រទេសប្រទេសធម្មនុញ្ញ.....	១៥៥
Palet 1	Tanah Miwah Lingkungan Alam Désa Adat.....	98
បញ្ចប់ ១៨១	ការងារប្រទេស.....	១៥៥
Palet 2	Karang miwah Tegal.....	99
បញ្ចប់ ១៩១	បណ្ណាល័យបណ្ណាល័យ	
Palet 3	Wawangunan, Wawalungan miwah បណ្ណាល័យ.....	១៧០
	Papayonan.....	102
បញ្ចប់ ១៩១	ការងារប្រទេសធម្មនុញ្ញ.....	១៧០
Palet 4	Kawasan Perdésaan Désa Adat.....	107

សំពៅទី ១៥
Sargah VII

បញ្ចប់ ១៩១	បណ្ណាល័យបណ្ណាល័យបណ្ណាល័យធម្មនុញ្ញ.....	១៧០
	Padruwén, Usaha, miwah Penganggaran Désa Adat.....	108
បញ្ចប់ ២០១	បណ្ណាល័យធម្មនុញ្ញ.....	១៧០
Palet 1	Padruwén Désa Adat.....	108

សំពៅទី ១៦
Sargah VIII

បញ្ចប់ ២០១	ទំនាក់ទំនងគ្នាគ្នាគ្នាគ្នាធម្មនុញ្ញ.....	១៧៧
	Tata Hubungan, Kerjasama, miwah Majelis Désa Adat.....	111
បញ្ចប់ ២១១	ទំនាក់ទំនងគ្នាគ្នាគ្នាគ្នាធម្មនុញ្ញ.....	១៧៧
Palet 1	Tata Hubungan Kerjasama Désa Adat.....	111
បញ្ចប់ ២២១	មជ្ឈមណ្ឌលធម្មនុញ្ញ.....	១៧៧
Palet 2	Majelis Désa Adat.....	111

សំពៅទី ១៧
Sargah IX

បញ្ចប់ ២២១	បាយ, Kulkul, Wicara, miwah Danda.....	112
បញ្ចប់ ២៣១	បាយ.....	១៧៧
Palet 1	Baya.....	112



សំពៅ ១៧៧
Sargah X

បញ្ជី ១៧៧	កូកូល	115
Palet 2	Kulkul	115
បញ្ជី ១៧៨	វិចារ	116
Palet 3	Wicara	116
បញ្ជី ១៧៩	ដង្ហា	117
Palet 4	Danda	117

សំពៅ ១៧៧៧
Sargah XI

ប្រើប្រាស់ក្នុង ខេត្តមីសុប្បិម្ពតាភិ		
Pembangunan Désa Adat miwah Pembangunan		
តាមសភាវិទ្យាភូមិភាគខេត្តមីសុប្បិម្ពតាភិ		
Kawasan Perdésaan Désa Adat		
121		
ប្រើប្រាស់ក្នុងតំបន់ភិប្រើប្រាស់ភិប្រើប្រាស់		
Pembinaan lan Pengawasan, Pemberdayaan, miwah		
ប្រើប្រាស់ក្នុង ខេត្តមីសុប្បិម្ពតាភិ		
Pelestarian Désa Adat		
122		

សំពៅ ១៧៧៧
Sargah XII

បញ្ជី ១៧៧	ប្រើប្រាស់ក្នុងតំបន់ភិប្រើប្រាស់	122
Palet 1	ប្រើប្រាស់ក្នុងតំបន់ភិប្រើប្រាស់	122
Palet 1	Pembinaan lan Pengawasan	122
បញ្ជី ១៧៧	ប្រើប្រាស់ក្នុងតំបន់ភិប្រើប្រាស់	123
Palet 2	Pemberdayaan miwah Pelestarian Désa Adat	123

សំពៅ ១៧៧៧
Sargah XIII

បញ្ជី ១៧៧	តាមកម្មវិធីភូមិភាគមីសុប្បិម្ពតាភិ	124
បញ្ជី ១៧៧	តាមកម្មវិធីភូមិភាគមីសុប្បិម្ពតាភិ	124
បញ្ជី ១៧៧	តាមកម្មវិធីភូមិភាគមីសុប្បិម្ពតាភិ	125
បញ្ជី ១៧៧	តាមកម្មវិធីភូមិភាគមីសុប្បិម្ពតាភិ	125

ក្នុងសភាវិទ្យា
Lepihan :

១៧៧	តាមកម្មវិធីភូមិភាគមីសុប្បិម្ពតាភិ	130
1.	Tatinasan Nyasa Désa Adat Belayu	130
១៧៧	ប្រើប្រាស់ក្នុងតំបន់ភិប្រើប្រាស់	131
2.	Prawartaka Perumus miwah Panyuratan Awig-awig Désa Adat Belayu	131



မုဒါ သိဒ္ဓါ
MURDA CITA

ဣန္ဒြေမုဒါ

Om Swastiastu,

ဣန္ဒြေမုဒါမုဒါနာမံ

Om Awighnamastu Namō Siddham,

ဟမိန္ဒြေမုဒါ ဟမိန္ဒြေမုဒါ ဟမိန္ဒြေမုဒါ ဟမိန္ဒြေမုဒါ ဟမိန္ဒြေမုဒါ

Asungkreta waranugraha Ida Sang Hyang Widhi Wasa, malarapan antuk putusing
ပဒေသနာ ကရမာ ဒေသနာ ဝိသေသနာ ဝိသေသနာ ဝိသေသနာ ဝိသေသနာ ဝိသေသနာ
paséban krama Désa Adat Belayu, gumawé Awig - Awig Désa Adat Belayu pinaka sepat
သိက္ခာ သိက္ခာ သိက္ခာ သိက္ခာ သိက္ခာ သိက္ခာ သိက္ခာ သိက္ခာ သိက္ခာ သိက္ခာ
siku - siku pamatut miwah pamutus, wastu kasidan prayojanan mami kabéh, prasama
ဟမိန္ဒြေမုဒါ ဟမိန္ဒြေမုဒါ ဟမိန္ဒြေမုဒါ ဟမိန္ဒြေမုဒါ ဟမိန္ဒြေမုဒါ

angidep muah ngamanggehaken kadi linging Awig - Awig iki.

ဟမိန္ဒြေမုဒါ ဝိသေသနာ ဝိသေသနာ ဝိသေသနာ ဝိသေသနာ ဝိသေသနာ

Mungguing daging Awig - Awig sané sampun kasurat duké riin sampun becik tur
ဟမိန္ဒြေမုဒါ ဝိသေသနာ ဝိသေသနာ ဝိသေသနာ ဝိသေသနာ ဝိသေသနာ
sampun kasungkemin antuk krama désa, Désa Adat Belayu. Kémaon riantukan wenten
ဝိသေသနာ ဝိသေသနာ ဝိသေသနာ ဝိသေသနာ ဝိသေသနာ ဝိသေသနာ ဝိသေသနာ
uger - uger lan pawarah - warah saking Dinas Pemanjuaan Masyarakat Adat (DPMA)
ပုဂ္ဂိုလ် ဝိသေသနာ ဝိသေသနာ ဝိသေသနာ ဝိသေသနာ ဝိသေသနာ ဝိသေသနာ
Provinsi Bali, mangdané panyuratan Awig - Awig désa adat, kasurat manut kecap ring
ဝိသေသနာ ဝိသေသနာ ဝိသေသနာ ဝိသေသနာ ဝိသေသနာ ဝိသေသနာ ဝိသေသနာ
Perda Provinsi Bali Nomor 4 Tahun 2019, indik désa adat ring Bali,
ပုဂ္ဂိုလ် ဝိသေသနာ ဝိသေသနာ ဝိသေသနာ ဝိသေသနာ ဝိသေသနာ ဝိသေသနာ
ပမိန္ဒြေမုဒါ ဝိသေသနာ ဝိသေသနာ ဝိသေသနာ ဝိသေသနာ ဝိသေသနာ ဝိသေသနာ
pamekas pasal 13 ayat 5 indik tata titi panyuratan awig - awig.

ဟမိန္ဒြေမုဒါ ဝိသေသနာ ဝိသေသနာ ဝိသေသနာ ဝိသေသနာ ဝိသေသနာ

Asapunika taler daging awig - awig sané kasurat duké riin wénten sané nénten
ပုဂ္ဂိုလ် ဝိသေသနာ ဝိသေသနာ ဝိသေသနာ ဝိသေသနာ ဝိသေသနာ ဝိသေသနာ
manut sekadi aab jagaté mangkin, makawinan kawéntenang nguwah - nguwuhin
ဝိသေသနာ ဝိသေသနာ ဝိသေသနာ ဝိသေသနာ ဝိသေသနာ ဝိသေသနာ
awig - awig puniki.

ကလေးကပွမိကဒေဝိကပိကပွနိနိ အဘျဲ သာသယက္ခယကပိဏ္ဍိက္ခယ
 Nguwah - nguwhin awig - awig puniki taler sampun kasungkemin antuk krama
 ဂုဏ်မာယာသီဟာစာရိယ ဂုဏ်ပရမီ စကရီ ကဉာဏ်သီဟာစာရိယ၊ သီဟာ
 désa luiré, Sabha Désa, Kerta Désa, para manggalaning banjar adat saking 9 (sia)
 ကဉာဏ်ပရမီ၊ ဘျဲအိတ်၊ ပိဏ္ဍိက္ခယဝိဇယာနိ ဂုဏ် သေနတ္တိယုဂီ ဟုဗ္ဗာတိ
 Banjar lan 3 (tiga) Perbekel sawengkoning Désa Adat Belayu ring paruman sané
 အင်္ဂါဝိသုဋ္ဌာနိ ပုဒ်ဂုဏ် ဟုဗ္ဗာတိ ဂုဏ်ပရမီ စကရီ ကဉာဏ် သီဟာ
 kamargiang duk rahina Redite Wage Wuku Uye, Penanggal Ping Dasa Sasih Sadha,
 ကလေးကပွမိကဒေဝိကပိကပွနိနိ ဘျဲအိတ်၊ ပိဏ္ဍိက္ခယဝိဇယာနိ အင်္ဂါဝိသုဋ္ဌာ
 Isaka Warsa 1946, Tanggal maséhi 17 Mei 2024, magenah ring Wantilan Desa
 သေနတ္တိယုဂီ။

Adat Belayu.

ဘုဂလာဏိ ဟိအသံ ဟျဲမိမိ ဗလ ဟေပွမိ ဟေပွမိ ဟေပွမိ
 Dumogi Ida Sang Hyang Widhi Wasa asung kerta waranugraha wastu
 ဒေဝိကပိကပွနိနိ သိဋ္ဌ ဟါကုပ အသုဋ္ဌာနိ ဂုဏ် သေနတ္တိယုဂီ။
 awig - awig puniki sidha angawé kasukretan krama Désa Adat Belayu.

ဣံ ကာန္တိ ကာန္တိ ကာန္တိ ဣံ။
Om Santi Santi Santi Om.

121

ສາຕຸງຄາ

SARGAHI

ບາກສິບວິທາຍາສິບ ຫົວ ຍິບ ສູງສູນ ອະດາສິບ

Aran, Wawidangan, Tipe miwah Status Désa Adat

ບາບາກສິບ

Paos 1

ຖາມ ອະດາສິບວິທາຍາສິບ ຍິບ ສູງສູນ ອະດາສິບ
Désa adat puniki mawasta Désa Adat Belayu.

ບາບາກສິບ

Paos 2

121 ຕິດ ສາຕຸງຄາສິບວິທາຍາສິບ ອະດາສິບວິທາຍາສິບ ຍິບ ສູງສູນ ອະດາສິບ

1. Jebar kakuwub wawidangan Désa Adat Belayu mawates nyatur :

ບາ ສິບສາຕຸງຄາ = ສາຕຸງຄາສິບວິທາຍາສິບ ອະດາສິບວິທາຍາສິບ ຍິບ ສູງສູນ ອະດາສິບ

ha. Sisi kangin : Yéh Ukun, Désa Adat Umabian, Banjar Adat
ຕາຕິກບາບາກສິບ

Bajera Pagébégan;

ຄາ ສິບສິກາລາ = ຖາມ ອະດາສິບວິທາຍາສິບ

na. Sisi kelod : Désa Adat Suralaga;

ສາ ສິບສາຕຸງຄາ = ສາຕຸງຄາສິບວິທາຍາສິບ

ca. Sisi kauh : Tukad Yéh Gé;

ກາ ສິບສາຕຸງຄາ = ຖາມ ອະດາສິບວິທາຍາສິບ ອະດາສິບວິທາຍາສິບ ຍິບ ສູງສູນ ອະດາສິບ

ra. Sisi kaja : Désa Adat Kuwum Ancak, Désa Adat Kuwum Mambal
ບາບາກສິບວິທາຍາສິບ

lan Désa Adat Kekeran.

121 ສາຕຸງຄາສິບວິທາຍາສິບ ຫົວ ຍິບ ສູງສູນ ອະດາສິບວິທາຍາສິບ ຍິບ ສູງສູນ ອະດາສິບ

2. Sané kadadosang ngranjing dados kakuwub wawidangan Désa Adat Belayu
ຍາຕຸງຄາ ຍິບ ສູງສູນ ອະດາສິບ

manut dresta luihé :

ບາ ບຸບູນສິກາ ບຸບູນສິກາສິບວິທາຍາສິບ ບາບາກສິບວິທາຍາສິບ ອະດາສິບ

ha. Pupulan karang pumahan sané sinanggeh palemahan Désa Adat;

ທີ່ 10 ບົດກົດໝາຍ ບຸກຄົນ ບົດກົດໝາຍ ບຸກຄົນ ບົດກົດໝາຍ ບຸກຄົນ ບົດກົດໝາຍ
tigang Perbekel, luiré : Perbekel Batannyuh, Perbekel Peken Belayu, lan Perbekel
Peken Belayu.

Beringkit Belayu.

ບາງກາສີ 1 ຫຼາ
Paos 3

- 1 ຫຼາ 1 ງາລາດີ ງາລາດີ ຕາຕູ້ວາ ຂາດຮຽງ ຕາຕູ້ ບາກບູ ຂາດ ບາກບູ ຂາດ ບາກບູ ຂາດ ບາກບູ ຂາດ
1. Soang - soang Banjar Adat wenang ngardi pararem maka pamatut lan pamikukuh
ຕາຕູ້ວາ ຂາດຮຽງ ງາລາດີ ງາລາດີ ຫຼາ
banjar adatnyané soang - soang.
- 1 ຫຼາ 2 ງາລາດີ ງາລາດີ ຕາຕູ້ວາ ຂາດຮຽງ ງາລາດີ ບາກບູ ຂາດ ຕາຕູ້ວາ ຂາດຮຽງ
2. Soang - soang Banjar Adat dados ngamanggehang pararem manut Banjar Adat
ບາກບູ ຂາດ ງາລາດີ ງາລາດີ ຕາຕູ້ວາ ຂາດຮຽງ ບາກບູ ຂາດ ບາກບູ ຂາດ ບາກບູ ຂາດ
mawacara kémaon tan kadadosang nglintangin utawi piwal ring pararem Désa
ຂາດຮຽງ ທາລາດີ ງາລາດີ ງາລາດີ ຕາຕູ້ວາ ຂາດຮຽງ ງາລາດີ ງາລາດີ ຫຼາ
Adat, tur kalaksanayang olih Banjar Adat soang - soang.
- 1 ຫຼາ 3 ບາກບູ ຂາດ ຕາຕູ້ວາ ຂາດຮຽງ ບາກບູ ຂາດ ຕາຕູ້ວາ ຂາດຮຽງ ບາກບູ ຂາດ ຕາຕູ້ວາ ຂາດຮຽງ
3. Pararem Banjar Adat taler patut kalinggatanganin olih Bendésa Adat, maka
ບາກບູ ຂາດ ຕາຕູ້ວາ ຂາດຮຽງ ທາລາດີ ງາລາດີ ງາລາດີ ຫຼາ
pamikukuh kandugi dados kalaksanayang.

ບາງກາສີ 1 ຫຼາ
Paos 4

ງາລາດີ ຂາດຮຽງ ບາກບູ ຂາດ ຕາຕູ້ວາ ຂາດຮຽງ ງາລາດີ ງາລາດີ ຕາຕູ້ວາ ຂາດຮຽງ
Désa Adat Belayu manut ring pamutus Pemerintah Provinsi Bali ngranjing ring soroh
ງາລາດີ ຂາດຮຽງ ທາລາດີ ງາລາດີ ຕາຕູ້ວາ ຂາດຮຽງ ງາລາດີ ງາລາດີ ຫຼາ
Désa Adat Apanaga sané kantun ngamanggehang Puranan Désa Adat Belayu.

សំពៅ ៣

SARGAH III

សេចក្តីកំណត់បញ្ជីបទប្បញ្ញត្តិផ្សេងៗទៀត នៃសេចក្តី

Awig-awig, Pararem, miwah Peraturan Lain Désa Adat

បញ្ជី ១

Palet 1

សេចក្តីកំណត់បញ្ជី

Awig-Awig Désa Adat

បទប្បញ្ញត្តិ ១

Paos 8

- ១៣១ សេចក្តីកំណត់បញ្ជី និងបទប្បញ្ញត្តិផ្សេងៗទៀត បទប្បញ្ញត្តិ
 - 1. Awig-Awig Désa Adat Belayu katiténin lan kasungkemin ring paruman Désa Adat.
 - ១៣២ វិធានការណ៍របស់សម្តីកំណត់បញ្ជី និងបទប្បញ្ញត្តិផ្សេងៗទៀត
 - 2. Tata cara ngaryanin Awig-Awig inggih punika mawiwit saking Paruman Adat, ភារិស្តីកំណត់បញ្ជី និងបទប្បញ្ញត្តិផ្សេងៗទៀត បទប្បញ្ញត្តិ raris ngadegang Prawartaka Nguwah-uwuhin Awig-Awig sané anggannyané សេចក្តីកំណត់បញ្ជី និងបទប្បញ្ញត្តិផ្សេងៗទៀត សេចក្តីកំណត់បញ្ជី និងបទប្បញ្ញត្តិផ្សេងៗទៀត សេចក្តីកំណត់បញ្ជី និងបទប្បញ្ញត្តិផ្សេងៗទៀត mawit saking Prajuru Désa Adat, Sabha Désa, Kerta Désa, Manggala Banjar សេចក្តីកំណត់បញ្ជី និងបទប្បញ្ញត្តិផ្សេងៗទៀត សេចក្តីកំណត់បញ្ជី និងបទប្បញ្ញត្តិផ្សេងៗទៀត Adat, Pacalang, Tokoh Masyarakat, Tokoh Agama, unsur បទប្បញ្ញត្តិ និងបទប្បញ្ញត្តិផ្សេងៗទៀត បទប្បញ្ញត្តិ និងបទប្បញ្ញត្តិផ្សេងៗទៀត Pasikian Krama Istri, lan unsur Pasikian Yowana.
 - ១៣៣ សេចក្តីកំណត់បញ្ជី និងបទប្បញ្ញត្តិផ្សេងៗទៀត
 - 3. Awig-Awig sané kakaryanin nénten dados lémpas utawi matinjakan sareng បទប្បញ្ញត្តិ និងបទប្បញ្ញត្តិផ្សេងៗទៀត បទប្បញ្ញត្តិ និងបទប្បញ្ញត្តិផ្សេងៗទៀត បទប្បញ្ញត្តិ និងបទប្បញ្ញត្តិផ្សេងៗទៀត Pamikukuh marupa Peraturan perundang-undangan sane manggeh ring NKRI.
 - ១៣៤ សេចក្តីកំណត់បញ្ជី និងបទប្បញ្ញត្តិផ្សេងៗទៀត
 - 4. Awig-Awig prasida kauwah-uwuhin padgatakala yéning wénten parindikan sané សេចក្តីកំណត់បញ្ជី និងបទប្បញ្ញត្តិផ្សេងៗទៀត mabuat.

- ၁၉၁ အမိတမိကျွေးကုစား ကာလက ဝမ်းနစ်နာရောဂါကူးစက်မှုကို ကာကွယ်ရန်
- 5. Awig-Awig sané kakaryanin patut kaunggahang (Didaftarkan) ring Dinas
ပို့ဆောင်ရေးနှင့် အင်အားစွမ်းထက်ရေး ဝန်ကြီးဌာန၊
Pemajuan Masyarakat Adat Provinsi Bali.

ပဏ္ဍိတမိတ်

Palet 2

ပကမူပုဗ္ဗိက အမိတမိ

Pararem Desa Adat

ပကမူပုဗ္ဗိက

Paos 9

- ၁၉၁ ပကမူပုဗ္ဗိက အမိတမိကျွေးကုစား ကာလက ဝမ်းနစ်နာရောဂါကူးစက်မှုကို ကာကွယ်ရန်
- 1. Pararem Désa Adat Belayu katiténin lan kasungkemin ring paruman Désa Adat.
- ၁၉၁ ဂုဏ်ထူးဆောင်ရွက်မှု ပေးဆောင်ရန် ကာလက ဝမ်းနစ်နာရောဂါကူးစက်မှုကို ကာကွယ်ရန်
- 2. Désa Adat Belayu wenang ngaryanin Pararem Panyacah Awig, Pararem Pangelé,
လူထုပညာရေးနှင့် ဝန်ကြီးဌာန၊
lan Pararem Panepas Wicara.
- ၁၉၁ ဖွဲ့စည်းပုံစံ ကာလက ဝမ်းနစ်နာရောဂါကူးစက်မှုကို ကာကွယ်ရန်
- 3. Tata cara ngaryanin Pararem inggih punika mawiwit saking Paruman Adat, raris
ဥပဒေရေးရာ ဝန်ကြီးဌာန၊ ပကမူပုဗ္ဗိက အမိတမိ
ngadegang Prawartaka Panyuratan Pararem sané anggannyané mawit saking
ပြည်ထောင်စု အမိတမိ၊ မြန်မာ အမိတမိ၊ မြန်မာ အမိတမိ၊ မြန်မာ အမိတမိ၊
Prajuru Désa Adat, Sabha Désa, Kerta Désa, Manggala Banjar Adat, Pacalang,
အဖွဲ့အစည်း၊ အဖွဲ့အစည်း၊ အဖွဲ့အစည်း၊ အဖွဲ့အစည်း၊ အဖွဲ့အစည်း၊ အဖွဲ့အစည်း၊
Tokoh Masyarakat, Tokoh Agama, unsur Pasikian Krama Istri, lan
အဖွဲ့အစည်း၊ အဖွဲ့အစည်း၊ အဖွဲ့အစည်း၊ အဖွဲ့အစည်း၊ အဖွဲ့အစည်း၊ အဖွဲ့အစည်း၊
unsur Pasikian Yowana.
- ၁၉၁ ပကမူပုဗ္ဗိက အမိတမိကျွေးကုစား ကာလက ဝမ်းနစ်နာရောဂါကူးစက်မှုကို ကာကွယ်ရန်
- 4. Pararem sané kakaryanin nénten dados lémpas utawi matinjakan sareng
ပရိယတ္တိ အဖွဲ့အစည်း အမိတမိ
Pamikukuh marupa Awig-Awig.
- ၁၉၁ ပကမူပုဗ္ဗိက အမိတမိကျွေးကုစား ကာလက ဝမ်းနစ်နာရောဂါကူးစက်မှုကို ကာကွယ်ရန်
- 5. Pararem prasida kauwah-uwuhin padgatakala yéning wénten parindikan sané

පඤ්චාඥා

mabuat.

- 131. පහසුදායක කාර්ය සාධක පාලන මණ්ඩලයක් නිර්මාණය කිරීමේ කාර්යය පවත්වා ගැනීම.
 - 5. Pararem sané kakaryanin patut kaunggahang (Didaftarkan) ring Dinas Pema juan
පාලන මණ්ඩලයක් නිර්මාණය කිරීම.
- Masyarakat Adat Provinsi Bali.

පඤ්චාඥා

Palet 3

විගණක මණ්ඩලයේ නියෝග

Peraturan lain Désa Adat

පැහැර 10

Paos 10

විගණක මණ්ඩලයේ නියෝග ප්‍රසිද්ධ කාර්ය සාධක මණ්ඩලයක් පවත්වා ගැනීම
 Peraturan lain Désa Adat Belayu prasida kakaryanin lan kamanggehang manut
 කාර්ය සාධක මණ්ඩලයේ නියෝග ප්‍රසිද්ධ කාර්ය සාධක මණ්ඩලයක් පවත්වා ගැනීම
 kawéntenané turmaning nénten dados matinjakan sareng dasar Pamikukuh ring a jeng.

සර්ග 4

SARGAH IV

සුක්‍රේටා පරාහ්‍යාංග මණ්ඩලයේ නියෝග

Sukreta Tata Parahyangan Desa Adat

පඤ්චාඥා

Palet 1

පරාහ්‍යාංග මණ්ඩලයේ නියෝග

Parahyangan Desa Adat

පැහැර 11

Paos 11

- 131. පහසුදායක කාර්ය සාධක පාලන මණ්ඩලයක් නිර්මාණය කිරීමේ කාර්යය පවත්වා ගැනීම.
- 1. Palinggih panyiwian sawewidangan Désa Adat Belayu luiré :
හා. පුරා ත්‍රි කාහ්‍යාංග :
ha. Pura Tri Kahyangan :

၂၃၂၂ ပွက ဟူလူနွကလ ဟာဂဲ လနွကလ ကဏ္ဍဝါ

1. Pura Ulun Balé Agung lan Balé Agung;

၂၃၂၂ ပွက ပွမ်ဒု လာနွကလ ကဏ္ဍဝါ ပွက ဟာဂဲ

2. Pura Puseh Desa kawiletin antuk Pura Dangka;

၂၃၂၂ ပွက ဟာဂဲဝါ။

3. Pura Dalem.

ကၢ ပွက ကဟယာဂဏ္ဍဝါ ဟိကဒု ပွနိကး

na. Pura Kahyangan Desa inggih punika :

၂၃၂၂ ပွက ပွမကလကဏ္ဍဝါ

1. Pura Pucak Paruman;

၂၃၂၂ ပွက ပိမိဝါကဏ္ဍဝါ ဟဟကဟူ။

2. Pura Pesimpangan Luhur Watukau.

ပွကပွက ဟိကဒုပိ ဟာဂဲ ဟဟူဂီ ဂီ ဂကဒိကဒိ ကာဂဟာဂဲ ဂဟာဂဲ ဂဟာဂဲ ဂဟာဂဲ

Pura - pura inucap ring ajeng rauh ring bejin Ida kaemong olih Désa Adat

ကိလယူ။

Belayu.

ကၢ ပွက ပိမကလကဏ္ဍဝါ ပွနိကး

ca. Pura Pemaksan inggih punika :

မကိကဒု ဂီ ကဏ္ဍဝါ ကဟူနွကလ

Magenah ring Banjar Batannyuh :

၂၃၂၂ ပွက ပိမကလကဏ္ဍဝါ

1. Pura Pemaksan Bantas;

၂၃၂၂ ပွက ပိမကလကဏ္ဍဝါ

2. Pura Pemaksan Jema;

၂၃၂၂ ပွက ပိမကလကဏ္ဍဝါ

3. Pura Pemaksan Srijati;

၂၃၂၂ ပွက ပိမကလကဏ္ဍဝါ ဟဟကဟူ။

4. Pura Pemaksan Jaba Tengah.

မကိကဒု ဂီ ကဏ္ဍဝါ ဟဟူ ဟိမိ

Magenah ring Banjar Umadiwang :

၂၃၂၂ ပွက ပိမကလကဏ္ဍဝါ

1. Pura Pemaksan Dalem Nataran;

၂၃၅

- ၂၅၅ ပွကပ်ဗလၢၤမၤကွၢ်မၤနွၢ်မၤပိၤလၢၤကွၢ်ပွၤပိၤဂၤမၤ
 - 2. Pura Pemaksan Pucak Empelan Dalem Seméru;
 - ၂၅၅ ပွကပ်ဗလၢၤမၤကွၢ်မၤနွၢ်မၤ
 - 3. Pura Pemaksan Manik Toya;
 - ၂၅၅ ပွကပ်ဗလၢၤမၤကွၢ်မၤနွၢ်မၤ
 - 4. Pura Pemaksan Pangastan;
 - ၂၅၅ ပွကပ်ဗလၢၤမၤကွၢ်မၤနွၢ်မၤ
 - 5. Pura Pemaksan Prajapati Ageng;
 - ၂၅၅ ပွကပ်ဗလၢၤမၤကွၢ်မၤနွၢ်မၤ
 - 6. Pura Pemaksan Dalem Lingsir;
 - ၂၅၅ ပွကပ်ဗလၢၤမၤကွၢ်မၤနွၢ်မၤ
 - 7. Pura Pemaksan Dalem Surya;
 - ၂၅၅ ပွကပ်ဗလၢၤမၤကွၢ်မၤနွၢ်မၤ
 - 8. Pura Pemaksan Tapa.
- မၤတၢ်ကွၢ်မၤနွၢ်မၤပိၤလၢၤကွၢ်ပွၤပိၤဂၤမၤ :

Magenah ring Banjar Pakandelan :

- ၂၅၅ ပွကပ်ဗလၢၤမၤကွၢ်မၤနွၢ်မၤ
- 1. Pura Pemaksan Pucak Anyaran;
- ၂၅၅ ပွကပ်ဗလၢၤမၤကွၢ်မၤနွၢ်မၤ
- 2. Pura Pemaksan Natar Agung.

မၤတၢ်ကွၢ်မၤနွၢ်မၤပိၤလၢၤကွၢ်ပွၤပိၤဂၤမၤ :

Magenah ring Banjar Peken :

- ၂၅၅ ပွကပ်ဗလၢၤမၤကွၢ်မၤနွၢ်မၤ
 - 1. Pura Pemaksan Dalem Alit
- မၤတၢ်ကွၢ်မၤနွၢ်မၤပိၤလၢၤကွၢ်ပွၤပိၤဂၤမၤ :

Magenah ring Banjar Gunungsiku :

- ၂၅၅ ပွကပ်ဗလၢၤမၤကွၢ်မၤနွၢ်မၤ
- 1. Pura Pemaksan Gunung Sari;
- ၂၅၅ ပွကပ်ဗလၢၤမၤကွၢ်မၤနွၢ်မၤ
- 2. Pura Pemaksan Prajapati Apit Toya.

မၤတၢ်ကွၢ်မၤနွၢ်မၤပိၤလၢၤကွၢ်ပွၤပိၤဂၤမၤ :

Magenah ring Banjar Beringkit :

១៣៧

១៣៧ បូកបិណ្ឌសង្ក្រាន្តប្តីឈ្មោះ

1. Pura Pemaksan Dalem Belayu;

១៣៨ បូកបិណ្ឌសង្ក្រាន្តសារី

2. Pura Pemaksan Natar Sari;

១៣៩ បូកបិណ្ឌសង្ក្រាន្តភ្នំបិណ្ឌ

3. Pura Pemaksan Batu Belig.

ស្ថិតនៅទី ៣៧៦ ទិសឦសានៈ

Magenah ring Banjar Jebaud :

១៣៧ បូកបិណ្ឌសង្ក្រាន្តហ្វេង

1. Pura Pemaksan Geng Anyar;

១៣៨ បូកបិណ្ឌសង្ក្រាន្តប្តីឈ្មោះឈ្មោះឈ្មោះ

2. Pura Pemaksan Empat Margi (Dalem Resi);

១៣៩ បូកបិណ្ឌសង្ក្រាន្តស៊េត្រា

3. Pura Pemaksan Dalem Sétra;

១៤០ បូកបិណ្ឌសង្ក្រាន្តប្តីឈ្មោះឈ្មោះ

4. Pura Pemaksan Prajapati Bebjangan;

១៤១ បូកបិណ្ឌសង្ក្រាន្តឈ្មោះ

5. Pura Pemaksan Gandamayu;

១៤២ បូកបិណ្ឌសង្ក្រាន្តប្តីឈ្មោះ

6. Pura Pemaksan Tegal Suci;

១៤៣ បូកបិណ្ឌសង្ក្រាន្តប្តីឈ្មោះឈ្មោះឈ្មោះ

7. Pura Pemaksan Batan Jepun (Manik Galih);

១៤៤ បូកបិណ្ឌសង្ក្រាន្តប្តីឈ្មោះឈ្មោះ

8. Pura Pemaksan Song Tambek.

ស្ថិតនៅទី ៣៧៦ ទិសឦសានៈ

Magenah ring Banjar Bajera Belayu :

១៣៧ បូកបិណ្ឌសង្ក្រាន្តប្តីឈ្មោះឈ្មោះ

1. Pura Pemaksan Dalem Batan Waru;

១៣៨ បូកបិណ្ឌសង្ក្រាន្តប្តីឈ្មោះ

2. Pura Pemaksan Tegeh;

១៣៩ បូកបិណ្ឌសង្ក្រាន្តប្តីឈ្មោះ

3. Pura Pemaksan Anyar;

131 ບຸກບິບສາມຮູປຸກບເທີ ທາດິກ ທິນພູ

4. Pura Pemaksan Prajapati Bajera Belayu;

131 ບຸກບິບສາມຮູປຸກບເທີ

5. Pura Pemaksan Empat Margi.

ບຸກບຸກ ທີ່ສູງປີ ສາມາດສາກທາງ ທີ່ ທາດິກ ສາກທາດິກ ທາດິກ ທາດິກ ທາດິກ
Pura - pura inucap ring aksara ca rauh ring bejin Ida kaemong olih krama
ບິບສາມາດ

pemaksan.

131 ບຸກບຸກທາດິກທາດິກທາດິກ ທາດິກ ທາດິກ ທາດິກ ທາດິກ ທາດິກ

2. Pangempon soang- soang pura manut dresta lan kabuatang panyiwiannyane.

ບຸກບຸກ 131

Palet 2

ສາສຸດທະສາສະໜາ

Kasukretan Kahyangan

ບຸກບຸກ 131

Paos 12

ທິດິກສາສຸດທະສາສະໜາສາສະໜາ ສາສະໜາ ທິດິກສາສະໜາ

Indik kasukretan kahyangan, kadudonang sakadi ring sor puniki :

131 ສາສະໜາສາສະໜາສາສະໜາ ສາສະໜາ/ສາສະໜາສາສະໜາ

1. Sané nénten kalugra ngranjīng ka pura / kahyangan sang sané katibén cuntaka
ສາສະໜາສາສະໜາສາສະໜາ

makadi sebel ngraga luiré :

131 ສາສະໜາສາສະໜາສາສະໜາສາສະໜາ

ha. Sebel kandel ngrajswala, salami déréng mabersih;

ka ສາສະໜາສາສະໜາສາສະໜາສາສະໜາສາສະໜາສາສະໜາ

na. Sebel antuk ngembasang putra miwah karuron, salami 42 rahina;

sa ສາສະໜາສາສະໜາສາສະໜາສາສະໜາສາສະໜາສາສະໜາ

ca. Sebel panganténan, sadéring mabiakala / makalakalan;

ra ສາສະໜາສາສະໜາສາສະໜາສາສະໜາສາສະໜາສາສະໜາ

ra. Sebel madruwé kulawarga kalayu sekaran, kasulurang manut pararem.

131 ສາສະໜາສາສະໜາສາສະໜາສາສະໜາສາສະໜາສາສະໜາ

2. Makta sahananing bebaktan sané sinanggeh ngletehin, manut kecap sastraagama.

၂၅၅။ သုတေသနဗိမာန်စိ ဗဟုတက္ကသိုလ် ပါမောက္ခ ဦးစိုးဝင်း စီမံကိန်း

3. Sato ageng, minakadi wewalungan suku pat, sajawaning rikala mapepada.

၂၅၆။ သုတေသနဗိမာန်စိ ဗဟုတက္ကသိုလ် ပါမောက္ခ ဦးစိုးဝင်း

4. Mabusana sané tan manut tata caraning ngranjing ka pura, sadéréng polih
ဟောပြောချက်ပေး ပိတောက် မိမိ ပြုစုပေး ပေးပါ။

wakwakan utawi pituduh saking prajuru désa adat.

၂၅၇။ သုတေသနဗိမာန်စိ ဗဟုတက္ကသိုလ် ပါမောက္ခ ဦးစိုးဝင်း

5. Tata busanané ngranjing ka pura, kasulurang manut pararem.

၂၅၈။ သုတေသနဗိမာန်စိ ဗဟုတက္ကသိုလ် ပါမောက္ခ ဦးစိုးဝင်း

6. Sapasira ugi tan kalugra ngwigunayang pura ngwéntenag panikrama / upacara
သုတေသနဗိမာန်စိ ဗဟုတက္ကသိုလ် ပါမောက္ခ ဦးစိုးဝင်း
sané nénten manut kadi dresta Agama Hindu, Awig - awig lan pararem sané
သုတေသနဗိမာန်စိ ဗဟုတက္ကသိုလ် ပါမောက္ခ ဦးစိုးဝင်း
kamanggehang ring Désa Adat Belayu. Sang sané mamurug patut katiwakin
ပိတောက် သုတေသနဗိမာန်စိ ဗဟုတက္ကသိုလ် ပါမောက္ခ ဦးစိုးဝင်း

pamidanda sané kasulurang manut pararem.

၂၅၉။ ပြင်ဆင်ပေး ပြင်ဆင်ပေး ပြင်ဆင်ပေး

7. Pratingkahé tan wenang ring pura, luiré :

ဟ။ တစ်ခါလဲ ဟောပြောချက် ပေးပေး ပေးပေး ပေးပေး

ha. Ngamedalang wak parusya utawi wak capala, minakadi mamisuh,
ပေးပေး ပေးပေး ပေးပေး ပေးပေး ပေးပေး ပေးပေး ပေးပေး ပေးပေး

ka. ပေးပေး ပေးပေး ပေးပေး ပေးပေး ပေးပေး ပေးပေး ပေးပေး ပေးပေး

na. Mabanyu, makoratan, maaras - arasan, makolem dados asiki lanang
ပေးပေး ပေးပေး ပေးပေး ပေးပေး ပေးပေး ပေးပေး ပေးပေး ပေးပေး

sa. တစ်ခါလဲ ပေးပေး ပေးပေး ပေးပေး ပေးပေး ပေးပေး

ca. Ngias raga, minakadi maculang wastra, maculang pusungan lan
ပေးပေး ပေးပေး ပေးပေး ပေးပေး ပေးပေး ပေးပေး ပေးပေး ပေးပေး

ra. ပေးပေး ပေးပေး ပေးပေး ပေးပေး ပေးပေး

ra. Masusunin anak alit;

၈၁။ ဗျာဒိတ်တို့ ပဏိတရံ၊ မာရပဏိ ပဗ္ဗာဏံ၊ ဓာတု ဝိသုဒ္ဓိ။

ka. Mungguh tedun ring palinggih sa jawaning pamangku sané nguger.

၈၂။ မိဂယောဓိန္ဒြိယံ၊ ပဗ္ဗာဏံ၊ ဗျာဒိတ်တို့ ပဏိတရံ၊ မာရပဏိ ဝိသုဒ္ဓိ။

8. Siosan ring pamangku tan kalugra mungguh tedun ring palinggih, sa jawaning wit
sakiné ပိဗ္ဗာဒိတ်တို့ ပဏိတရံ၊ မာရပဏိ ဝိသုဒ္ဓိ။

saking pituduh prajuru pura, utawi prajuru désa adat.

၈၃။ သံ၊ ဓာတု၊ ဝိသုဒ္ဓိ၊ ဝိသုဒ္ဓိ၊ ဝိသုဒ္ဓိ၊ ဝိသုဒ္ဓိ၊ ဝိသုဒ္ဓိ၊ ဝိသုဒ္ဓိ၊ ဝိသုဒ္ဓိ။

9. Sang sané mamurug kecap ring ajeng (angka 8) katiwakin pamidanda, déwa
ဝိသုဒ္ဓိ၊ ဝိသုဒ္ဓိ၊ ဝိသုဒ္ဓိ၊ ဝိသုဒ္ဓိ။
danda, sapatutnyané manut pararem.

ပုဂံလောကီ၊ ဝိသုဒ္ဓိ

Paos 13

၈၃၁။ ယံ၊ ဝိသုဒ္ဓိ၊ ဝိသုဒ္ဓိ၊ ဝိသုဒ္ဓိ၊ ဝိသုဒ္ဓိ၊ ဝိသုဒ္ဓိ၊ ဝိသုဒ္ဓိ၊ ဝိသုဒ္ဓိ။

1. Yan wénten jatma karauhan ring pura, boya sangkaning nyanjan, tur ngawinang
ဓာတု၊ ဝိသုဒ္ဓိ၊ ဝိသုဒ္ဓိ၊ ဝိသုဒ္ဓိ၊ ဝိသုဒ္ဓိ၊ ဝိသုဒ္ဓိ၊ ဝိသုဒ္ဓိ၊ ဝိသုဒ္ဓိ။
kramané biapara, biota, wenang keni déwa danda lan arta danda, sané kasulurang
ဝိသုဒ္ဓိ၊ ဝိသုဒ္ဓိ၊ ဝိသုဒ္ဓိ။
manut pararem.

၈၃၂။ ပုဂံ၊ ဝိသုဒ္ဓိ၊ ဝိသုဒ္ဓိ၊ ဝိသုဒ္ဓိ၊ ဝိသုဒ္ဓိ၊ ဝိသုဒ္ဓိ၊ ဝိသုဒ္ဓိ၊ ဝိသုဒ္ဓိ။

2. Pradé kahyangan kahanan durmanggala, minakadi kapancabayan, pamangku patut
ဝိသုဒ္ဓိ၊ ဝိသုဒ္ဓိ၊ ဝိသုဒ္ဓိ၊ ဝိသုဒ္ဓိ၊ ဝိသုဒ္ဓိ၊ ဝိသုဒ္ဓိ၊ ဝိသုဒ္ဓိ၊ ဝိသုဒ္ဓိ။
သိင်္ဂါ၊ ဝိသုဒ္ဓိ၊ ဝိသုဒ္ဓိ၊ ဝိသုဒ္ဓိ၊ ဝိသုဒ္ဓိ၊ ဝိသုဒ္ဓိ၊ ဝိသုဒ္ဓိ၊ ဝိသုဒ္ဓိ။
digelis masadok ring prajuru pura, kalanturang ka prajuru désa adat.

၈၃၃။ ဝိသုဒ္ဓိ၊ ဝိသုဒ္ဓိ၊ ဝိသုဒ္ဓိ၊ ဝိသုဒ္ဓိ၊ ဝိသုဒ္ဓိ၊ ဝိသုဒ္ဓိ၊ ဝိသုဒ္ဓိ၊ ဝိသုဒ္ဓိ။

3. Indik upakara / upacara pemahayu kadurmanggalan kahyangan désa / kahyangan
ဓာတု၊ ဝိသုဒ္ဓိ၊ ဝိသုဒ္ဓိ၊ ဝိသုဒ္ဓိ၊ ဝိသုဒ္ဓိ၊ ဝိသုဒ္ဓိ၊ ဝိသုဒ္ဓိ၊ ဝိသုဒ္ဓိ။
ဓာတု၊ ဝိသုဒ္ဓိ၊ ဝိသုဒ္ဓိ၊ ဝိသုဒ္ဓိ၊ ဝိသုဒ္ဓိ၊ ဝိသုဒ္ဓိ၊ ဝိသုဒ္ဓိ၊ ဝိသုဒ္ဓိ။
sané tiosan, manut kecap sastra agama, sané kasungkemin olih prajuru pura
ဝိသုဒ္ဓိ၊ ဝိသုဒ္ဓိ၊ ဝိသုဒ္ဓိ၊ ဝိသုဒ္ဓိ။
lan prajuru désa adat muwah tatiwak saking griya.

- ၂၀၀၅ ဖခင်တို့၏ နိမိတ်တို့ကို ကျွန်ုပ်တို့သည် စိတ်နှလုံးဖြင့် ဝမ်းသာစွာ ခံယူရမည်။
1. Tata cara indik ngwangun kahyangan utawi mecikang palinggih druén Désa Adat ကို လေ့လာဆောင်ရွက်ရန်နှင့် ပြုပြင်ဆင်နွှဲရန် အတွက် ဝမ်းသာစွာ ခံယူရမည်။ Belayu katiténin olih prajuru désa adat lan sabha désa kawantu olih ပြည်အဖွဲ့၊ မဟာမိတ်တို့၏ ဝမ်းသာစွာ ခံယူရမည်။
prawartaka pawangunan kasanggra olih Banjar Pangempon.
 - ၂၀၀၅ ဖခင်တို့၏ နိမိတ်တို့ကို ကျွန်ုပ်တို့သည် စိတ်နှလုံးဖြင့် ဝမ်းသာစွာ ခံယူရမည်။
 2. Tata cara nglaksanayang pawangunan kasulurang manut pararem.
 - ၂၀၀၅ ပြုပြင်ဆင်နွှဲရန်နှင့် ပြုပြင်ဆင်နွှဲရန် အတွက် ဝမ်းသာစွာ ခံယူရမည်။
 3. Prabéya sajeroning pawangunan utawi pamargi mecikang Palinggih wiadin ကျွန်ုပ်တို့သည် ဝမ်းသာစွာ ခံယူရမည်။
Kahyangan mawit saking paturunan krama Adat, wantuan saking guru wisésa စိတ်နှလုံးဖြင့် ဝမ်းသာစွာ ခံယူရမည်။
miwah punia, kasulurang manut pararem.

១៣៥

ហត្ថទាន១៦

Palet 4

យុគ

Yadnya

ហិគ្រិកា១៣

Indik 1

១៣៥ យុគ

Déwa Yadnya

ហហាសិ១៣១

Paos 15

១៣៦ ទិវនសាវិហាមាណគីរិ ១សាច់១សាច់ គាហ្យកត្តករណីព្យាវិ ហិវិសាសនិ

1. Tegak piodalan ring soang - soang kahyangan lan palinggih ring ajeng, sakadi រិ ១សាច់ :

ring sor :

ហា បូក ទិវិ គាហ្យកត្តិ ៖

ha. Pura Tri Kahyangan :

១៣៦ បូក ហ្សល្ហ្រ្រ្រ្រ ហាវ្យ ល្ហ្រ្រ្រ្រ ហាវ្យ រិ រហិក បូដិ ១៣១ ហហា

1. Pura Ulun Balé Agung lan Balé Agung ring rahina Redité, Wagé បូក គ្រិកា ១១

Wuku Kuningan.

១៣៧ បូក បូសិ ១៣១ រិ រហិក គេតិ ១៣ ១៣ គុពល គិ ១៣ ១៣ ទិវិ គិ

2. Pura Puseh Désa ring rahina Saniscara Pon Dungulan, kawiletin ហាវ្យ គាហ្យ គាហ្យ រិ រហិក ទេពា គ្រិ ១៣ គុពល គិ ១១

antuk Pura Dangka ring rahina Anggara Kliwon Prangbakat.

១៣៨ បូក ហត្ថ ទិវិ រហិក គេតិ ១៣ គ្រិ ១៣ គុពល គិ ១១

3. Pura Dalem ring rahina Saniscara Kliwon Kuningan.

គា បូក គាហ្យ គាហ្យ គាហ្យ ហិវិ ១៣ ១៣ ៖

na. Pura Kahyangan Désa inggih punika :

១៣៩ បូក បូសិ គាហ្យ គាហ្យ រិ រហិក ទេពា គ្រិ ១៣ គុពល គិ ១១

1. Pura Pucak Paruman ring rahina Anggara Kliwon Julungwangi.

១៤០ បូក បូសិ គាហ្យ គាហ្យ ហិវិ រហិក គេតិ ១៣ គុពល គិ ១១

2. Pura Pesimpangan Luhur Watukau ring rahina Buda Kliwon Ugu.

ပွကပွက ဟိန္ဒုပဋိ ဟိန္ဒု ကဟိန္ဒု ဟိန္ဒု ကဟိန္ဒု ဟိန္ဒု ကဟိန္ဒု ဟိန္ဒု ကဟိန္ဒု
Pura - pura inucap ring ajeng rauh ring béjin Ida kaemong olih Désa Adat
ဗီယု

Belayu.

၁၂၁ ပွက ပိဗခါမကဏ္ဍ ပုဂ္ဂိုလ်း

ca. Pura Pemaksan inggih punika :
ဗီယု ဟိန္ဒု ကဟိန္ဒု ကဟိန္ဒု

Magenah ring Banjar Batannyuh :

၁၃၁ ပွက ပိဗခါမကဏ္ဍ ပုဂ္ဂိုလ်း ကွမ် ၂ ဝါဒီယုဗီ

1. Pura Pemaksan Bantas ring rahina Buda Umanis Dukut.

၁၄၁ ပွက ပိဗခါမကဏ္ဍ ပုဂ္ဂိုလ်း ကဟိန္ဒု ကဟိန္ဒု ကဟိန္ဒု

2. Pura Pemaksan Jema ring rahina Anggara Kliwon Kulantir.

၁၅၁ ပွက ပိဗခါမကဏ္ဍ ပုဂ္ဂိုလ်း ကဟိန္ဒု ကဟိန္ဒု ကဟိန္ဒု

3. Pura Pemaksan Srijati ring rahina Buda Wagé Warigadéan.

၁၆၁ ပွက ပိဗခါမကဏ္ဍ ပုဂ္ဂိုလ်း ကဟိန္ဒု ကဟိန္ဒု ကဟိန္ဒု

4. Pura Pemaksan Jaba Tengah ring rahina Saniscara Kliwon
ဗီယု

Wayang.

ဗီယု ဟိန္ဒု ကဟိန္ဒု ကဟိန္ဒု

Magenah ring Banjar Umadiwang :

၁၇၁ ပွက ပိဗခါမကဏ္ဍ ပုဂ္ဂိုလ်း ကဟိန္ဒု ကဟိန္ဒု ကဟိန္ဒု

1. Pura Pemaksan Dalem Nataran ring rahina Wraspati Kliwon Ukir

၁၈၁ ပွက ပိဗခါမကဏ္ဍ ပုဂ္ဂိုလ်း ကဟိန္ဒု ကဟိန္ဒု ကဟိန္ဒု

2. Pura Pemaksan Pucak Empelan Dalem Seméru ring rahina Buda
ဗီယု ပုဂ္ဂိုလ်း

Wagé Merakih.

၁၉၁ ပွက ပိဗခါမကဏ္ဍ ပုဂ္ဂိုလ်း ကဟိန္ဒု ကဟိန္ဒု ကဟိန္ဒု

3. Pura Pemaksan Manik Toya ring rahina Sukra Wagé Uyé.

၂၀၁ ပွက ပိဗခါမကဏ္ဍ ပုဂ္ဂိုလ်း ကဟိန္ဒု ကဟိန္ဒု ကဟိန္ဒု

4. Pura Pemaksan Pangastan ring rahina Sukra Pon Kulantir.

၂၁၁ ပွက ပိဗခါမကဏ္ဍ ပုဂ္ဂိုလ်း ကဟိန္ဒု ကဟိန္ဒု ကဟိန္ဒု

5. Pura Pemaksan Prajapati Ageng ring rahina Saniscara Kliwon Wayang.

- ១៤១ បូក បឋមគោដ្ឋក្នុងដំបូលី វិហារិក ក្រសាល ភ្លឺរាហ៍ ១១
- 6. Pura Pemaksan Dalem Lingsir ring rahina Soma Kliwon Wayang.
- ១៤២ បូក បឋមគោដ្ឋក្នុងដំបូលី វិហារិក វិញ្ញាណបូជ្ឈ
- 7. Pura Pemaksan Dalem Surya ring rahina Tilem Kaulu.
- ១៤៣ បូក បឋមគោដ្ឋក្នុង វិហារិក វេទិកាភ្នំ ភ្លឺរាហ៍ ១១
- 8. Pura Pemaksan Tapa ring rahina Saniscara Kliwon Kuningan.

Magenah ring Banjar Pakandelan :

- ១៤៤ បូក បឋមគោដ្ឋក្នុងដំបូលី វិហារិក ក្រសាល ១១
- 1. Pura Pemaksan Pucak Anyaran ring rahina Buda Umanis
មីនាប្យ្យ
Medangsia.
- ១៤៥ បូក បឋមគោដ្ឋក្នុងដំបូលី វិហារិក វេទិកាភ្នំ ភ្លឺរាហ៍ ១១
- 2. Pura Pemaksan Natar Agung ring rahina Buda Wagé Langkir.
មីនាប្យ្យ មីនាប្យ្យ ១១

Magenah ring Banjar Peken :

- ១៤៦ បូក បឋមគោដ្ឋក្នុងដំបូលី វិហារិក ក្រសាល ១១
- 1. Pura Pemaksan Dalem Alit ring rahina Buda Wagé Klau.
មីនាប្យ្យ មីនាប្យ្យ ១១

Magenah ring Banjar Gunungsiku :

- ១៤៧ បូក បឋមគោដ្ឋក្នុងដំបូលី វិហារិក ក្រសាល ១១
- 1. Pura Pemaksan Gunung Sari ring rahina Buda Umanis Prangbakat.
- ១៤៨ បូក បឋមគោដ្ឋក្នុងដំបូលី វិហារិក វេទិកាភ្នំ ភ្លឺរាហ៍ ១១
- 2. Pura Pemaksan Pra japati Apit Toya ring rahina Pumama Kadasa.
មីនាប្យ្យ មីនាប្យ្យ ១១

Magenah ring Banjar Beringkit :

- ១៤៩ បូក បឋមគោដ្ឋក្នុងដំបូលី វិហារិក វេទិកាភ្នំ ភ្លឺរាហ៍ ១១
- 1. Pura Pemaksan Dalem Belayu ring rahina Saniscara Kliwon
លង្កិប្យ្យ
Landep.
- ១៥០ បូក បឋមគោដ្ឋក្នុងដំបូលី វិហារិក ក្រសាល ១១
- 2. Pura Pemaksan Natar Sari ring rahina Buda Umanis Dukut.

១៣១ បូក បឋមគោដ្ឋត្យ ក្រុងសិរី រាហិត ប៉ុណ្ណោះ គោដ្ឋត្យ ។

3. Pura Pemaksan Batu Belig ring rahina Purnama Kapat.
ឋានៈក្រុងសិរី ក្រុងសិរី ក្រុងសិរី ។

Magenah ring Banjar Jebaud :

១៣៧ បូក បឋមគោដ្ឋត្យ ក្រុងសិរី រាហិត ធាតុត្រៃ ក្រុងសិរី ។

1. Pura Pemaksan Geng Anyar ring rahina Saniscara Kliwon Landep.

១៣៧ បូក បឋមគោដ្ឋត្យ ឋានៈក្រុងសិរី រាហិត ធាតុត្រៃ ក្រុងសិរី ។

2. Pura Pemaksan Empat Margi (Dalem Resi) Saniscara Kliwon
ឋានៈ ។

Wayang.

១៣៧ បូក បឋមគោដ្ឋត្យ ក្រុងសិរី រាហិត ធាតុត្រៃ ក្រុងសិរី ។

3. Pura Pemaksan Dalem Sétra ring rahina Saniscara Kliwon Krulut.

១៣១ បូក បឋមគោដ្ឋត្យ ក្រុងសិរី រាហិត ធាតុត្រៃ ក្រុងសិរី ។

4. Pura Pemaksan Pra japati Bebajangan ring rahina Purnama Kadasa.

១៣១ បូក បឋមគោដ្ឋត្យ ក្រុងសិរី រាហិត ធាតុត្រៃ ក្រុងសិរី ។

5. Pura Pemaksan Gandamayū ring rahina Saniscara Kliwon Wariga.

១៤១ បូក បឋមគោដ្ឋត្យ ក្រុងសិរី រាហិត ធាតុត្រៃ ក្រុងសិរី ។

6. Pura Pemaksan Tegal Suci ring rahina Purnama Kapat.

១៤១ បូក បឋមគោដ្ឋត្យ ក្រុងសិរី រាហិត ធាតុត្រៃ ក្រុងសិរី ។

7. Pura Pemaksan Batan Jepun (Manik Galih) ring rahina Soma Pon
សិរី ។

Sinta.

១៥១ បូក បឋមគោដ្ឋត្យ ក្រុងសិរី រាហិត ធាតុត្រៃ ក្រុងសិរី ។

8. Pura Pemaksan Song Tambek ring rahina Soma Pon Sinta.

ឋានៈក្រុងសិរី ក្រុងសិរី ក្រុងសិរី ។

Magenah ring Banjar Bajera Belayu :

១៣៧ បូក បឋមគោដ្ឋត្យ ក្រុងសិរី រាហិត ធាតុត្រៃ ក្រុងសិរី ។

1. Pura Pemaksan Dalem Batan Waru ring rahina Saniscara Kliwon
ក្រុងសិរី ។

Krulut.

១៣៧ បូក បឋមគោដ្ឋត្យ ក្រុងសិរី រាហិត ធាតុត្រៃ ក្រុងសិរី ។

2. Pura Pemaksan Tegéh ring rahina Saniscara Kliwon Krulut.

၁၅၅ ပွက ပဝါအသန္တကံဂိကဟိန ဇာနိတ္တက န္တိဂဟန္တုပ္ပုဟါ။

3. Pura Pemaksan Anyar ring rahina Saniscara Kliwon Krulut.

၁၅၆ ပွက ပဝါအသန္တကံဂိကဟိန ပွက ပဝါအသန္တကံဂိကဟိန။

4. Pura Pemaksan Prajapati Bajera Belayu ring rahina Purnama Kalima.

၁၅၇ ပွက ပဝါအသန္တကံဂိကဟိန ဧဟိန္ဒြဟိန္ဒြ။

5. Pura Pemaksan Empat Margi ring rahina Tumpek Krulut.

ပွကပွက ဟိန္ဒြဟိန္ဒြ အသန္တကံဂိကဟိန ဧဟိန္ဒြဟိန္ဒြ။

Pura - pura inucap ring aksara ca rauh ring béjin Ida kaemong olih

ဧဟိန္ဒြဟိန္ဒြ။

krama pemaksan.

၁၅၈ ပကမိဂိ ပွကပွက ဟိန္ဒြဟိန္ဒြ ဧဟိန္ဒြဟိန္ဒြ။

2. Pengaci ring pura - pura inucap manut kecap satra agama lan kuna dresta sané
ဆဲးဝါးဝါး ဧဟိန္ဒြဟိန္ဒြ။

kamanggih manut dudonan kanista, madya, utama.

၁၅၉ ဧဟိန္ဒြဟိန္ဒြ။

3. Manut dresta sané kamanggih ring Désa Adat Belayu, wit pinunas ican ring
ပွကပွက ဧဟိန္ဒြဟိန္ဒြ။

Pura Puncak Empelan Dalem Semeru, nangken warsa rikala nemonin Purnama
ဧဟိန္ဒြဟိန္ဒြ။

Sasih Jésta patut kawéntenang upakara mendak Betara Tirta Pingit lan Betara

ဧဟိန္ဒြဟိန္ဒြ။

Tirta Dalem Puri ring Pura Agung Besakih. Upakara inucap karombo antuk subak
ပွကပွက ဧဟိန္ဒြဟိန္ဒြ။

- subak saking petang pekaseh sawewengkoning Désa Adat Belayu luiyé :

ပွကပွက ဧဟိန္ဒြဟိန္ဒြ။

Pekaseh Subak Sungi I, Pekaseh Subak Guama, Pekaseh Subak Apit Jaring lan

ပွကပွက ဧဟိန္ဒြဟိန္ဒြ။

Pekaseh Subak Tinjak Menjangan, sané kapucukin antuk Desa Adat Belayu.

ဧဟိန္ဒြဟိန္ဒြ။

Betara Tirta inucap kalinggihang ring Pura Pasimpangan Watukau Désa Adat

ဧဟိန္ဒြဟိန္ဒြ။

Belayu, nyejer selami tigang rahina, selami Ida Betara Nyejer krama Désa

အသက္ခိလယု မဟေဇ္ဇေဗျာဂိ မိမာဒကဏါ၊ ကာရိ၊ ဝဂပပဟန္တန္တုဝဂုဗ္ဗာဝ ဝိ ကဏ
 Adat Belayu patut ngaturang sesajen (Nyaji) mapééd lan maménjor ring jaba
 ပျာ မဟေဇ္ဇေဗျာဂိ ဝိကဏ ပျာဂိ ကံဒုမ ကံလယု။ ဝိဂဟာပျိ ပျာနိဓာ ပိဓာဒုမာဒု
 Pura Watukau, Bencingah Puri Gedé Belayu. Tios ring punika pekaseh
 ဟိန္ဒူမဗူဏ ၇ ဝိန္ဒူနိ ဟေဇ္ဇေ ဝဂဟာလိ၊ ဟာဂိန္ဒူဟန္တိ ပျာ ပျာမန္တိဝိပိလေခါ
 inucap mangda ngwéntenang atur pakeling sarin taun ring Pura Pucak Empelan
 အဗျုဗျိဝဂုဗ္ဗာဝ ဝိပျာမဗ္ဗာဝ ဝိမ နာမိန္ဒူပျာပျိ ပျာ နာမာဝဲဂဟာဝဲ ပိဓာဒုမာဒု
 Dalem Semeru. Riwus Betara Tirta kasineb raris kepah kasoang-soang pekaseh
 ဝဂဟာဝဲဂဟာဝဲ ကာဗ္ဗာဝအသက္ခါ ဝိန္ဒူ နာဟိဝိ ဝန္တုဟပဟာပိ ဟန္တုန္တိန္ဒူနိ
 lan soang-soang banjar adat nglantur kairing lan kaupaací antuk banten laklak
 ဝဂပ ဝန္တုမာဂန္တုမန္တု ဝိမာဂိန္ဒူလေဝန္တုပျိ မဟေဇ္ဇေဗျာဝဂုဗ္ဗာဝ ဝိ
 tapé lan sararuntutannya ring carik lan tegalan saha ring pakubon soang-soang
 ဝိပိဗိဗိပျာမန္တုမဟာပျာပန္တုမန္တုမဟာပျာ
 mapiteges nunas karahayuan lan kasukertan jagat.

ပဂဟာပျိ၊ ၁၆
 Paos 16

- ၁၆၁ ဝိဂဟာဝဲဂဟာဝဲ ပျာ ဟိန္ဒူမပမဟေဇ္ဇေဗျာဂိ ဝိ ပမာဒု။
- 1. Ring soang - soang pura inucap patut kaadegang pamangku.
- ၁၆၂ မဟေဇ္ဇေဗျာ နာဂုပန္တိ ဝိပျာပျာ ပျာဂိ မိမာဒိ ဝန္တုပျာ ဝိ ပျာဂိန္ဒူပျာ။
- 2. Patut taler kawéntenang Prajuru Pura, Serati lan Sutri lanang wiadin istri.
- ၁၆၃ ကာဒိဝိ ပမာဒု ဝန္တုမဟာဒက္ခိ ။
- 3. Ngadegang pamangku manut dudonan :
 - ဟ၊ ဝန္တုမန္တုပိ ကာဂိပျာ
 - ha. Turunan utawi ngwaris;
 - န၊ နာမပျိ/နာမဂိ ဝိပျာပျာ ဝိပျာ ပျာမာဒု
 - na. Kacatri / kajudi olih krama désa;
 - မ၊ ကာဗ္ဗာဝ။
 - ca. Nyanjan.
- ၁၆၄ မာဒု ဝန္တုပိ နာဒိဝိ ပမာဒု ဝိပျာပျာ ။
- 4. Sane tan kawenang kaadegang pamangku luiré :

- ဟ၊ ၵသဃာတၢ်လွဲဝိဒၣ် = ၵပၣ်ဒါၵပၣ်ကၢၤတၢ်လွဲဝိဒၣ်၊ လၢၵးပတၢ်ပတၢ်ပတၢ်
- ha. Cédangga, luiRé : Pécéng, perot, cungh lan sapanunggalannya;
- ခ၊ သၢကိၵ်းသၢပၣ်လၢလၢၤတၢ်လွဲဝိဒၣ်ပၣ်တၢ်လွဲဝိဒၣ်၊ မၤပတၢ်ပတၢ်ပတၢ်
- na. Sakit ila, ayan, buduh wiadin édan, sungkan sané tan sida
ဗၢၤလၢတၢ်ပတၢ်ပတၢ်ပတၢ်
- katambanin;
- ခ၊ သံသပသိကၤဟူၣ်တၢ်လွဲဝိဒၣ်တၢ်လွဲဝိဒၣ်၊ ဗၢၤလၢတၢ်ပတၢ်ပတၢ်ပတၢ်
- ca. Sang sapisira ugi tan kapatutang manut pararem, sastra agama lan
ဒုတၢ်
- dresta;
- က၊ သံသၢၤဗၢၤမၤမၤပတၢ်ပတၢ်ပတၢ်ပတၢ်ပတၢ်ပတၢ်ပတၢ်
- ra. Sang madrebé parilaksana nénten becik.

၁၉၂ ၵၢၤမၤမၤပတၢ်ပတၢ်ပတၢ်ပတၢ်ပတၢ်ပတၢ်ပတၢ်ပတၢ်

5. Tatacara ngadegang pamangku :

- ဟ၊ ပဝိၵ်ႈတၢ်ခၢၵ်းပၣ်မၤပတၢ်ပတၢ်ပတၢ်ပတၢ်ပတၢ်ပတၢ်
- ha. Pawintenan Saraswati sané kapuput antuk Ida Sang Sulinggih;
- ခ၊ ပဝိၵ်ႈတၢ်ခၢၵ်းပၣ်မၤပတၢ်ပတၢ်ပတၢ်ပတၢ်ပတၢ်ပတၢ်
- na. Madengen denganan ring Pura;
- ခ၊ မၤမၤမၤမၤပတၢ်ပတၢ်ပတၢ်ပတၢ်ပတၢ်ပတၢ်
- ca. Adiksa widhi.

၁၉၃ ပတၢ်ပတၢ်ပတၢ်ပတၢ်ပတၢ်ပတၢ်ပတၢ်ပတၢ်

6. Prabéa ngadegang pamangku :

- ဟ၊ ပဝိၵ်ႈတၢ်ခၢၵ်းပၣ်မၤပတၢ်ပတၢ်ပတၢ်ပတၢ်ပတၢ်ပတၢ်
- ha. Pawintenan kamedalin saha kalaksanayang antuk sangngadegang makadi
တၢ်လွဲဝိဒၣ်တၢ်လွဲဝိဒၣ်တၢ်လွဲဝိဒၣ်တၢ်လွဲဝိဒၣ်တၢ်လွဲဝိဒၣ်
- krama désa adat utawi pangempon pura soang – soang;
- ခ၊ ပတၢ်ပတၢ်ပတၢ်ပတၢ်ပတၢ်ပတၢ်ပတၢ်ပတၢ်
- na. Pradé dané jero mangku séda, désa utawi pemaksan patut ngaturang
ဒၢၤသၢၤပၣ်မၤမၤမၤပတၢ်ပတၢ်ပတၢ်ပတၢ်ပတၢ်ပတၢ်
- dana punia pitra yadnya manut pararem.

၁၉၄ ပတၢ်ပတၢ်ပတၢ်ပတၢ်ပတၢ်ပတၢ်ပတၢ်ပတၢ်ပတၢ်

7. Pamangku patut ngamanggehing sesananing pamangku manut sastra agama.

၁၅၂။ ဂိဇာဇ္ဇာဝေ ပုဇာဝေဝိ ဂိ ပုဂ ဖြိ နေဗျာဏန္တက္ခယက နေဗျာဏန္တက္ခယပေဏ
 8. Ritatkala pujawali ring Pura Tri Kahyangan lan Pura Kahyangan Désa, pamangku
 ပုဂ ဖြိ နေဗျာဏန္တက္ခယက ဂိဇာဇ္ဇာဝေ ဂိ ပုဂ ဖြိ နေဗျာဏန္တက္ခယက
 Pura Tri Kahyangan lan Kahyangan Désa wenang munggah ring palinggih pura
 ဟိန္ဒူပေဝါ။ ဂိဇာဇ္ဇာဝေ ပုဇာဝေ ဂိ ပုဂ ဖြိ နေဗျာဏန္တက္ခယက ဂိ ပုဂ ဖြိ နေဗျာဏန္တက္ခယက
 inucap. Jero mangku sané tiosan wenang ngayah ring palinggih katuntun antuk
 ဂိဇာဇ္ဇာဝေ ပုဇာဝေ ဂိ ပုဂ ဖြိ နေဗျာဏန္တက္ခယက ဂိ ပုဂ ဖြိ နေဗျာဏန္တက္ခယက
 bendésa adat lan jero mangku ring pura inucap.

မဂ္ဂဟာမိဒါ
 Paos 17

ဂိဇာဇ္ဇာဝေ ပုဇာဝေဝိ ဂိ ပုဂ ဖြိ နေဗျာဏန္တက္ခယက နေဗျာဏန္တက္ခယပေဏ
 Swadharmaning pamangku luiré :

- ၁၅၃။ ပေဏ ပေဏ ပေဏ ပေဏ ပေဏ ပေဏ ပေဏ ပေဏ ပေဏ ပေဏ ပေဏ ပေဏ ပေဏ ပေဏ ပေဏ ပေဏ
 1. Pamangku patut ngamanggehang lan ngrajegang sesana miwah agem - ageman
 ပေဏ ပေဏ ပေဏ ပေဏ ပေဏ ပေဏ ပေဏ ပေဏ ပေဏ ပေဏ ပေဏ ပေဏ ပေဏ ပေဏ ပေဏ ပေဏ
 pamangku sané manut kecap sastra sané munggah ring uger - uger pamangku.
- ၁၅၄။ ဂုဏ်တို့ကို ဂုဏ်တို့ကို ဂုဏ်တို့ကို ဂုဏ်တို့ကို ဂုဏ်တို့ကို ဂုဏ်တို့ကို ဂုဏ်တို့ကို ဂုဏ်တို့ကို
 2. Ngénterang upacara ring kahyangan sané kaempon utawi ring pakubon krama
 ဂုဏ်တို့ကို ဂုဏ်တို့ကို ဂုဏ်တို့ကို ဂုဏ်တို့ကို ဂုဏ်တို့ကို ဂုဏ်တို့ကို ဂုဏ်တို့ကို ဂုဏ်တို့ကို
 soang - soang.
- ၁၅၅။ ပုဂ္ဂိုလ်တို့ကို ပုဂ္ဂိုလ်တို့ကို ပုဂ္ဂိုလ်တို့ကို ပုဂ္ဂိုလ်တို့ကို ပုဂ္ဂိုလ်တို့ကို ပုဂ္ဂိုလ်တို့ကို ပုဂ္ဂိုလ်တို့ကို
 3. Pradé sinalih tunggil pamangku kapialang sungkan, utawi cuntaka kéngin nuhur
 ပေဏ ပေဏ ပေဏ ပေဏ ပေဏ ပေဏ ပေဏ ပေဏ ပေဏ ပေဏ ပေဏ ပေဏ ပေဏ ပေဏ ပေဏ ပေဏ
 pamangku tiosan sané sumaih katiténin antuk pra juru.
- ၁၅၆။ ယနေ့ပေဏ ယနေ့ပေဏ ယနေ့ပေဏ ယနေ့ပေဏ ယနေ့ပေဏ ယနေ့ပေဏ ယနေ့ပေဏ ယနေ့ပေဏ
 4. Yan pamangku sampun tigang rahina ngayah ring pura kancit wénten
 နေဗျာဏန္တက္ခယက ဂိဇာဇ္ဇာဝေ ဂိ ပုဂ ဖြိ နေဗျာဏန္တက္ခယက ဂိ ပုဂ ဖြိ နေဗျာဏန္တက္ခယက
 kulawargannyané kalayu sekaran, pamangku inucap tan kakenéng cuntaka,
 မဂ္ဂဟာမိဒါ ဂုဏ်တို့ကို ဂုဏ်တို့ကို ဂုဏ်တို့ကို ဂုဏ်တို့ကို ဂုဏ်တို့ကို ဂုဏ်တို့ကို ဂုဏ်တို့ကို
 sakéwanten nénten kadadosang budal selami swakarya utawi piodalan.
- ၁၅၇။ မဂ္ဂဟာမိဒါ မဂ္ဂဟာမိဒါ မဂ္ဂဟာမိဒါ မဂ္ဂဟာမိဒါ မဂ္ဂဟာမိဒါ မဂ္ဂဟာမိဒါ မဂ္ဂဟာမိဒါ
 5. Munggah tedun ring kahyangan miwah ngiyasin pralinggan Ida Betara.

- 181 6. 𑄎𑄓𑄗𑄚𑄩 𑄓𑄎𑄎𑄗𑄚𑄩𑄗𑄚𑄩 𑄎𑄎𑄎𑄗𑄚𑄩 𑄎𑄎𑄎𑄗𑄚𑄩 𑄎𑄎𑄎𑄗𑄚𑄩 𑄎𑄎𑄎𑄗𑄚𑄩
 6. Tan wenang salab - sulub ring genah sané sinanggeh leteh, yan mamurug wenang
 𑄎𑄎𑄎𑄗𑄚𑄩 𑄎𑄎𑄎𑄗𑄚𑄩 𑄎𑄎𑄎𑄗𑄚𑄩 / 𑄎𑄎𑄎𑄗𑄚𑄩
 pamangku inucap nyapuhin/mersihin raga.

𑄎𑄎𑄎𑄗𑄚𑄩 𑄎𑄎𑄎𑄗𑄚𑄩

Paos 18

𑄎𑄎𑄎𑄗𑄚𑄩 𑄎𑄎𑄎𑄗𑄚𑄩 𑄎𑄎𑄎𑄗𑄚𑄩 𑄎𑄎𑄎𑄗𑄚𑄩 𑄎𑄎𑄎𑄗𑄚𑄩 𑄎𑄎𑄎𑄗𑄚𑄩

Petias utawi olih - olihan pamangku luiré :

- 181 1. 𑄎𑄎𑄎𑄗𑄚𑄩 𑄎𑄎𑄎𑄗𑄚𑄩 𑄎𑄎𑄎𑄗𑄚𑄩 𑄎𑄎𑄎𑄗𑄚𑄩 𑄎𑄎𑄎𑄗𑄚𑄩 𑄎𑄎𑄎𑄗𑄚𑄩
 1. Panyolasan miwah sarin canang, ring soang - soang pakubon krama désa,
 𑄎𑄎𑄎𑄗𑄚𑄩 𑄎𑄎𑄎𑄗𑄚𑄩 𑄎𑄎𑄎𑄗𑄚𑄩 𑄎𑄎𑄎𑄗𑄚𑄩 𑄎𑄎𑄎𑄗𑄚𑄩 𑄎𑄎𑄎𑄗𑄚𑄩
 kasulurang manut pararem soang- soang banjar adat.
 181 2. 𑄎𑄎𑄎𑄗𑄚𑄩 𑄎𑄎𑄎𑄗𑄚𑄩 𑄎𑄎𑄎𑄗𑄚𑄩 𑄎𑄎𑄎𑄗𑄚𑄩 𑄎𑄎𑄎𑄗𑄚𑄩 𑄎𑄎𑄎𑄗𑄚𑄩
 2. Luput pakaryan miwah luput papeson yening wenten wewangunan lan karya ring
 𑄎𑄎𑄎𑄗𑄚𑄩
 pura.
 181 3. 𑄎𑄎𑄎𑄗𑄚𑄩 𑄎𑄎𑄎𑄗𑄚𑄩 𑄎𑄎𑄎𑄗𑄚𑄩 𑄎𑄎𑄎𑄗𑄚𑄩 𑄎𑄎𑄎𑄗𑄚𑄩 𑄎𑄎𑄎𑄗𑄚𑄩
 3. Polih olih - olihan sarin canang rikala wénten aci ring kahyangan sané
 𑄎𑄎𑄎𑄗𑄚𑄩 𑄎𑄎𑄎𑄗𑄚𑄩 𑄎𑄎𑄎𑄗𑄚𑄩 𑄎𑄎𑄎𑄗𑄚𑄩 𑄎𑄎𑄎𑄗𑄚𑄩 𑄎𑄎𑄎𑄗𑄚𑄩
 kaempon, kasulurang manut pararem soang-soang banjar adat.

𑄎𑄎𑄎𑄗𑄚𑄩 𑄎𑄎𑄎𑄗𑄚𑄩

Paos 19

- 181 1. 𑄎𑄎𑄎𑄗𑄚𑄩 𑄎𑄎𑄎𑄗𑄚𑄩 𑄎𑄎𑄎𑄗𑄚𑄩 𑄎𑄎𑄎𑄗𑄚𑄩
 1. Pamangku kagentosin riantukan :
 𑄎𑄎𑄎𑄗𑄚𑄩 𑄎𑄎𑄎𑄗𑄚𑄩
 ha. Séda;
 ka. 𑄎𑄎𑄎𑄗𑄚𑄩 𑄎𑄎𑄎𑄗𑄚𑄩 𑄎𑄎𑄎𑄗𑄚𑄩 𑄎𑄎𑄎𑄗𑄚𑄩 𑄎𑄎𑄎𑄗𑄚𑄩
 na. Pinunas ngraga, menawi kageringan lan sapanunggilannyané;
 sa. 𑄎𑄎𑄎𑄗𑄚𑄩 𑄎𑄎𑄎𑄗𑄚𑄩 𑄎𑄎𑄎𑄗𑄚𑄩 𑄎𑄎𑄎𑄗𑄚𑄩 𑄎𑄎𑄎𑄗𑄚𑄩
 ca. Kawusanang antuk krama menawi malaksana sané tan patut utawi nilar

කාසකති පවතා

sesananing pamangku.

129) ගෞරවයෙන් ආගමික මිත්ර ආගමික සාමාජිකයන්ගේ පවත්වාගෙන යාමට

2. Tata - titi ngwusanang miwah ngentosin pamangku kasulurang manut pararem.

භික්ෂු 129

Indik 2

ප්‍රතිපත්ති

Resi Yadnya

පාස 20

Paos 20

130) සි පස් වස්තුවලින් ආගමික මිත්‍රයන්ගේ පවත්වාගෙන යාමට ප්‍රවේශයක්

1. Sang pacang madeg sulinggih utawi madwijati patut masadok ring prajuru désa
සේවකයන්ගේ පවත්වාගෙන යාමට

adat miwah Parisada Hindu Dharma.

131) ප්‍රවේශයක් සේවකයන්ගේ පවත්වාගෙන යාමට ප්‍රවේශයක්

2. Prajuru désa adat patut ngawas lan niténin tur wenang mialangin, pradé kacihna
ආගමික මිත්‍රයන්ගේ පවත්වාගෙන යාමට ප්‍රවේශයක් සේවකයන්ගේ පවත්වාගෙන යාමට
wénten indik sané tan manut kecap sastra Agama Hindu miwah dresta, tur sareng
ආගමික මිත්‍රයන්ගේ පවත්වාගෙන යාමට ප්‍රවේශයක් සේවකයන්ගේ පවත්වාගෙන යාමට
nyaksinin upacara padwijatiannia, saha nglanturang nyobiahang sajeroning
පවත්වාගෙන යාමට ප්‍රවේශයක් සේවකයන්ගේ පවත්වාගෙන යාමට

paruman krama désa, tegep rauhing wates kawenangannia muput yadnya.

132) සේවකයන්ගේ පවත්වාගෙන යාමට ප්‍රවේශයක් සේවකයන්ගේ පවත්වාගෙන යාමට

3. Krama désa patut madana punia sapamadeg miwah ring panglepas/lebarsang
ආගමික මිත්‍රයන්ගේ පවත්වාගෙන යාමට ප්‍රවේශයක් සේවකයන්ගේ පවත්වාගෙන යාමට
Sulinggih sané kamanggehang dados siwa jagat Belayu luié : Griya Gedé Belayu,
ආගමික මිත්‍රයන්ගේ පවත්වාගෙන යාමට ප්‍රවේශයක් සේවකයන්ගේ පවත්වාගෙන යාමට
Griya Kelodan Belayu lan Griya Taman Belayu riwekas saha katuntun antuk
ප්‍රවේශයක් සේවකයන්ගේ පවත්වාගෙන යාමට

prajuru désa.

133) සේවකයන්ගේ පවත්වාගෙන යාමට ප්‍රවේශයක් සේවකයන්ගේ පවත්වාගෙන යාමට

4. Sang Sulinggih wenang polih leluputan ayahan miwah peson - peson.

125 ລໍ ສຸນິຕາຊ ສາທາລິນີ ທາສາສົມ ຈາກຊື່ກຳມຸ ບາງກາສີພິດີສິ
 1. Sang Sulinggih sané kamanggehang dados Siwa jagat Belayu, patut ngariyinin
 ຍຸງຊື່ກຳມຸ ທາສາສົມ ຈາກຊື່ກຳມຸ ສາທາລິນີ ຍຸງຊື່ກຳມຸ
 muput yadnya ring wewidangan Désa Adat Belayu, sasampuné puput wawu
 ຍຸງຊື່ກຳມຸ ທາສາສົມ ຈາກຊື່ກຳມຸ

muputang yadnya kadura désa.

126 ລຽມ ທາສາສົມ ທາສາສົມ ທາສາສົມ ທາສາສົມ ທາສາສົມ ທາສາສົມ
 2. Krama désa sami patut sareng ngawas lan niténin katuntun antuk prajuru désa,
 ທາສາສົມ ທາສາສົມ ທາສາສົມ ທາສາສົມ ທາສາສົມ ທາສາສົມ
 mangda sahanan yadnya sané kawéntenang kaicén pamuput olih sangsulinggih
 ທາສາສົມ ທາສາສົມ ທາສາສົມ ທາສາສົມ ທາສາສົມ ທາສາສົມ

manut dresta saha manut pariindik kawenangannia.

127 ສາທາລິນີ ທາສາສົມ ທາສາສົມ ທາສາສົມ ທາສາສົມ ທາສາສົມ
 3. Sahananing karya ring Pura sané munggah ring paos 15, patut kapuput lan
 ທາສາສົມ ທາສາສົມ ທາສາສົມ ທາສາສົມ ທາສາສົມ ທາສາສົມ
 katitémin olih ya jamana karya inggih punika Ida Sang Sulinggih sané
 ທາສາສົມ ທາສາສົມ ທາສາສົມ ທາສາສົມ ທາສາສົມ ທາສາສົມ

kamanggehang dados Siwa Jagat Belayu.

ທາສາສົມ 126

Indik 3

ບົງ ທາສາສົມ

Pitra Yadnya



ບາງກາສີ 126

Paos 22

ທາສາສົມ ທາສາສົມ ທາສາສົມ ທາສາສົມ ທາສາສົມ ທາສາສົມ

Dudonan pamargin Pitra Yadnya sakadi ring sor :

128 ທາສາສົມ ທາສາສົມ ທາສາສົມ ທາສາສົມ ທາສາສົມ ທາສາສົມ
 1. Pangupakaran sang kalayusekaran sané tan polih déwasa :



1. 1. ហា បង្កើត្នាក់ ហាហាហា ហាហាហា ហាហាហាហា ហាហាហាហាហា

ha. Mependem bangbang dangsah, mabungbung tan kaupakara sapatutnyané;

គា បង្កើត្នាក់ ហាហាហាហា ហាហាហាហា ហាហាហាហាហា

na. Mageseng abunnyané kasenger ring sétra tan kaupakara sapatutnyané.

2. ហាហាហាហាហា ហាហាហាហាហាហា ហាហាហាហាហាហា :

Pangupakaran sang kalayusekaran sané polih padéwasan:

ហា បង្កើត្នាក់ ហាហាហាហា ហាហាហាហា ហាហាហាហាហា

ha. Mendem utawi ngeseng, makacihna pakingsan ring Ibu Perthiwi utawi
ហិ ហាហាហាហា

ring Betara Brahma;

គា ហាហាហាហា ហាហាហាហា/ហាហាហាហា

na. Atiwa - tiwa upakara pangabénan/palebon.

3. ហាហាហាហាហា ហាហាហាហាហាហាហា ហាហាហាហាហាហា ហាហាហាហា

3. Upacara panglantur Pitra Yadnya riwusan ngabén raris mamukur kalanturang
ហាហាហាហាហា ហាហាហាហាហា

antuk nglinggihang Déwa Pitara.

ហាហាហាហា
Paos 23

1. ហាហា ហាហាហាហាហាហាហា ហាហាហាហាហាហាហាហាហា

1. Swadharma lan tategenan krama pradé wénten sinalih tunggil krama
ហាហាហាហាហាហា :

kalayusekaran :

ហា ហាហាហាហាហា/ហាហាហាហាហាហា ហាហាហាហាហាហាហាហាហាហា


ha. Sang kaduhkitan/kulawarga sané madrebé kalayusekaran, patut
ហាហាហាហាហាហាហាហាហាហាហាហាហាហាហាហាហាហាហា
nyadokang ring kelihan banjar adat lan nunas tatimbangan sakaluiré ring
ហាហាហាហាហាហាហាហាហា

kawéntenanné manut dresta;

គា ហាហាហាហាហាហាហាហាហាហាហាហាហាហាហាហាហាហាហា

na. Nunas karya ngrombo makarya étéh - étéh Pitra Yadnya nglantur nganter
ហាហាហាហា

ka sétra.



၁၅၅။ ပွဲဝဲဝဲ ကြွေ ကျွဲဝဲ :

၂။ Swadharma krama banjar :

ဟ။ နီပိဟနွဲ ဝဲဝဲဝဲ ဝဲဝဲဝဲ ဝဲဝဲဝဲ ဝဲဝဲဝဲ ဝဲဝဲဝဲ ဝဲဝဲဝဲ ဝဲဝဲဝဲ ဝဲဝဲဝဲ ဝဲဝဲဝဲ

ha. Kelihan banjar adat maritatas pamargin sang kaduhkitan napi pacang
ပဏိတပဒ်ဝဲဝဲ ဝဲဝဲ ဝဲဝဲ ဝဲဝဲ ဝဲဝဲ

makingsan utawi nglantur kaabénang;

ခ။ ပုဂံ ပဏိတပဒ်ဝဲဝဲ ဝဲဝဲ ဝဲဝဲ ဝဲဝဲ ဝဲဝဲ

na. Pradé makingsan kawéntenan suaran kulkul banjar;

ဆ။ ပဏိတပဒ်ဝဲဝဲ ဝဲဝဲ ဝဲဝဲ ဝဲဝဲ

ca. Panyanggran salanturnyané :

၁၀၀။ ၎ူဝဲ ၎ူဝဲ ၎ူဝဲ ကြွေ ကျွဲဝဲ နီပိ ပဏိတပဒ်ဝဲဝဲ ဝဲဝဲ ဝဲဝဲ ဝဲဝဲ

1. Soang - soang krama banjar keni patus manut pararem soang-
၎ူဝဲ ဝဲဝဲ ဝဲဝဲ ဝဲဝဲ ဝဲဝဲ

soang banjar adat;

၁၀၁။ ၎ူဝဲ ၎ူဝဲ ဝဲဝဲ ဝဲဝဲ ဝဲဝဲ ဝဲဝဲ ဝဲဝဲ ဝဲဝဲ ဝဲဝဲ ဝဲဝဲ

2. Ngrombo ngaryanin étéh - étéh sawa;

၁၀၂။ ကြွေ ကျွဲဝဲ ဝဲဝဲ ဝဲဝဲ ဝဲဝဲ ဝဲဝဲ ဝဲဝဲ ဝဲဝဲ ဝဲဝဲ ဝဲဝဲ

3. Krama banjar lanang istri nganter ka sétra jantos upakara puput,
နီပိပိ ဝဲဝဲ ဝဲဝဲ ဝဲဝဲ ဝဲဝဲ ဝဲဝဲ ဝဲဝဲ ဝဲဝဲ ဝဲဝဲ

kasulurang manut pararem soang-soang banjar adat.

၁၀၃။ ပဏိတပဒ်ဝဲဝဲ ဝဲဝဲ ဝဲဝဲ ဝဲဝဲ ဝဲဝဲ ဝဲဝဲ ဝဲဝဲ ဝဲဝဲ ဝဲဝဲ

3. Tan kéngin nglelet langkungan ring 7 (pitung) rahina, lan krama banjar patut
ပဏိတပဒ်ဝဲဝဲ ဝဲဝဲ ဝဲဝဲ ဝဲဝဲ ဝဲဝဲ ဝဲဝဲ ဝဲဝဲ ဝဲဝဲ ဝဲဝဲ
majenukan wenginé, katiténin antuk kelihan banjar adat kasulurang manut
ပဏိတပဒ်ဝဲဝဲ ဝဲဝဲ ဝဲဝဲ ဝဲဝဲ ဝဲဝဲ ဝဲဝဲ ဝဲဝဲ ဝဲဝဲ ဝဲဝဲ

pararem soang-soang banjar adat.

၁၀၄။ ပဏိတပဒ်ဝဲဝဲ ဝဲဝဲ ဝဲဝဲ ဝဲဝဲ ဝဲဝဲ ဝဲဝဲ ဝဲဝဲ ဝဲဝဲ ဝဲဝဲ

4. Tan kalugra nginepang bang - bang miwah makingsan miwah ngabén rikala :

နီပိပိ ဝဲဝဲ ဝဲဝဲ ဝဲဝဲ ဝဲဝဲ ဝဲဝဲ ဝဲဝဲ ဝဲဝဲ ဝဲဝဲ ဝဲဝဲ

semut sadulur, kala gotongan, was pangantén, prawani, purnama, tilem, pasah,

ပဏိတပဒ်ဝဲဝဲ ဝဲဝဲ ဝဲဝဲ ဝဲဝဲ ဝဲဝဲ ဝဲဝဲ ဝဲဝဲ ဝဲဝဲ ဝဲဝဲ

rarainan jagat lan sapanunggalannia manut dresta lan padéwasan sané katiwakang

မာနိ ဂြိယ။

saking gria.

၁၅၅ ပုဂံဗုဒ္ဓိန္ဒြိယ ဂုဏ်ထူး ကာလယွမ်ိကောန္တိကာလ နိဂုဏ်နိဂုဏ်ဗုဒ္ဓိပုဂံဗုဒ္ဓိ
5. Pradé wénten krama désa kalayusekaran nikala nemonin piodalan ring Pura Tri
ကာလယွမ်ိကောန္တိကာလ နိဂုဏ်နိဂုဏ်ဗုဒ္ဓိပုဂံဗုဒ္ဓိ
Kahyangan lan pura sané tiosan, kéngin makingsan sakéwanten tan kadadosang
ကဏ္ဍကယိ ကွလူဗူဗူဗူ။

nyuarayang kulkul banjar.

၁၆၁ ပုဂံဗုဒ္ဓိန္ဒြိယ ဂုဏ်ထူး ကာလယွမ်ိကောန္တိဂုဏ်နိန္ဒြိယ ဝပဟယုဂိ ပုဂံဗုဒ္ဓိ
6. Pradé wénten krama désa kalayusekaran nemonin karya mapahayu ring Pura Tri
ကာလယွမ်ိကောန္တိကာလ နိဂုဏ်နိဂုဏ်ဗုဒ္ဓိပုဂံဗုဒ္ဓိ
Kahyangan lan pura sané tiosan, pamarginé kasulurang manut pararem
ဂုဏ်နိဂုဏ်ဗုဒ္ဓိပုဂံဗုဒ္ဓိ။

soang-soang banjar adat.

၁၆၁ မပမိက ဟူဂိ မဂုဏ် ဝဗ္ဗဂုဏ် ကာလယွမ်ိကောန္တိကာလ ကာလယွမ်ိကောန္တိ
7. Sapasira ugi sané madruwé kalayusekaran sané kapuputang ring sétra
မပမိက ဟူဂိ မဂုဏ် ဝဗ္ဗဂုဏ် ကာလယွမ်ိကောန္တိကာလ ကာလယွမ်ိကောန္တိ
sawawengkoning Désa Adat Belayu, patut satinut ring awig - awig lan pararem
ဂုဏ်ထူး ကာလယွမ်ိကောန္တိကာလ မပမိက ဟူဂိ မဂုဏ် ဝဗ္ဗဂုဏ် ကာလယွမ်ိကောန္တိကာလ
Désa Adat Belayu. Sané mamurug patut keni pamidanda kasulurang manut
ပမိက ဟူဂိ မဂုဏ် ဝဗ္ဗဂုဏ် ကာလယွမ်ိကောန္တိကာလ။

pararem soang-soang banjar adat.

၁၆၁ ဂုဏ်နိဂုဏ်ဗုဒ္ဓိပုဂံဗုဒ္ဓိ ဂုဏ်ထူး မာနိ ဂုဏ်ထူး ဟူဂိ မဂုဏ် ဝဗ္ဗဂုဏ်
8. Yén wénten sawa wong saking dura désa utawi sawa kulawargannyané tan
မာနိ ဂုဏ်ထူး မာနိ ဂုဏ်ထူး မာနိ ဂုဏ်ထူး မာနိ ဂုဏ်ထူး
makrama désa adat/banjar adat sajawaning krama banjar adat bajera
ပိဂုဏ်နိဂုဏ်ဗုဒ္ဓိပုဂံဗုဒ္ဓိ ကာလယွမ်ိကောန္တိကာလ ဂုဏ်ထူး မာနိ ဂုဏ်ထူး
pengébégan, kadadosang nganggé sétra/sema nanging, keni jīnah pananjung batu,
ဟူဂိ မာနိ ဂုဏ်ထူး မာနိ ဂုဏ်ထူး မာနိ ဂုဏ်ထူး မာနိ ဂုဏ်ထူး
agung alit kasulurang manut pararem soang-soang banjar adat.

၁၆၁ မဂုဏ် ဝဗ္ဗဂုဏ် ဝဗ္ဗဂုဏ် ဝဗ္ဗဂုဏ် ဝဗ္ဗဂုဏ် ဝဗ္ဗဂုဏ်
9. Sané tan katiwakin atiwa - tiwa (ngabén) luiré :

၁၈၂ လာ ဝဲာကၢက ဝယုမ ဟွဲၣ် လာ ဖါကဲ ကါကိၣ်
 ha. Sawa wong raré mayusa durung langkung tigang sasih;
 ၁၈၂ ဂဲာကၢက သၢက ဝယုမ လိန္တဲၣ် ဂိ ဖါကဲ ကါကိၣ်
 na. Wong raré sané mayusa lintang ring tigang sasih, nanging durung
 ဝယုမလါ/ဝါကိၣ်လါ/မၤန့ၣ် ဂဲာကၢကါကိၣ်
 makupak/maketus, wantah kéngin nglungah.

မၤဟံၣ်
 Paos 24

၁၈၃ ဂုယါ ဂုယါ ဂုယါ ဂုယါ ဂုယါ ဂုယါ ဂုယါ ဂုယါ ဂုယါ ဂုယါ
 1. Yéning wénten wong padem salah pati, ngulah pati lan ulah pati, sawannyané
 ဂုယါ ဂုယါ ဂုယါ ဂုယါ ဂုယါ ဂုယါ ဂုယါ ဂုယါ ဂုယါ ဂုယါ
 kéngin bakta budal, salanturnyané sakaluingring upakara patut katunasang manut
 ကါကိၣ် ဂုယါ ဂုယါ ဂုယါ ဂုယါ ဂုယါ ဂုယါ ဂုယါ ဂုယါ ဂုယါ ဂုယါ

katiwakang saking gria.

၁၈၄ ဂုယါ ဂုယါ ဂုယါ ဂုယါ ဂုယါ ဂုယါ ဂုယါ ဂုယါ ဂုယါ ဂုယါ
 2. Yéning wénten wong padem ring tegalan, carik, pakarangan paumahan anak
 ဂုယါ ဂုယါ ဂုယါ ဂုယါ ဂုယါ ဂုယါ ဂုယါ ဂုယါ ဂုယါ ဂုယါ
 lian, genah punika patut ka upakara olih sang sané madrué kalayusekaran,
 မၤဟံၣ် ဂုယါ ဂုယါ ဂုယါ ဂုယါ ဂုယါ ဂုယါ ဂုယါ ဂုယါ ဂုယါ ဂုယါ
 manut dresta sané katiwakang saking gria.

၁၈၅ ပုဂံၣ် ဂုယါ ဂုယါ ဂုယါ ဂုယါ ဂုယါ ဂုယါ ဂုယါ ဂုယါ ဂုယါ ဂုယါ
 3. Prade wénten wong padem sané tan kauningin kulawargannyné, panyangaskara
 မၤဟံၣ် ဂုယါ ဂုယါ ဂုယါ ဂုယါ ဂုယါ ဂုယါ ဂုယါ ဂုယါ ဂုယါ ဂုယါ
 patut kamargiang olih sang sané madrué genah inucap.

၁၈၆ ဂုယါ ဂုယါ ဂုယါ ဂုယါ ဂုယါ ဂုယါ ဂုယါ ဂုယါ ဂုယါ ဂုယါ
 4. Yéning wénten jadma istri padem tur kantun ngadut manik, sadéréng bobotania
 ဂုယါ ဂုယါ ဂုယါ ဂုယါ ဂုယါ ဂုယါ ဂုယါ ဂုယါ ဂုယါ ဂုယါ
 embas, manik punika patut kamedalang rihin utawi antuk operasi olih
 ဂုယါ ဂုယါ ဂုယါ ဂုယါ ဂုယါ ဂုယါ ဂုယါ ဂုယါ ဂုယါ ဂုယါ
 dokter, salanturnyané wau kaupakara manut tatiwak saking gria.

၁၈၇ သၢက ဂုယါ ဂုယါ ဂုယါ ဂုယါ ဂုယါ ဂုယါ ဂုယါ ဂုယါ ဂုယါ ဂုယါ
 5. Sakaluingring parikrama nglaksanayang upakara pitra yadnya, masukserah ka banjar

ဒေသတၢ်မၤဆၢက ဝဟံၣ်ပ ယုၣ်ပၤတၢ်ကၤ ကၤတၢ်ဆၢကၤတၢ်ညးကၤမၤပုၤတၢ်
adat, sang sané madrué yadnya patut nyanggra banjar kadulurin antuk pararem
ကၤတၢ်ဆၢကၤတၢ်ညးကၤမၤပုၤတၢ်

banjar adat soang - soang.

ပၤဟံၣ်ပၤတၢ်ညးကၤ

Paos 25

၁၉၁ တၢ်ဆၢကၤတၢ်ညးကၤမၤပုၤတၢ် ဆၢကၤတၢ်ညးကၤမၤပုၤတၢ် ဝဟံၣ်ပၤတၢ်ညးကၤမၤပုၤတၢ်
1. Tata cara nyulurang kacuntakan, manut kecap Sastra Agama, kaanutang ring
ညးကၤမၤပုၤတၢ်ဆၢကၤတၢ်ညးကၤမၤပုၤတၢ်
dresta sané kaingkupin sajeroning pararem.

၁၉၂ မိၤကၤတၢ်ညးကၤမၤပုၤတၢ်ဆၢကၤတၢ်ညးကၤမၤပုၤတၢ်
2. Sinalih tunggil krama sané cuntaka, yan durung buntas, tan kalugra nyarubin
တၢ်ဆၢကၤတၢ်ညးကၤမၤပုၤတၢ်ဆၢကၤတၢ်ညးကၤမၤပုၤတၢ်
genah suci druwén désa, miwah druwén soang - soang krama.

၁၉၃ မိၤတၢ်ညးကၤမၤပုၤတၢ်ဆၢကၤတၢ်ညးကၤမၤပုၤတၢ်
3. Sang mamurug patut keni déwa danda manut pararem.

၁၉၄ မိၤတၢ်ညးကၤမၤပုၤတၢ်ဆၢကၤတၢ်ညးကၤမၤပုၤတၢ်
4. Sengker cuntaka manut kawéntenannia, kasulurang sakadi ring sor puniki :

ဟၢ ဆၢကၤတၢ်ညးကၤမၤပုၤတၢ်ဆၢကၤတၢ်ညးကၤမၤပုၤတၢ်
ha. Kalayusekaran, cuntakania kaanutang ring dresta sané mamargi ringdésa

မိၤတၢ်ညးကၤမၤပုၤတၢ်ဆၢကၤတၢ်ညးကၤမၤပုၤတၢ်
miwah sastra dresta;

ခၢ တၢ်ဆၢကၤတၢ်ညးကၤမၤပုၤတၢ်ဆၢကၤတၢ်ညးကၤမၤပုၤတၢ်
na. Ngrajaswala, cuntakania tigang rahina ngawit saking ngrajaswala,

ဟၢမိၤတၢ်ညးကၤမၤပုၤတၢ်ဆၢကၤတၢ်ညးကၤမၤပုၤတၢ်
utawi salami ngrajaswala;

ခၢ တၢ်ဆၢကၤတၢ်ညးကၤမၤပုၤတၢ်ဆၢကၤတၢ်ညးကၤမၤပုၤတၢ်
ca. Ngembasang putra, abulan pitung rahina ngawit saking putrané embas
တၢ်ဆၢကၤတၢ်ညးကၤမၤပုၤတၢ်ဆၢကၤတၢ်ညးကၤမၤပုၤတၢ်
ngantos kamargiang upakara tutug kambuhan;

ဂၢ တၢ်ဆၢကၤတၢ်ညးကၤမၤပုၤတၢ်ဆၢကၤတၢ်ညးကၤမၤပုၤတၢ်
ra. Karuron, cuntakania abulan pitung rahina, ngawit saking karuron,

ကၢၣ်နွၢ်ဆဲၣ်ကျဲၣ် ပပျာယၣ်ဖွဲၣ်

ngantos ngamargiang pamrayascita;

၂၁၂ ကၢၣ်ပဝိဗာဟၢၣ်နွၢ်ဆွၢ်ကၢၣ်ကၢၣ်နွၢ်ဆွၢ်ပပျာယၣ်ဖွဲၣ်

ka. Pawiwahan, cuntakania ngantos sampun makala - kalaan;

၂၁၃ ကၢၣ်ပဗျာၣ်ကၢၣ်ဆွၢ်ကၢၣ်ကၢၣ်နွၢ်ဆွၢ်ပပျာယၣ်ဖွဲၣ်

da. Gamia gamana, cuntakania ngantos sampun, karuntutin antuk mrayascita

သိကျၢၣ်နွၢ်ဆွၢ်ကၢၣ်ဆွၢ်ကၢၣ်နွၢ်ဆွၢ်ပပျာယၣ်ဖွဲၣ်

sikian, banjar adat, désa adat miwah kahyangan désa manut tatiwak

သၢၣ်ဂြိယၢ

saking griya;

၂၁၄ ကၢၣ်ပလံၣ်ပုၣ်ပုၣ်ဆွၢ်ကၢၣ်ကၢၣ်နွၢ်ဆွၢ်ပပျာယၣ်ဖွဲၣ်

ta. Salah timpal, cuntakania kapuputang manut kecap sastra Agama Hindu

ပိဗၣ်ပုၣ်ပုၣ်သၢၣ်ဂြိယၢ

miwah dresta sané mamargi ring désa manut tatiwak saking griya;

၂၁၅ ကၢၣ်ပၢၣ်နွၢ်ဆွၢ်ကၢၣ်ကၢၣ်နွၢ်ဆွၢ်ပပျာယၣ်ဖွဲၣ်

sa. Anak istri mobot malantaran lokika sanggraha kandugi pecak nénten

ကၢၣ်နွၢ်ဆွၢ်ကၢၣ်ကၢၣ်နွၢ်ဆွၢ်ပပျာယၣ်ဖွဲၣ်

ngamargiang upakara pabiakaonan/makala-kalaan, sané cuntaka

ကၢၣ်နွၢ်ဆွၢ်ကၢၣ်ကၢၣ်နွၢ်ဆွၢ်ပပျာယၣ်ဖွဲၣ်

anaké istri sané mobot punika, cuntakania ngantos katiwakin

ကၢၣ်နွၢ်ဆွၢ်ကၢၣ်ကၢၣ်နွၢ်ဆွၢ်ပပျာယၣ်ဖွဲၣ်

upakara pabiakaonan/makala-kalaan;

၂၁၆ ကၢၣ်ပပိဗျာၣ်ကၢၣ်ဆွၢ်ကၢၣ်ကၢၣ်နွၢ်ဆွၢ်ပပျာယၣ်ဖွဲၣ်

wa. Mamitra ngalang, sané cuntaka sang nglaksanayang mamitra ngalang

ပုၣ်ပုၣ်ဆွၢ်ကၢၣ်ကၢၣ်နွၢ်ဆွၢ်ပပျာယၣ်ဖွဲၣ်

punika, cuntakania ngantos kawéntenang upakara pabiakaonan

ပပိဗျာၣ်ကၢၣ်ဆွၢ်ကၢၣ်နွၢ်ဆွၢ်ပပျာယၣ်ဖွဲၣ်

mapenyenger asasih pitung rahina;

၂၁၇ ကၢၣ်ပၢၣ်နွၢ်ဆွၢ်ကၢၣ်ကၢၣ်နွၢ်ဆွၢ်ပပျာယၣ်ဖွဲၣ်

la. Anak istri ngembasang putra malantaran lokika sanggraha kandugi pecak

ကၢၣ်နွၢ်ဆွၢ်ကၢၣ်ကၢၣ်နွၢ်ဆွၢ်ပပျာယၣ်ဖွဲၣ်

nénten ngamargiang upakara pabiakaonan miwah upakara widhi widhana,

သုန္ဒရီသုန္ဒရီ =

sané cuntaka :

၁၃၅။ သံကုဋ္ဌသံပုဗ္ဗာ

1. Sang ngembasang putra;

၁၃၆။ ပုဗ္ဗာကသုန္ဒရီသုန္ဒရီ။

2. Putrané sané kaembasang.

သုန္ဒရီသုန္ဒရီကုဋ္ဌသံပုဗ္ဗာသုန္ဒရီသုန္ဒရီကုဋ္ဌသံပုဗ္ဗာသုန္ဒရီသုန္ဒရီကုဋ္ဌသံပုဗ္ဗာ။

Cuntakania ngantos sampun mrayascitta raga manut tatiwat saking griya.

၁။ သံကုဋ္ဌသံပုဗ္ဗာသုန္ဒရီသုန္ဒရီသုန္ဒရီသုန္ဒရီသုန္ဒရီ။

ma. Sang malaksana Sad Atatayi luiré :

၁၃၇။ အဂ္ဂိသာဓကုဋ္ဌသံပုဗ္ဗာသုန္ဒရီသုန္ဒရီသုန္ဒရီ။

1. Agnida, nunjel padruén krama tiosan;

၁၃၈။ ဝိသုဓာသုန္ဒရီသုန္ဒရီသုန္ဒရီသုန္ဒရီ။

2. Wisada, ngracun jana tiosan ngantos séda;

၁၃၉။ အဖိတိကုဋ္ဌသံပုဗ္ဗာသုန္ဒရီသုန္ဒရီ။

3. Atharwa, nyengkalén nganggé ilmu hitam;

၁၄၀။ အာဗ္ဗာသုန္ဒရီသုန္ဒရီသုန္ဒရီ။

4. Sastragna, ngamuk ngantos mayanin;

၁၄၁။ သုဗ္ဗာသုန္ဒရီသုန္ဒရီသုန္ဒရီ။

5. Dratikrama, manikosa wong istri;

၁၄၂။ အာဗ္ဗာသုန္ဒရီ။

6. Raja pisuna, mapisuna (fitnah).

သုန္ဒရီသုန္ဒရီကုဋ္ဌသံပုဗ္ဗာသုန္ဒရီသုန္ဒရီကုဋ္ဌသံပုဗ္ဗာသုန္ဒရီသုန္ဒရီကုဋ္ဌသံပုဗ္ဗာ။

Cuntakania ngantos sampun mrayascitta raga, kasulurang manut pararem.

၁၅၁။ သုန္ဒရီသုန္ဒရီသုန္ဒရီသုန္ဒရီသုန္ဒရီ။

5. Cuntaka kalayusekaran/padem :

၁၅၂။ သုန္ဒရီသုန္ဒရီသုန္ဒရီသုန္ဒရီသုန္ဒရီ။

ha. Cuntaka/sebel ka banjar masenger arahina matengeran suaran

ဘိက္ခုနီသုန္ဒရီသုန္ဒရီသုန္ဒရီသုန္ဒရီသုန္ဒရီ။

gendongan, riwusnia mendem/makingsan, ngabén utawi sampun polih

ပဗ္ဗာသုန္ဒရီသုန္ဒရီ။

pamrayascitta;

၈၁ ကျလဲဝဲကျမိရဲကာရီ ပလကကရက္ခာမိ၊ ကဏ္ဍ၊ ဂဘာကမိ၊ ဂဟိန္ဒမိ
na. Kulawargania sajeroning pakarangan ngantos 12 (roras) rahina utawi
ရက္ခာမ္မာဝပုဗ္ဗိကဏ္ဍါ။

jantos sampun mapegat.

၆၂၁ မွန္တုကာ ကရုဏာနိ၊ ကရုဏာနိ၊

6. Cuntaka kaabén (ngabén)

မိ ကကန္တဝယ ပိဗ္ဗယန္တုကရုဏာနိ၊ မွန္တုကာကျကမိဇ္ဇာမိ ကဏ္ဍိဝ

Sang ngwangun karya pitra yadnya ngabén, cuntakania ngawit saking ngrancang

၁မမကျကရုဏာမ္မာပုဗ္ဗိကဏ္ဍါ မပိကဏ္ဍါ။

(mamakuh) ngantos puput yadnyania mapegat.

၆၃၁ မိ ကဏ္ဍိဝယန္တုကရုဏာနိ၊ ကရုဏာနိ။

7. Sang katiban cuntaka, luiré :

၆၄၁ ကလယုဆိကကရုဏာနိ၊ မဂက မွန္တုကာ။

ha. Kalayusekaran, sané cuntaka :

၆၄၂၁ မိ ကလယုဆိကကရုဏာနိ၊

1. Sang kalayusekaran;

၆၄၃၁ ကျလဲဝဲကျ

2. Kulawargannya;

၆၄၄၁ ကကဏ္ဍိဝကရုဏာနိ။

3. Babanjarannya.

၈၂၁ ကရညဝလာ၊ မဂက မွန္တုကာ။ မိ ကရညဝလာပုဏိကာ။

na. Ngrajaswala, sané cuntaka : sang ngrajaswala punika;

၈၃၁ ကညမိ ပုဗ္ဗမိ၊ မဂက မွန္တုကာ။ မယမဂ ပုဏိကာ။

ca. Ngembasang putra, sané cuntaka : yayah renannyané;

၈၄၁ ပပိဗာဟာနိ၊ မဂက မွန္တုကာ။ မိ ပပိဗာဟာ၊ လင်္က ပုဏိန္ဒြိယ၊ ဟုမိ

ra. Pawiwahan, sané cuntaka : sang mawiwaha, lanang wiadin istri, utawi

အလပဏိ လင်္က ဟိန္ဒြိယ လင်္က ပပိဗာဟာ။

dampati lanang istri lan pameremannya;

၈၅၁ ကရုဏာနိ၊ မဂက မွန္တုကာ။ မိ ကရုဏာနိ။

ka. Karuron, sané cuntaka : sang karuron;

၈၆၁ ကပျကမာ၊ မဂက မွန္တုကာ။

da. Gamia gamana, sané cuntaka :

၂၇၁ သံ ကာနာယယံ ဝေဠု ကဗော

1. Sang nglaksanayang gamia gamana;

၂၇၂ ၵာဏ ဝေဒါဏ္ဍိကာ။

2. Désa adatnyané.

၅၇၂ သလှ် ဖိဝေဠု၊ သုက သုန္ဒါ =

ta. Salah timpal, sané cuntaka :

၂၇၁ သံ ကာနာယယံ သလှ် ဖိဝေဠု၊

1. Sang nglaksanayang salah timpal;

၂၇၂ ၵာဏ ဝေဒါဏ္ဍိကာ။

2. Desa adatnyané.

၈၂၂ ဟိန္ဒိန္ဒြိ ဂုဇာ ဂုဇာ ဂုဇာ ဂုဇာ ဂုဇာ သဏ္ဍိန္ဒြိ ဝိသုန္ဒြိန္ဒြိ

sa. Anak istri mobot malantaran lokika sanggraha, kandugi pecak nénten
ကဗိဝေဠုပကာက/ဝူပကာက ပဏ္ဍိန္ဒြိ ဂုဇာ ကဗိ၊ သုက သုန္ဒါ = ဟိန္ဒိန္ဒြိ
katiwakin upakara/upacara pabiakaonan, sané cuntaka : anaké
ဟိန္ဒြိ သုက ဂုဇာ ဂုဇာ ဂုဇာ ဂုဇာ

istri sané mobot punika;

၈၂၂ ဟိန္ဒိန္ဒြိ ဂုဇာ သုဗ္ဗိ ဝေဠု ဂုဇာ ဂုဇာ သဏ္ဍိန္ဒြိ ဝိသုန္ဒြိ

wa. Anak istri ngembasang putra malantaran lokika sanggraha, kandugi pecak
ကဗိဝေဠုပကာက/ဝူပကာက ပဏ္ဍိန္ဒြိ ဂုဇာ ကဗိ၊ သုက သုန္ဒါ = ဟိန္ဒိန္ဒြိ
nénten katiwakin upakara/upacara pabiakaonan miwah widi widana,
သုက သုန္ဒါ =

sané cuntaka :

၂၇၁ သံ ကုဗ္ဗိ သုဗ္ဗိ

1. Sang ngembasang putra;

၂၇၂ သုဗ္ဗိ သုက သုက သုက သုက

2. Putrané sané kaembasang.

၈၂၂ ဝေဠု ဝေဠု သုက သုန္ဒါ = သံ ကာနာယယံ ဝေဠု ဝေဠု

la. Mamitra ngalang, sané cuntaka : sang nglaksanayang mamitra ngalang
ပုဏ္ဍိန္ဒြိ

punika;

၈၂၂ ဝေဠု ဝေဠု သုက သုန္ဒါ = သံ ကာနာယယံ ဝေဠု ဝေဠု ပုဏ္ဍိန္ဒြိ

ma. Sad atatayi, sané cuntaka : sang nglaksanayang Sad atatayi punika.

၂၉၂ သဲ တန္တိၤကဲၤဆဲၤ ဟွံၤပိၤဂၢၢ်း :

8. Sang tan kakenéng cuntaka luiré :

ဟၢၤ သဲၤသ့ၤပိၤဂၢၢ်းၤပတၢၢ်ကၢၤပၤတၢၢ်ပိၤပုၤပိၤပုၤပုၤဂၢၢ်းၤ

ha. Sang Sulinggih, Pamangku Kahyangan, Panglingsir Puri, Prajuru Désa
အဲၤအဲၤပိၤပုၤပုၤဂၢၢ်းၤအဲၤအဲၤပိၤပုၤပုၤဂၢၢ်းၤပိၤပုၤပုၤဂၢၢ်းၤ

Adat, Prajuru Banjar Adat, Prajuru Pemaksan;

ခၢၤ ဂိၤကဝၤ နၢၤကၢၤသ့ၤပိၤဂၢၢ်းၤသဲၤသ့ၤပိၤဂၢၢ်းၤ ဂိၤကဝၤ တၢၢ် နၢၤကၢၤ

na. Rikala nangun swakarya piodalan lan sakaluiré nisampun ngalang sasih.

ပၤပၤပိၤဂၢၢ်းၤ

Paos 26

၂၉၃ အဲၤပိၤပုၤပုၤဂၢၢ်းၤပတၢၢ်ကၢၤပၤတၢၢ်ပိၤပုၤပိၤပုၤဂၢၢ်းၤ :

1. Atiwa - tiwa (pangabénan) luiré :

ဟၢၤ တၢၢ်ပိၤပုၤပုၤဂၢၢ်းၤပိၤပုၤပုၤဂၢၢ်းၤသဲၤသ့ၤပိၤဂၢၢ်းၤသဲၤသ့ၤပိၤဂၢၢ်းၤ

ha. Nyawa resi (nyuwasta geni) santukan tan ngagah galih utawi sawania tan
နၢၤနၢၤနၢၤနၢၤ

kakeniang;

ခၢၤ တၢၢ်ပုၤပုၤပုၤ

na. Sawa pranawa;

ခၢၤ တၢၢ်ပုၤပုၤပုၤ

ca. Sawa pretéka.

၂၉၄ ပၤပုၤပုၤပုၤပတၢၢ်ကၢၤပၤတၢၢ်ပိၤပုၤပိၤပုၤဂၢၢ်းၤ :

2. Panumaya pangabénan wénten tiga luiré :

ဟၢၤ တၢၢ်ပုၤပုၤပုၤပတၢၢ်ကၢၤပၤတၢၢ်ပိၤပုၤပိၤပုၤဂၢၢ်းၤ

ha. Ngabén dadakan/bah - bangun, kadadosang masenger 7 (pitung)rahina
ဂၢၢ်းၤပိၤပုၤပုၤပုၤပတၢၢ်ကၢၤပၤတၢၢ်ပိၤပုၤပိၤပုၤဂၢၢ်းၤ

manut dresta Désa Adat Belayu;

ခၢၤ တၢၢ်ပုၤပုၤပုၤပတၢၢ်ကၢၤပၤတၢၢ်ပိၤပုၤပိၤပုၤဂၢၢ်းၤ

na. Ngabén malantaran déwasa;

ခၢၤ တၢၢ်ပုၤပုၤပုၤပတၢၢ်ကၢၤပၤတၢၢ်ပိၤပုၤပိၤပုၤဂၢၢ်းၤ

ca. Ngabén ngamasa kamargiang sanistannya nyabran limang warsa utawi
ပိၤပုၤပုၤပုၤပတၢၢ်ကၢၤပၤတၢၢ်ပိၤပုၤပိၤပုၤဂၢၢ်းၤ

paling sué 10 warsa.

- ၂၇၅) ဟူၵာကလၢတၢကန္တၢယူၵ်းကိ ပကပူၵုၵ်းဝဲၵာဝဲ တၢဉ်ဒဲးဒါ။
- 3. Dudonan pangabénan kasulurang ring pararem soang - soang banjar adat.
- ၂၇၅) ပပၵုမကလၢတၢကန္တၢယူၵ်းကိ ပကပူၵုၵ်းဝဲၵာဝဲ တၢဉ်ဒဲးဒါ။
- 4. Papatusan pangabénan kasulurang manut pararem soang - soang banjar adat.

ဟိန္ဒိကါၵး

Indik 4

စာကျမယုၵ်း

Manusa Yadnya

ပၵဟၢၵါၵး

Paos 27

- ၂၇၅) စာကျမယုၵ်းဟိတၢပုၵ်းကိ ဥပသာကဝဲပခိ ကဟူၵ်းပၵွာကျမၤတၢပိၵါ
- 1. Manusa yadnya inggih punika upacara dharmaning kahuripan manusa, ngawit saking patemoning kama bang sa jeroning garba ngantos kalayusekaran riwekas.

- ၂၇၅) ဥပသာကကၢၵ်းကိ ဟိတိ ပကပူၵုၵ်းကၢၵ်းကိ ၵာဝဲ
- 2. Upacara kadi ring ajeng madudonan sakadi ring sor :

- ဟၢ) ပကပူၵုၵ်းကလၢပူၵ်းပိၵျၢၵ်းကိ
- ha. Magedong - gedongan duk pangerem pinian ibiang;
- ကၢ) ဟူၵ်းကၢၵ်းပိၵျၢၵ်း
- na. Duk sang kamréka medal;
- ဆၢ) ကိပုၵ်းကိ
- ca. Kepus udel;
- ကၢ) ၵာကပူၵ်းကိ
- ra. Roras rahina;
- ကၢ) ဟူၵ်းကၢၵ်းကိၵးကိၵးကိ
- ka. Tutug kambuhan (42 rahina);
- ဒါ) ကိတိ ကိတိကိၵးကိၵးကိ
- da. Nigang sasihin (atelu bulanan);
- ဟၢ) ပပိၵျၢၵ်း/ၵဟၢၵ်းကိ/ၵဟၢဒါပကိၵးကိၵးကိ
- ta. Pawetuan/oton/odalan 6 (enem) sasih;
- ဆၢ) ဟူၵ်းကိၵးကိၵးကိၵးကိၵးကိ
- sa. Tutug kelih, ngraja wadoné, ngembakin lanangé;

- wa. Matatah/mapandes;
- ma. Mawintén.

3. Upacara inucap kengin kamargiang, nista, madia, rauhing utama, manutsastra
 agama miwah dresta sané kasungkemin olih krama.
4. Désa Adat Belayu niténin sinalih tunggil krama sané nglaksanayang manusa
 yadnya.
5. Sang sané pacang nglaksanayang manusa yadnya sané mabuat patut masadok
 ring prajuru, saha nunas wacana pinuntun ring Gria.

101
 Indik 5
 Bhuta Yadnya
 Paos 28

1. Bhuta yadnya inggih punika upacara pabiakala ring pertwi lan kahyangan, sarwa
 prani saha upacara ring babhutan.
2. Upacara pabiakala ring sarwa prani luiré :
 ha. Ring sarwa tumuwuh, rikala tumpek pangatag (Saniscara Kliwon

ဘဂိဏာ

Wariga)

၂၈၂ ကါ ဝိသဲဗ ဟိဂုဏာန္တိဂုဏာဓါ၊ ဝိကလ ဖျဿိန္နန္တိ၊ ဝေခိတ္တကန္တိဂုဏာဓါ
na. Ring sarwa ingon - ingon, rikala tumpek kandang (Saniscara Kliwon
ဟူဂုဏာ

Uyé)

၂၈၃ ဥပဓာက ပဓာလဓာလဟန္တာက္ခမ ဟန္တုဗြိဏာဓိ ဓာဏာဂုဏာဓာပဏ္ဍိတဏ္ဍာ
ca. Upacara pakala - kalaan manusa anut widana kabawos pabyakala.

၂၈၄ ဥပဓာက ပဏ္ဍိတဏ္ဍာ ဝိပိဗိဗိ ဓာဏ္ဍိတန္တုဗြိဏာဓိဓာဏ္ဍိတဏ္ဍာ

3. Upacara pabiakala ring pertwi kahyangan lan babhutan pabiakala.

၂၈၅ ပဓာကုဗန္တိက္ခမပိ ဟိဂါဓိန္နန္တိ၊ ဝေဗျာဂဟူဗိ ဥဗ္ဗာဓိ ဝေဗျာဂဟူဗိ ဓာဓိ

4. Pacaruan inucap ring ajeng, nista, madya, rauhing utama manut wiguna kadi
ဝိဂုဏာဓိ

ring sor :

ဟါ ဝေခါဓါ

ha. Eka Sata;

၂၈၆ ဟိဗ္ဗာဓါ

na. Panca Sata;

၂၈၇ ဟိဗ္ဗာဓါဓါ

ca. Panca Sanak;

၂၈၈ ဟိဗ္ဗာဓါဓါဓါ

ra. Panca Sanak Madurga;

၂၈၉ ဟိဗ္ဗိဏာ

ka. Resi Gana;

၂၉၀ ဟိဗ္ဗာဓါဓါ

da. Panca Kelud;

၂၉၁ ဟိဗ္ဗာဓါဓါဓါ

ta. Panca Sanak Agung;

၂၉၂ ဟိဗ္ဗာဓါဓါ

sa. Tawur Agung.

၂၉၃ ဟိန္ဒိဓာဓါ ဝိန္ဒိဓိ ဓာဓာက ဓာဓာဓိ ဟူဗိဓါဓိဓိ၊ ဓာဓာဓိဓါဓိဓိ၊ ဓာဓာဓိဓါဓိဓိဓါဓိဓိ

5. Indik pamargin Ida Betara ka Béji utawi makiyis, kasulurang manutpararem

၁၈၂ ဟေဗိ ဂိဏိၤ ဟေၣ်န့ၣ်ကွာ်ပိဟေၣ်ပိ မာတပဏိး

ha. Amati geni, tan kéngin maapi - api sawaning :

၁၈၂၂ ဂိဏိၤန့ၣ် ဟေၣ်န့ၣ်ကွာ်ပိဟေၣ်ပိ မာတပဏိး

1. Ring genah raré sané durung mayusa 3 (tigang) sasih;

၁၈၂၂ ဂိဏိၤန့ၣ် ဟေၣ်ပိဟေၣ်န့ၣ်ကွာ်ပိဟေၣ်ပိ

2. Ring genah matepetin anak sungkan;

၁၈၂၂ ဂိဏိၤန့ၣ် ဟေၣ်ပိဟေၣ်န့ၣ်ကွာ်ပိဟေၣ်ပိ

3. Ring genah layon sang kalayusekaran.

၁၈၂၂ ဟေဗိ ဂိဏိၤ ဟေၣ်န့ၣ်ကွာ်ပိဟေၣ်ပိ မာတပဏိး ပိဟေၣ်ပိ ဂုဏ်ကွာ်ပိ

na. Amati karya, tan kéngin nyambut karya, sawaning pacalang désa lan

ပုဂ္ဂိုလ် ဂုဏ်ကွာ်ပိ မာတပဏိး ဂုဏ်ကွာ်ပိဟေၣ်ပိ မာတပဏိး

prajuru désa miwah sang sané polih uwak - uwakan marupa lekita saking

မိဟေၣ်ပိဟေၣ်ပိ

sang angawarat;

၁၈၂၂ ဟေဗိ ဂိဏိၤ ဟေၣ်န့ၣ်ကွာ်ပိဟေၣ်ပိ မာတပဏိး

ca. Amati lelungan, tan kéngin malelungan mrika - mriki;

၁၈၂၂ ဟေဗိ ဂိဏိၤ ဟေၣ်န့ၣ်ကွာ်ပိဟေၣ်ပိ မာတပဏိး ဂိဏိၤ ဟေၣ်န့ၣ်ကွာ်ပိဟေၣ်ပိ

ra. Amati lelungan, tan kéngin maoneng - onengan, ngwijilang suara ghora,

ကွာ်ပိဟေၣ်ပိဟေၣ်ပိဟေၣ်ပိ

nabuh gagambelan lan sakaluiré.

၁၈၂၂ ဟေဗိ ဂိဏိၤ ဟေၣ်န့ၣ်ကွာ်ပိဟေၣ်ပိ မာတပဏိး ဂိဏိၤ ဟေၣ်န့ၣ်ကွာ်ပိဟေၣ်ပိ

6. Krama désa sané madué anak alit, matepetin anak sungkan, miwah madué

ဟေၣ်ပိဟေၣ်ပိဟေၣ်ပိဟေၣ်ပိ မာတပဏိး မာတပဏိး

layon (kalayusekaran) patut wénten pasadok ring prajuru banjar adat

ဟေၣ်ပိဟေၣ်ပိဟေၣ်ပိ

၁၈၂၂ မာတပဏိး မာတပဏိး မာတပဏိး မာတပဏိး

7. Catur bratha panyepian punika kamargiang saking semeng jantos mawali semeng

ဟေၣ်ပိဟေၣ်ပိဟေၣ်ပိ

၁၈၂၂ မာတပဏိး မာတပဏိး မာတပဏိး မာတပဏိး

8. Ngawit lan wusan ngelarang brata panyepian kacihnayang antuk suaran kulkul

សុក គារិហិនិក្ខត្រ្យស្រុកត្រ្យស្រុកត្រ្យស្រុកត្រ្យស្រុកត្រ្យស្រុកត្រ្យស្រុកត្រ្យស្រុកត្រ្យស្រុកត្រ្យស្រុកត្រ្យស្រុក
sané karihinin antuk suaran kulkul désa raris karuntutin suaran kulkul banjar adat
១៧
១៨
១៩

soang - soang.
Riwus rahina nyepi, bénjangné pinanggal ping kalih sasih kadasa, kawastanin
ngembak geni, sané mapiteges panglebaran yoga samadhi, maka cihna nawa saka
warsa. Soang - soang krama patut ngamargiang dharma shanti majalaran antuk
saling ngaksamayang.

សីលវិធី

SARGAH V

សុក្រេតា តាតា បាវូន្យាន ទេសា អាដាត ធាតុ
SUKRETA TATA PAWONGAN DÉSA ADAT
បេតូង ១
Palet 1
បាវូន្យាន ទេសា អាដាត
Pawongan Désa Adat
ឃុំឃ្នី ១
Indik 1
ក្រុម
Krama
បាវូន្យាន ៣០
Paos 30

សហគមន៍ សិវិក្ខត្រ្យស្រុកត្រ្យស្រុកត្រ្យស្រុកត្រ្យស្រុកត្រ្យស្រុកត្រ្យស្រុកត្រ្យស្រុកត្រ្យស្រុកត្រ្យស្រុកត្រ្យស្រុកត្រ្យស្រុក
1. Sahananing sang jenek mapaumahan/gria/puri/jero/ ring wewidangan Désa Adat
Belayu sinanggeh warga Désa Adat Belayu. Warga inucap ring ajeng,
linggihnyané wénten 3 (tigang) soroh :

ဟ၊ နွေ ဂုဏ်း မဂ္ဂ ကုဗေဒါနာဂံ ဂုဏ်း လန္တကံ ပဟေယဟန္တက၊
နွေ ဂုဏ်း ဟိန္ဒူပ ဂုဏ်း နိဂါဟာရိယာရံ ဂုဏ်း ဂုဏ်း

ha. Krama Désa jana sané ngamong karang désa lan karang paumahan ngraga,
ဓာတုပ ဟိန္ဒူပ ဂုဏ်း နိဂါဟာရိယာရံ ဂုဏ်း ဂုဏ်း/ ဝိပိလိ/ ကမ္မဂ္ဂ နွေ မပု
maagama Hindu, sampun tedun mabanjar adat, mipil/kasurat tur sareng
ကွကမိန္ဒူပ ဂုဏ်း ဂုဏ်း ဝေဒနီယယ
nyungkemin Kahyangan Tiga Désa Adat Belayu,
ကွကမိန္ဒူပ ဂုဏ်း ဂုဏ်း ဝေဒနီယယ

Krama désa wénten 3 (tigang) soroh :

- ၁။ နွေ ဂုဏ်း ပုဂ္ဂလိက ဝေဒ မဂ္ဂ ကုဗေဒါနာဂံ ပဟေယဟန္တက၊
1. Krama Ngarep inggih punika jana sané ngamong karang ayahan
ဂုဏ်း ဟိန္ဒူပ ဂုဏ်း မဂ္ဂ ကုဗေဒါနာဂံ ဂုဏ်း ဂုဏ်း ဝေဒနီယယ
désa utawi karang paumahan ngraga, maagama hindu, sampun
ဧည့်ကွကမိန္ဒူပ ဝေဒနီယယ မပု ကွကမိန္ဒူပ ဂုဏ်း
tedun mabanjar adat lan mipil taler sareng nyungkemin kahyangan
ဂုဏ်း ဝေဒနီယယ။
désa adat.
- ၂။ နွေ ပကုဗေဒါနာဂံ မဂ္ဂ ကမ္မဂ္ဂ နွေ မပု ဂုဏ်း။
2. Krama Pangelé; kulawarga sané kasundul antuk krama pangarep.
- ၃။ နွေ ဂုဏ်း နွေ မပု မဂ္ဂ ကမ္မဂ္ဂ ဂုဏ်း မဂ္ဂ ကမ္မဂ္ဂ ဂုဏ်း
3. Krama Balu; krama pangarep lan pangelé sané katinggal séda
ဟိန္ဒူပ မဂ္ဂ ကမ္မဂ္ဂ ဂုဏ်း။
utawi pasah marabian.

က၊ နွေ ဧည့်ကွကမိန္ဒူပ မဂ္ဂ မဂ္ဂ ဂုဏ်း ဝေဒနီယယ ဓာတုပ ဟိန္ဒူ
na. Krama Tamiu, jana sané saking dura Désa Adat Belayu, maagama Hindu,
ဂုဏ်း ဝိပိလိ/ ကမ္မဂ္ဂ နွေ မပု ကွကမိန္ဒူပ မဂ္ဂ ကမ္မဂ္ဂ ဂုဏ်း
nénten mipil/kasurat, wantah sareng nyungkemin ring pawongan lan
ပကုဗေဒါနာဂံ မဂ္ဂ ကမ္မဂ္ဂ ဂုဏ်း မဂ္ဂ ကမ္မဂ္ဂ ဂုဏ်း မဂ္ဂ ကမ္မဂ္ဂ ဂုဏ်း
palemahan kéwanten, sané kasulurang manut pararem;

ခ၊ နွေ မဂ္ဂ မဂ္ဂ မဂ္ဂ ဂုဏ်း ဝေဒနီယယ ဝေဒနီယယ မဂ္ဂ ကမ္မဂ္ဂ ဂုဏ်း
ca. Tamiu, jana sané nénten maagama Hindu wantah sareng nyungkemin
ပကုဗေဒါနာဂံ မဂ္ဂ ကမ္မဂ္ဂ ဂုဏ်း မဂ္ဂ ကမ္မဂ္ဂ ဂုဏ်း မဂ္ဂ ကမ္မဂ္ဂ ဂုဏ်း
pawongan, palemahan Désa Adat Belayu, sané kasulurang manut

ပကမ္မဗျါ
pararem.

ပကမ္မဗျါ
Paos 31

၁၃၇၁ ကာဝိဒဒုက္ခာမ္ဘူပ ဂုဏေ အေဒါဏ္ဍိကမ္ပ =

1. Kawit dados krama Désa Adat Belayu :

ဟါ၊ မကလိတဂုဏေကံ ဂုဏေ။

ha. Sangkaning ngamong karang désa;

ကါ၊ ဗမိမိဒေပမိဟဟါဗျါ။

na. Mawiwit pawiwahan;

ခါ၊ မကလိန္ဒုမ္ဘူပ။

ca. Sangkaning numbas karang;

ဂါ၊ မကလိတကတန္တံ ဂုဏေ။

ra. Sangkaning ngarangin karang désa.

၁၃၇၂ မမ်တကမိဗျိဗျူပ ဂုဏေ =

2. Sasengker ngawit tedun makrama désa:

ဟါ၊ ဗမ္ပပျိဗျူပ ဂုဏေ၊ မဂုဏ ဗမိဗျူပလီ၊ ပမိဟဟါဗျါ၊ မမာဗပျူပ၊ သိဗျါ။

ha. Marep ring krama désa sané mawit saking pawiwahan, sasampuné 6 (nem)

တံ၊ မလိ၊ ပျူပဗျူပ၊ ကလ၊ ကဟန္တူ၊ ကမ္ပ၊ ကမ္ပ၊ မကုဗျူပ၊ ပမ္ပဗျူပ။

sasih saking puput makala - kalaan tur kasulurang manut pararem banjar အေဒါဏ္ဍိကမ္ပဝဲဂမ္ပဝဲ။

adat soang - soang;

ကါ၊ ဗမ္ပပျိဗျူပ ဂုဏေ၊ မဂုဏ ဗမိဗျူပလီ၊ ကမ္ပ၊ ကမ္ပ၊ ကမ္ပ၊ ကမ္ပ။

na. Marep ring krama désa sané mawit saking numbas karang, kasulurang ring ပကမ္ပဗျူပ၊ အေဒါဏ္ဍိကမ္ပဝဲဂမ္ပဝဲ။

pararem banjar adat soang - soang;

ခါ၊ ဗမ္ပပျူပ၊ မဂုဏ ဗမိဗျူပလီ၊ တကတန္တံ ဂုဏေ၊ မဂုဏ ပျူပ။

ca. Marep sang sané mawit saking ngarangin karang désa sané putung ဘိမန္တုကန္တုပိကဗျိဗျူပ၊ မဂုဏ၊ ပမ္ပဗျူပ၊ ကမ္ပ၊ ကမ္ပ၊ ကမ္ပ၊ ကမ္ပ။

riantukan kapegatin pratisentana, patut digelis kadagingin pinih rihin

ဟန္တုပျူပ၊ မဂုဏ ပမ္ပဗျူပ၊ ကမ္ပ၊ ကမ္ပ၊ ကမ္ပ၊ ကမ္ပ။

antuk sang sané patut manut palintihan pakulawargania, salanturnyané

ဗမိဗျူပ၊ ကမ္ပ၊ ကမ္ပ၊ ကမ္ပ၊ ကမ္ပ။

kasulurang manut pararem banjar adat soang - soang;

- 3a. Marep sang sané mawit saking ngarangin karang désa, kasulurang manut pararem banjar adat soang - soang.

- 3. Mastikayang cacah jiwa, gebyugan krama rauhing ayah - ayahnyané kasikukuhang antuk pamutus paruman krama banjar adat soang - soang kandugi kenging kalaksanayang.

- 4. Pamutus inucap digelis kasurat ring ilikita pawongan utawi pipil krama.

Indik 2

Swadarma miwah Swadikara Krama Désa Adat

Paos 32

Paos 32

Paos 32

- 1. Sahananing krama désa sami keni tategenan miwah ayah - ayah, minakadi :

- ha. Sané kabaos krama pangarep inggih punika krama désa sané ngamong ayahan désa/banjar, krama inucap patut keni tategenan miwah ayah - ayah mamungkul;

- na. Ayahan pangelé, ayahan miwah urunannyané wantah manggé ringbanjar soang - soang. Sajawaning kabuatan olih désa adat, pangelé

ပတုၤဖွဲၤနီၤ ဟူၣ်ကွၢ်ဆွၢ်လူၣ်ကီၤ ဟူၣ်ကွၢ်ဆွၢ်လူၣ်ကီၤ ဟူၣ်ကွၢ်ဆွၢ်လူၣ်ကီၤ ဟူၣ်ကွၢ်ဆွၢ်လူၣ်ကီၤ
patut keni urunan kasulurang antuk pararem soang-soang banjar adat;

- ၈၂။ ဟယဟန္တလူၣ် ဟူၣ်ကွၢ်ဆွၢ်လူၣ်ကီၤ ဟူၣ်ကွၢ်ဆွၢ်လူၣ်ကီၤ ဟူၣ်ကွၢ်ဆွၢ်လူၣ်ကီၤ
- ca. Ayahan balu nglintik, kasulurang manut pararem;
- ၈၃။ ဟယဟန္တလူၣ် ဟူၣ်ကွၢ်ဆွၢ်လူၣ်ကီၤ ဟူၣ်ကွၢ်ဆွၢ်လူၣ်ကီၤ ဟူၣ်ကွၢ်ဆွၢ်လူၣ်ကီၤ
- ra. Ayahan balu remban, kasulurang manut pararem;
- ၈၄။ ဟယဟန္တလူၣ် ဟူၣ်ကွၢ်ဆွၢ်လူၣ်ကီၤ ဟူၣ်ကွၢ်ဆွၢ်လူၣ်ကီၤ ဟူၣ်ကွၢ်ဆွၢ်လူၣ်ကီၤ
- ka. Ayahan balu rajeg, kasulurang manut pararem;
- ၈၅။ ဟယဟန္တလူၣ် ဟူၣ်ကွၢ်ဆွၢ်လူၣ်ကီၤ ဟူၣ်ကွၢ်ဆွၢ်လူၣ်ကီၤ ဟူၣ်ကွၢ်ဆွၢ်လူၣ်ကီၤ
- da. Ayahan nyuksukin, kasulurang manut pararem.

၂၅၂။ သဲၣ်သီၣ်နီၤ သီၣ်ဂုၤဟုၣ်ကွၢ်ဆွၢ်လူၣ်ကီၤ ဟူၣ်ကွၢ်ဆွၢ်လူၣ်ကီၤ ဟူၣ်ကွၢ်ဆွၢ်လူၣ်ကီၤ ဟူၣ်ကွၢ်ဆွၢ်လူၣ်ကီၤ
2. Sang saking siosan Désa Adat Belayu yan sareng tedun makrama désa, patut keni
ကဟူၣ်ကွၢ်ဆွၢ်လူၣ်ကီၤ ဟူၣ်ကွၢ်ဆွၢ်လူၣ်ကီၤ ဟူၣ်ကွၢ်ဆွၢ်လူၣ်ကီၤ ဟူၣ်ကွၢ်ဆွၢ်လူၣ်ကီၤ ဟူၣ်ကွၢ်ဆွၢ်လူၣ်ကီၤ ဟူၣ်ကွၢ်ဆွၢ်လူၣ်ကီၤ
batu - batu, agengnyané kasulurang manut pararem, tur patut kadulurin antuk
ဟိၣ်လီၤနီၤ ပာၣ်ကီၤ သီၣ်ဂုၤဟုၣ်ကွၢ်ဆွၢ်လူၣ်ကီၤ ဟူၣ်ကွၢ်ဆွၢ်လူၣ်ကီၤ ဟူၣ်ကွၢ်ဆွၢ်လူၣ်ကီၤ

ilikita panerang sané jangkep saking sang ngawawenang.

၂၅၃။ ပွဲၤမၤနီၤ ဟူၣ်ကွၢ်ဆွၢ်လူၣ်ကီၤ ဟူၣ်ကွၢ်ဆွၢ်လူၣ်ကီၤ ဟူၣ်ကွၢ်ဆွၢ်လူၣ်ကီၤ
3. Swadharmaning krama désa luih ipun :

- ၈၆။ သတိကုၣ်ဟီၣ် သပၤသကီၤ ဝေၣ်မိၣ်ကီၤ ဟူၣ်ကွၢ်ဆွၢ်လူၣ်ကီၤ ဟူၣ်ကွၢ်ဆွၢ်လူၣ်ကီၤ ဟူၣ်ကွၢ်ဆွၢ်လူၣ်ကီၤ
- ha. Satinut ring sapadaging awig - awig, pararem, pasuara, miwah gaguat -
ကဟူၣ်ကွၢ်ဆွၢ်လူၣ်ကီၤ ဟူၣ်ကွၢ်ဆွၢ်လူၣ်ကီၤ ဟူၣ်ကွၢ်ဆွၢ်လူၣ်ကီၤ ဟူၣ်ကွၢ်ဆွၢ်လူၣ်ကီၤ
gaguat ring désa adat.
- ၈၇။ ဟန္တလူၣ် ဟူၣ်ကွၢ်ဆွၢ်လူၣ်ကီၤ ဟူၣ်ကွၢ်ဆွၢ်လူၣ်ကီၤ ဟူၣ်ကွၢ်ဆွၢ်လူၣ်ကီၤ ဟူၣ်ကွၢ်ဆွၢ်လူၣ်ကီၤ
- na. Tan marén sareng mautsaha mangda désané prasida nyujur patitis sakadi
သီၣ်ဂုၤဟုၣ်ကွၢ်ဆွၢ်လူၣ်ကီၤ ဟူၣ်ကွၢ်ဆွၢ်လူၣ်ကီၤ ဟူၣ်ကွၢ်ဆွၢ်လူၣ်ကီၤ ဟူၣ်ကွၢ်ဆွၢ်လူၣ်ကီၤ ဟူၣ်ကွၢ်ဆွၢ်လူၣ်ကီၤ
sané munggah ring paos 7 lan paos 8 ring ajeng;
- ၈၈။ သယက သပဲၤ ဝေၣ်မိၣ်ကီၤ ဝေၣ်မိၣ်ကီၤ ဝေၣ်မိၣ်ကီၤ ဝေၣ်မိၣ်ကီၤ ဝေၣ်မိၣ်ကီၤ
- ca. Sayaga sareng natakin panes tis kertiyasan Désa Adat Belayu;
- ၈၉။ သုၤတၢ်ပျီၣ်ကီၤ ဟူၣ်ကွၢ်ဆွၢ်လူၣ်ကီၤ ဟူၣ်ကွၢ်ဆွၢ်လူၣ်ကီၤ ဟူၣ်ကွၢ်ဆွၢ်လူၣ်ကီၤ
- ra. Sumanggem ring ritakala wénten wawangunan utawi mapahayu ring Tri
ကဟူၣ်ကွၢ်ဆွၢ်လူၣ်ကီၤ ဟူၣ်ကွၢ်ဆွၢ်လူၣ်ကီၤ ဟူၣ်ကွၢ်ဆွၢ်လူၣ်ကီၤ ဟူၣ်ကွၢ်ဆွၢ်လူၣ်ကီၤ
Kahyangan lan Kahyangan Désa Adat Belayu;

ka. Masadok ring prajuru désa/prajuru banjar adat nitakala wénten :

- ၁၃၁ ကလိ ဟေယျာယနိ ပခဲ ဝပပုပနါ
- 1. Nampi tamiu yéning pacang marerepan;
- ၁၃၂ ကလိ ပိက္ခယံ/သက္ကတနိ/ဂကမဂကမနါ
- 2. Nampi penumpang/dunungan/kos-kosan;
- ၁၃၃ ကလိ/ခိယ ပဂကဝဂကမနါ
- 3. Nampi/nrima pangarorodan;
- ၁၃၄ ဂုဏ်တိယိ ကရိတကမကမာယာ
- 4. Wénten utawi katibén panca bhaya;
- ၁၃၅ ဂုဏ်တိယိ ကရိတကမကမာယာ
- 5. Wénten panumadian/madue anak alit embas;
- ၁၃၆ ဂုဏ်တိယိ ကရိတကမကမာယာ
- 6. Wénten pawiwahan;
- ၁၃၇ ဂုဏ်တိယိ ကရိတကမကမာယာ
- 7. Wénten kalayu sekaran;
- ၁၃၈ ဂုဏ်တိယိ ကရိတကမကမာယာ
- 8. Wénten paripolah jadma sané maparikrama matatujon corah.

၁၃၉ သိသိကလိ ဟေယျာယနိ ပခဲ ဝပပုပနါ

4. Sang sinanggeh krama tamiu patut :

ka. Saha sareng nyungkemin ring pawongan lan palemahan.

ha. Satinut ring tatiwak désa adat nganinin indik : ngupadi kasukretan désa

adat sekala niskala;

ka. Saha sareng nyungkemin ring pawongan lan palemahan.

na. Tan kéngin tungkas ring kertiyasan désa adat;

sa. Saha sareng nyungkemin ring pawongan lan palemahan.

ca. Saha sareng nyungkemin ring pawongan lan palemahan.

၁၄၀ သိသိကလိ ဟေယျာယနိ ပခဲ ဝပပုပနါ

5. Sang sinanggeh tamiu patut :

ka. Saha sareng nyungkemin ring pawongan lan palemahan.

ha. Satinut ring tatiwak désa adat ngeninin indik pawongan lan palemahan;

၁၂၁ ဟူၤကွၢ်ကွၢ်မိၤကွၢ်ဖါၤဖါၤကွၢ်ကွၢ်အဲၤအဲၤ။
na. Tan kéngin nungkasin kertiyasan désa adat.

ဟူၤဟူၤမိၤကွၢ်
Paos 33

ကွၢ်ဟူၤကွၢ်ကွၢ်မိၤကွၢ်ဖါၤဖါၤ

Krama désa kadadosang :

- ၁၂၂၁ ဟူၤမိၤကွၢ်မိၤကွၢ်ဖါၤဖါၤကွၢ်ကွၢ်မိၤကွၢ်ဖါၤဖါၤကွၢ်ကွၢ်မိၤကွၢ်ဖါၤဖါၤ
1. Mapuangkid utawi tan tedun ngayah nikala mapawangun, mayadnya, matepetin
မိၤကွၢ်မိၤကွၢ်မိၤကွၢ်ဖါၤဖါၤကွၢ်ကွၢ်မိၤကွၢ်ဖါၤဖါၤကွၢ်ကွၢ်မိၤကွၢ်ဖါၤဖါၤကွၢ်ကွၢ်မိၤကွၢ်ဖါၤဖါၤ
sakit, kaluasan, kéngin matempo apisan, sa jawaning wénten
ကွၢ်ကွၢ်ဟူၤဟူၤမိၤကွၢ်မိၤကွၢ်ဖါၤဖါၤ။
babaosan prajuru.
- ၁၂၂၂ ကာၤဟူၤမိၤကွၢ်မိၤကွၢ်ဖါၤဖါၤကွၢ်ကွၢ်မိၤကွၢ်ဖါၤဖါၤကွၢ်ကွၢ်မိၤကွၢ်ဖါၤဖါၤ
2. Nyada, mapiteges ngamademang ayah, risampun mayusa 65 warsa.
- ၁၂၂၃ ကွၢ်ကွၢ်မိၤကွၢ်မိၤကွၢ်ဖါၤဖါၤကွၢ်ကွၢ်မိၤကွၢ်ဖါၤဖါၤကွၢ်ကွၢ်မိၤကွၢ်ဖါၤဖါၤ
3. Nyuksukin, kawenangan risampun munggah daha/teruna mayusa 21 warsa
ကွၢ်ကွၢ်မိၤကွၢ်မိၤကွၢ်ဖါၤဖါၤကွၢ်ကွၢ်မိၤကွၢ်ဖါၤဖါၤကွၢ်ကွၢ်မိၤကွၢ်ဖါၤဖါၤ
ngamungganghang tur sampun mrasidayang nganutin krama miwah sané sampun
မိၤကွၢ်မိၤကွၢ်မိၤကွၢ်ဖါၤဖါၤ။
marabian.
- ၁၂၂၄ ဟူၤဟူၤဟူၤဟူၤဟူၤဟူၤဟူၤဟူၤဟူၤဟူၤဟူၤဟူၤဟူၤဟူၤဟူၤဟူၤဟူၤ
4. Dados mogpog, santukan doh ngruruh pangupajiwa, kasulurin antuk
ဟူၤဟူၤ။
pararem.
- ၁၂၂၅ ဟူၤဟူၤဟူၤဟူၤဟူၤဟူၤဟူၤဟူၤဟူၤဟူၤဟူၤဟူၤဟူၤဟူၤဟူၤဟူၤ
5. Dados késah mabanjar adat, mawit saking lian banjar adat makakalih makadi
ကွၢ်ကွၢ်မိၤကွၢ်မိၤကွၢ်ဖါၤဖါၤကွၢ်ကွၢ်မိၤကွၢ်ဖါၤဖါၤကွၢ်ကွၢ်မိၤကွၢ်ဖါၤဖါၤကွၢ်ကွၢ်မိၤကွၢ်ဖါၤဖါၤ
banjar adat sané katinggal lan sané kaungsi.

မဟာမိတ်

Paos 34

၂၅၃၁ ပွဲသဒ္ဓါသမ္မုပ ဂုဏ်က ဟွဲဒါဂါး

1. Wusan dados krama désa luié:

ဟါ ဂုဏ်က/မိတ်

ha. Séda/padem;

ကါ ပိန္နဲကွဲက ဟွဲသဒ္ဓါသမ္မုပ ဂုဏ်က အေဒါဒါပယု

na. Pinunas ngraga santukan késah saking Désa Adat Belayu;

မါ ကာကွဲက ဟွဲဒါဂါး သဒ္ဓါသမ္မုပ ပိန္နဲကွဲက/ပိန္နဲကွဲက

ca. Kanoroyang, duaning sampun tan prasida ngeséhin solah/prawerti stata ပိန္နဲကွဲက ဟွဲဒါဂါး ပိန္နဲကွဲက မဟာမိတ် အေဒါဒါပယု

piwal lan mamurug ring awig - awig miwah pararem Désa Adat Belayu;

ဂါ ကာကွဲက ဟွဲဒါဂါး သဒ္ဓါသမ္မုပ ဟွဲဒါဂါး

ra. Ngranjing agama siosan ring Agama Hindu.

၂၅၃၂ သံ ပွဲသဒ္ဓါသမ္မုပ ဂုဏ်က

2. Sang wusan makrama désa:

ဟါ ပိန္နဲကွဲက ဟွဲဒါဂါး သဒ္ဓါသမ္မုပ ကာကွဲက အေဒါဒါပယု

ha. Patut ngwaliang karang ayahan désa ka Désa Adat Belayu;

ကါ ကာကွဲက ဟွဲဒါဂါး သဒ္ဓါသမ္မုပ/ကာကွဲက အေဒါဒါပယု

na. Tan polih pah - pahan sangkaning padruwén désa/banjar adat, sajawaning ပိန္နဲကွဲက ဟွဲဒါဂါး သဒ္ဓါသမ္မုပ ကာကွဲက ဟွဲဒါဂါး သဒ္ဓါသမ္မုပ

pah - pahan sané mawit saking utsaha désa utawi banjar manut

မဟာမိတ် သဒ္ဓါသမ္မုပ ကာကွဲက အေဒါဒါပယု ကာကွဲက သဒ္ဓါသမ္မုပ

pararem soang - soang banjar adat tur tan polih pasayuban malih

သဒ္ဓါသမ္မုပ ကာကွဲက သဒ္ဓါသမ္မုပ

sa jeroning ala ayu;

မါ ကာကွဲက ဟွဲဒါဂါး သဒ္ဓါသမ္မုပ ဂုဏ်က သဒ္ဓါသမ္မုပ ကာကွဲက

ca. Tata titi niténin wusan dados krama désa inucap ring ajeng, kasulurang

သဒ္ဓါသမ္မုပ ကာကွဲက

manut pararem.

၂၅၃၃ သံ သဒ္ဓါသမ္မုပ ကာကွဲက သဒ္ဓါသမ္မုပ ကာကွဲက အေဒါဒါပယု

3. Sang sané wusan utawi kanorayang makrama désa utawi banjar adat, yéning

ဟိပုၼ်တၢ်မၤန့ၣ် ဝါလိၣ် ဝါတၢ်မၤဂၤသး/တၢ်တၢ်ခၢၣ်မၤဒၢတၢ်မၤဒၢတၢ်မၤဒၢ =

ipun mamanan malih makrama désa/banjar adat patut:

- ဟၢ ဝါမၤဂၤသးတၢ်ပုၼ်တၢ်မၤန့ၣ်ဂၤသး/တၢ်တၢ်ခၢၣ်မၤဒၢတၢ်မၤဒၢတၢ်မၤဒၢ
- ha. Masadok ring prajuru désa/banjar adat;
- ခၢ ကၢၣ်မၤဂၤသးတၢ်ပုၼ်တၢ်မၤန့ၣ်ဂၤသး/တၢ်တၢ်ခၢၣ်မၤဒၢတၢ်မၤဒၢတၢ်မၤဒၢတၢ်မၤဒၢ
- na. Kacumponin olih krama désa/banjar adat ring paruman;
- ခၢ ကၢၣ်မၤဂၤသးတၢ်ပုၼ်တၢ်မၤန့ၣ်ဂၤသး/တၢ်တၢ်ခၢၣ်မၤဒၢတၢ်မၤဒၢတၢ်မၤဒၢတၢ်မၤဒၢ
- ca. Nawur dana pamogpog utawi batu - batu agengnyané manut pararem
တၢ်တၢ်ခၢၣ်မၤဒၢတၢ်မၤဒၢတၢ်မၤဒၢတၢ်မၤဒၢတၢ်မၤဒၢ
banjar adat soang - soang.

ပၤဂၤဟၢၤမၤပုၼ်တၢ်မၤန့ၣ်

Paos 35

ကၢၣ်မၤဂၤသးတၢ်ပုၼ်တၢ်မၤန့ၣ်ဂၤသး/တၢ်တၢ်ခၢၣ်မၤဒၢတၢ်မၤဒၢတၢ်မၤဒၢ =

Kapatutan krama tamiu lan tamiu:

- ၁ၤကၢၣ်မၤဂၤသးတၢ်ပုၼ်တၢ်မၤန့ၣ်ဂၤသး/တၢ်တၢ်ခၢၣ်မၤဒၢတၢ်မၤဒၢတၢ်မၤဒၢ
- 1. Krama Tamiu lan Tamiu patut madana punia ring désa/banjar adat manut
ပၤဂၤဟၢၤမၤပုၼ်တၢ်မၤန့ၣ်
pararem.
- ၁ၤကၢၣ်မၤဂၤသးတၢ်ပုၼ်တၢ်မၤန့ၣ်ဂၤသး/တၢ်တၢ်ခၢၣ်မၤဒၢတၢ်မၤဒၢတၢ်မၤဒၢ
- 2. Krama Tamiu lan Tamiu patut polih pasayuban marupa pamitulung ritatkala
ကၢၣ်မၤဂၤသးတၢ်ပုၼ်တၢ်မၤန့ၣ်ဂၤသး/တၢ်တၢ်ခၢၣ်မၤဒၢတၢ်မၤဒၢတၢ်မၤဒၢ
katibén pancabaya.
- ၁ၤကၢၣ်မၤဂၤသးတၢ်ပုၼ်တၢ်မၤန့ၣ်ဂၤသး/တၢ်တၢ်ခၢၣ်မၤဒၢတၢ်မၤဒၢတၢ်မၤဒၢ
- 3. Krama tamiu lan tamiu patut mapisadok ring prajuru banjar rikala nerima wong
မၤနီၣ်မၤဂၤသးတၢ်ပုၼ်တၢ်မၤန့ၣ်ဂၤသး/တၢ်တၢ်ခၢၣ်မၤဒၢတၢ်မၤဒၢတၢ်မၤဒၢ
saking dura desa, sané kasulurang manut pararem.

ပၤဂၤဟၢၤမၤပုၼ်တၢ်မၤန့ၣ်

Paos 36

ပၤဂၤဟၢၤမၤပုၼ်တၢ်မၤန့ၣ်ဂၤသး/တၢ်တၢ်ခၢၣ်မၤဒၢတၢ်မၤဒၢတၢ်မၤဒၢ =

Paturunan miwah laluputan:

၁၈၁ ပဏ္ဍိတတို့၏ ပရိယာယ်တို့ကို ကာကွယ်ရန် ကာကွယ်ရန် ကာကွယ်ရန်/ကာကွယ်ရန်

1. Paturunan miwah papeson sajeroning ngulati kasukretan désa/banjar adat, kapingkaping iku kapitegenang ring krama désa utawi banjar adat.

၁၈၂ ပြည်သူ့အဖွဲ့/ပြည်သူ့အဖွဲ့၏ ဝန်ထမ်းများသည် ပြည်သူ့အဖွဲ့၏ ဝန်ထမ်းများသည် ပြည်သူ့အဖွဲ့၏ ဝန်ထမ်းများသည်
2. Prajuru désa/prajuru banjar adat wenang mawéh laluputan ayahan miwah pesson - peson ring sang sané kainggilang linggih miwah sang kawelas arsan.

၁၈၃ ဂုဏ်ထူးဆောင်များသည် ပြည်သူ့အဖွဲ့၏ ဝန်ထမ်းများသည် ပြည်သူ့အဖွဲ့၏ ဝန်ထမ်းများသည်
3. Sor singgih laluputan miwah bacakan sang polih laluputan, manut pararem.

ဟိန္ဒါ ၁၈၃

Indik 3

ပဏ္ဍိတတို့၏ ပရိယာယ်တို့ကို

Panyanggran Karya Suka Duka

ပရိယာယ်တို့ကို

Paos 37

၁၈၄ သို့မဟုတ် တစ်ဖက်တွင် တစ်ဖက်တွင် တစ်ဖက်တွင် တစ်ဖက်တွင် တစ်ဖက်တွင်
1. Sinalih tunggil krama banjar, ritatkala ngwéntenang karya suka - duka, yéning

ကားကွယ်ရန် ကာကွယ်ရန် ကာကွယ်ရန် ကာကွယ်ရန် ကာကွယ်ရန်
ngaturin krama banjar pakaryan, krama banjar patut nyanggra pakaryané inucap
မဟုတ်မဟုတ် မဟုတ်မဟုတ် မဟုတ်မဟုတ် မဟုတ်မဟုတ် မဟုတ်မဟုတ်
manut kabuatan sang madrebé karya.

၁၈၅ ဟောပြောပုံစံကို ဟောပြောပုံစံကို ဟောပြောပုံစံကို ဟောပြောပုံစံကို
2. Tata cara payanggra inucap ring ajeng kasulurang manut pararem.

၁၈၆ ဂုဏ်ထူးဆောင်များသည် ပြည်သူ့အဖွဲ့၏ ဝန်ထမ်းများသည် ပြည်သူ့အဖွဲ့၏ ဝန်ထမ်းများသည်
3. Soang - soang krama banjar sané pacang nangun karya suka - duka sané mabuat, ပဏ္ဍိတတို့၏ ပရိယာယ်တို့ကို
patut masadok ring prajuru banjar.

၁၈၇ သို့မဟုတ် တစ်ဖက်တွင် တစ်ဖက်တွင် တစ်ဖက်တွင် တစ်ဖက်တွင် တစ်ဖက်တွင်
4. Sang sané madrebé karya suka - duka, pradé ngaturin krama banjar pakaryan, ပဏ္ဍိတတို့၏ ပရိယာယ်တို့ကို
patut kasanggra manut pararem.

បញ្ជី ១៧

Palet 2

ទម្រង់ ប្រតិបត្តិការរដ្ឋបាល ទំនាម

Tata Pemerintahan Désa Adat

លិង្គិកា ១៣

Indik 1

ឡូយូរ ៧

Dulun Désa

បុរាណសិក្សា

Paos 38

- ១៣១ ឡូយូរ ៧ រដ្ឋបាល ទំនាម ឡូយូរ ៧ លិង្គិកា ១៣ បុរាណសិក្សា បុរាណសិក្សា បុរាណសិក្សា បុរាណសិក្សា បុរាណសិក្សា
- 1. Dulun Désa Désa Adat Belayu inggih punika Panglingsir Puri Gedé Belayu, ប្រតិបត្តិការរដ្ឋបាល ទំនាម ឡូយូរ ៧ លិង្គិកា ១៣ បុរាណសិក្សា បុរាណសិក្សា បុរាណសិក្សា បុរាណសិក្សា បុរាណសិក្សា
pinaka Tedung Jagat Désa Adat Belayu, Griya Gedé Belayu pinaka Bagawanta បុរាណសិក្សា បុរាណសិក្សា បុរាណសិក្សា បុរាណសិក្សា បុរាណសិក្សា
បុរាណសិក្សា បុរាណសិក្សា បុរាណសិក្សា បុរាណសិក្សា បុរាណសិក្សា
Puri Gedé Belayu lan Mekel Désa pinaka pangabih Panglingsir Puri Gedé បុរាណសិក្សា បុរាណសិក្សា
បុរាណសិក្សា បុរាណសិក្សា បុរាណសិក្សា បុរាណសិក្សា បុរាណសិក្សា
Belayu.
- ១៣២ ស្រុក ប្រតិបត្តិការរដ្ឋបាល ទំនាម ឡូយូរ ៧ លិង្គិកា ១៣ បុរាណសិក្សា បុរាណសិក្សា បុរាណសិក្សា បុរាណសិក្សា បុរាណសិក្សា
- 2. Swadharmania pinaka Tedung Désa, dados pangayom lan paneduh désagumanti បុរាណសិក្សា បុរាណសិក្សា បុរាណសិក្សា បុរាណសិក្សា បុរាណសិក្សា
បុរាណសិក្សា បុរាណសិក្សា បុរាណសិក្សា បុរាណសិក្សា បុរាណសិក្សា
prasida ngwetuang karahayuan, kasukretan krama makasami.
- ១៣៣ កាយវិការ ប្រតិបត្តិការរដ្ឋបាល ទំនាម ឡូយូរ ៧ លិង្គិកា ១៣ បុរាណសិក្សា បុរាណសិក្សា បុរាណសិក្សា បុរាណសិក្សា បុរាណសិក្សា
- 3. Kawenangania ngicén dharma tatimbang mantuka ring prajuru désa, ritatkala បុរាណសិក្សា បុរាណសិក្សា បុរាណសិក្សា បុរាណសិក្សា បុរាណសិក្សា
បុរាណសិក្សា បុរាណសិក្សា បុរាណសិក្សា បុរាណសិក្សា បុរាណសិក្សា
wénten pikobet.
- ១៣៤ ស្រុក ប្រតិបត្តិការរដ្ឋបាល ទំនាម ឡូយូរ ៧ លិង្គិកា ១៣ បុរាណសិក្សា បុរាណសិក្សា បុរាណសិក្សា បុរាណសិក្សា បុរាណសិក្សា
- 4. Swadharmania pinaka bagawanta Puri, inggih punika : បុរាណសិក្សា បុរាណសិក្សា បុរាណសិក្សា បុរាណសិក្សា បុរាណសិក្សា
ហា លិង្គិកា ១៣ បុរាណសិក្សា
ha. Indik nibakang padéwasan;
កា លិង្គិកា ១៣ បុរាណសិក្សា
ka. Indik babantenan, pamargin upakara;
na. Indik babantenan, pamargin upakara;

- ca. Pamuput upacara Yadnya.
- 191 ស្នង់ឧត្យបិកតស បកាតិវិចិត្ត ឧបហិស្ត ឧស្សិមិវិ ឆែឧ ទេវតិដ្តិវិ
- 5. Swadharmania pinaka Pangabih wenang mapaica saluring dharma tatimbang ring
ប្រឡូក រុក្ខាធិ រូមិវិវា ៖
prajuru desa, luire :
- ហា ហិគ្គិក្សបបិវ ប៉ហ្សាតាតិ។
- ha. Indik ngupapira parhyangan;
- គា កាតិវិ កាស្យុតាវុត្តាសហ បុបាតាត្តាតា ឧសាស តិម្ពហ។
- na. Ngrajegang kasukretan désa, saha pawongannyané sekala niskala,
ឧសាស បុបាតាត្តាតា ឧសាស បុបាតាត្តាតា ឧសាស បុបាតាត្តាតា
malarapan antuk ngamanggehang dresta lan paruman Désa Adat Belayu;
- សា តិវុត្តាតិ ឬត្រូត្រូ ទេវតាទេវតា ប៉េតិវិ ឬត្រូត្រូ ឧសាស ឧសាស
- ca. Nitenin muang nreptiang tata titi pamargin upakara panca yadnya sané
កាតាត្រូ វិ កាស្យុតាត្រូ ឧសា ឧសា ឧសា ឧសា ឧសា រុក្ខាធិ ៕
kamargiang ring kahyangan utawi soang - soang krama désa.

ហិគ្គិក្សបបិវ
Indik 2
ប្រឡូក រុក្ខាធិ ឧសាទា
Prajuru Désa Adat
បុបាតាត្រូ ឧសា
Paos 39

- 1៣៧ ឧសាស កាសិកាតាវុ ប្រឡូក រុក្ខាធិ ឧសាទា ឬត្រូត្រូ ឬត្រូត្រូ ៖
- 1. Sané kasinanggeh Prajuru Désa Adat inggih punika:
- ហា កាស្យុតាត្រូ ឧសាទា។
- ha. Bendésa Adat;
- គា បុបាតាត្រូ ឬត្រូត្រូ បុបាតាត្រូ។
- na. Patajuh utawi pangliman;
- សា បុបាតាត្រូ កាសិកាតា ឬត្រូត្រូ ឬត្រូត្រូ។
- ca. Panyarikan pinaka juru surat;
- ហា បុបាតាត្រូ កាសិកាតា ឬត្រូត្រូ ឬត្រូត្រូ ៕
- ra. Patengen pinaka juru raksa druwén désa.

1. Prajuru gahata anan anan anan =

2. Prajuru Désa Adat patut:

na. Mawiwit saking krama ngarep Désa Adat Belayu;

ha. Waras lan tan céda angga, tan céda pramana;

ka. Maparilaksana becik lan tan cacad hukum;

na. Jujur, pradnyan, wicaksana, madrebé pangunadika lascarya ngayah;

sa. Ritatkala ka judi mayusa tan langkung saking 65 (nem dasa lima) warsa.

ca. Mawiwit saking krama ngarep Désa Adat Belayu;

pa. Waras lan tan céda angga, tan céda pramana;

ra. Maparilaksana becik lan tan cacad hukum;

sa. Jujur, pradnyan, wicaksana, madrebé pangunadika lascarya ngayah;

ka. Ritatkala ka judi mayusa tan langkung saking 65 (nem dasa lima) warsa.

ບາງບາງສິດທິ

Paos 40

1. Prajuru désa kaadegang malantaran antuk pamilihan sajeroning paruman krama

banjar adat wawidangan désa adat sané kasulurang manut swalapatra prajuru

banjar soang - soang.

2. Prajuru désa adat kaadegang 5 (limang) warsa apisan malarapan parumanagung

désa adat.

3. Bendésa Adat lan prajuru sané wawu kapilih kaupasaksiang maduluran

pawintenanan ring Pura Puseh Désa, kelihan banjar adat pawintenanyané ring Ulun

Balé Banjar.

4. Sajawaning wenten pariindikan seos, risampun puputing panumaya dados

ບາງບາສິດສູງ

Paos 42

1. ສູ່ວ່າຍາດີ ປຸກຸກຸ ງາດາດ ເຂດເທິງ ກູບິດຸກ ະ

1. Swadharmaning Prajuru Désa Adat, luiré:

ບາ ງາດຊີນີ ບາງບາ ງາດາດ ເຂດເທິງ

ha. Ngénterang paruman désa adat;

ກາ ງາດຊີນີ ບໍ່ເວ່ນີ ມາດນີ ເຂດເທິງ ບາງບາ ງາດາດ ະ

na. Ngénterang pamargi sadaging awig - awig miwah pamutus paruman
ສູ່ວ່າ ງາດາດ ມາດາດ ມິດາດ ບາງບາ ະ

krama désa, sané sinanggeh pararem;

ສາ ຕາດາ ບໍ່ເວ່ນີ ງາດາດ ະ ທາດາ ບໍ່ເວ່ນີ ງາດາດ ະ ມາດາດ ະ ທາດາ ະ

ca. Ngraksa miwah nudonang tata titiné migunanyang saraja branadruwén
ງາດາດ ະ

désa.

ກາ ສູ່ວ່າ ງາດາດ ງາດຊີນີ ສູ່ວ່າ ງາດາດ ະ ທາດາ ະ ບໍ່ເວ່ນີ ງາດາດ ະ ມາດາດ ະ

ra. Nuntun saha ngénterang krama désa rawuhing warga désa sami, ngupadi
ສາ ສູ່ວ່າ ງາດາດ ະ ທາດາ ະ ທາດາ ະ

kasukretan sekala lan niskala;

ສາ ສູ່ວ່າ ງາດາດ ະ ທາດາ ະ ທາດາ ະ ທາດາ ະ ທາດາ ະ ທາດາ ະ

ka. Nuntun saha nyaksinin upacara sangskaraning kahuripan sané mabuat,
ບໍ່ເວ່ນີ ງາດາດ ະ ທາດາ ະ ທາດາ ະ ທາດາ ະ

minakadi sané ngilitang sulur pakulawargan;

ດາ ສູ່ວ່າ ງາດາດ ະ ທາດາ ະ ທາດາ ະ ທາດາ ະ

da. Nuntun saha ngénterang warga désa, nginggilang Sang Hyang Agama,
ສາ ສູ່ວ່າ ງາດາດ ະ ທາດາ ະ ທາດາ ະ ທາດາ ະ ທາດາ ະ

kasucian parhyangan, kasucian palemahan, kasucian pawongan, miwah
ທາດາ ະ ທາດາ ະ ທາດາ ະ ທາດາ ະ ທາດາ ະ

tata titiné migunayang sétra;

ເທ ບາງບາ ະ ທາດາ ະ ທາດາ ະ ທາດາ ະ ທາດາ ະ

ta. Mawosin miwah niwakang pamutus marep ring wicara warga désa;

ສາ ທາດາ ະ ທາດາ ະ ທາດາ ະ ທາດາ ະ ທາດາ ະ ທາດາ ະ

sa. Ngwalinin désa adat, nyledihi matemuang baos ring sapisira ugi;

၁၅၁ လကျာက မိဂယာသကျာက ဂုဗန္တိက သိဝိဇ္ဇာက ဘိဂုဏေ အေသေ။

wa. Lan sané siosan sané wénten pakilitannyané ring désa adat.

၁၅၂ ဖေဖေ ဖိဖိဂုဏ ကာသမာယိ မွဲဝဲဝဲ ဟိက္ခယိ ဟိက္ခိ ဖေဒုပုသေ ဖေဒုပုသေ

2. Tata titiné nglaksanayang swadharma inucap ring ajeng, tan marén patut satinut ဘိဏ္ဍိ အိဝိကိဝိကိ ပကပူဝါ ဘုဗ္ဗု ဝိဝေဒု ပေဒုပုသေ ဂုဏေ

ring daging awig - awig, pararem, dresta, miwah pamutus paruman krama désa အေသေ။

adat.

၁၅၃ ပကာသမာယာက ဘိဟိဝိ ပေဒုပုသေ ဂုဏေ ဘိပက္ခယက္ခိ အေဒုပုသေ

3. Panglaksanané ring ajeng patut kasobyahang ring paruman désa adat kapungkur ဟိပုက္ခိ။

ipun.

၁၅၄ မွဲဝဲဝဲ ဖေဒုပုသေ ဂုဏေ အေသေ။ ကလိနိန္ဒိန္ဒိန္ဒိန္ဒိန္ဒိ

4. Sumanggap natak pamutus paruman krama désa adat, nganinin indik swadharman ဂုဏေ ဝဲဂုဏေ ပုက္ခိ။

soang - soang prajuru.

၁၅၅ ပကာဘိက္ခက္ခိ ကန္တိ ကိက္ခိ ကာသမိက္ခိ မွဲဝဲဝဲ ပေဒုပုသေ

5. Panyarikan désa, ngwantu bendésa ngaryanin saluir swalapatra tur nyuratang မလ္လိမိ ပေဒုပုသေ ဂုဏေ။

saluiring pamutus paruman désa.

၁၅၆ ပဖိက္ခက္ခိ ကန္တိ ကိက္ခိ အေဒုပုသေ မိက္ခိ မိက္ခိ မိက္ခိ

6. Patengen désa ngawantu bendésa adat ngaryanin utawi ngrincikang sakaluir ပကန္တိ ဝိဝေဒု ပေဒုပုသေ ဂုဏေ အေဒုပုသေ ပကန္တိ ဂုဏေ။

pangaranjing miwah pamedal padruen désa adat lan ngupapira druwén désa.

၁၅၇ ကမိက္ခိ ကမိက္ခိ ကမိက္ခိ ကမိက္ခိ မွဲဝဲဝဲ မွဲဝဲဝဲ မွဲဝဲဝဲ

7. Kasinoman désa, ngwantu bendésa nyobiahang swalapatra utawi pamutus ပက္ခိ ပက္ခိ ပက္ခိ အေဒုပုသေ ဝဲဂုဏေ။

paruman désa marep krama banjar adat soang - soang.

ນົກສົບ
Indik 3
ປຽກ ກະຕູ້ເຂດອາດ
Prajuru Banjar Adat
ບາງາກສົບ
Paos 43

ປຽກ ກະຕູ້ເຂດອາດ ກະຕູ້ເຂດອາດ ມາດຕະການ ປຽກ ກະຕູ້ເຂດອາດ ອາດອາດອາດອາດອາດອາດ
Prajuru banjar adat, kaadegang manut dresta lan pararem banjar adat soang - soang.

ບາງາກສົບ
Paos 44

ບາງາກສົບ ບາງາກສົບ ບາງາກສົບ ບາງາກສົບ ບາງາກສົບ ບາງາກສົບ ບາງາກສົບ
Olih - olihan lan laluputan Dulun Désa (Panglinsir Puri Gedé Belayu, Panglinsir Griya
ບາງາກສົບ ບາງາກສົບ ບາງາກສົບ ບາງາກສົບ ບາງາກສົບ
Gedé lan Mekel Désa, kasulurang manut pararem.

ບາງາກສົບ
Paos 45

ບາງາກສົບ ບາງາກສົບ ບາງາກສົບ ບາງາກສົບ ບາງາກສົບ
Olih - olihan prajuru désa adat, luiuré :
1. Luput papeson lan ayah - ayahan.
2. Polih olih - olih angkepan.

ບາງາກສົບ
Paos 46

ບາງາກສົບ ບາງາກສົບ ບາງາກສົບ ບາງາກສົບ ບາງາກສົບ
1. Prajuru désa adat kagentosin riantukan:
ha. Séda;

၁၂၅၂ ကၢ ဟံၣ် ဟံၣ် ဟံၣ် ဟံၣ် ဟံၣ် ဟံၣ် ဟံၣ် ဟံၣ် ဟံၣ်
 na. Kanoroyang duaning iwang panglaksana menawi nilar sesana;
 ၁၂၅၃ ဟံၣ် ဟံၣ် ဟံၣ် ဟံၣ် ဟံၣ် ဟံၣ် ဟံၣ် ဟံၣ် ဟံၣ်
 ca. Wit saking pakayunan utawi pinunas ngraga;
 ၁၂၅၄ ဟံၣ် ဟံၣ် ဟံၣ် ဟံၣ် ဟံၣ် ဟံၣ် ဟံၣ် ဟံၣ် ဟံၣ်
 ra. Swadharmané sampun puput panumaya ayah - ayah.

၁၂၅၅ ကၢ ဟံၣ် ဟံၣ် ဟံၣ် ဟံၣ် ဟံၣ် ဟံၣ် ဟံၣ် ဟံၣ် ဟံၣ်
 2. Nganoroyang utawi ngentosin prajuru patut ring paruman désa adat tur kaingkupin
 ဟံၣ် ဟံၣ် ဟံၣ် ဟံၣ် ဟံၣ် ဟံၣ် ဟံၣ် ဟံၣ် ဟံၣ်
 paling akidik kalih pah tiga saking krama sané patut ngamiletin paparuman.

ဟိန္ဒါ ၂၄၅

Indik 4

သမဂ္ဂဇာတိ

Sabha Désa

ဟဟဟဟဟဟ

Paos 47

၁၂၅၆ သမဂ္ဂဇာတိ ဟိန္ဒါ ၂၄၅ ဟံၣ် ဟံၣ် ဟံၣ် ဟံၣ် ဟံၣ် ဟံၣ် ဟံၣ် ဟံၣ် ဟံၣ်
 1. Sabha Désa, inggih punika lembaga sané marupa mitra kerja Prajuru Désa Adat
 သမဂ္ဂဇာတိ ဟံၣ် ဟံၣ် ဟံၣ် ဟံၣ် ဟံၣ် ဟံၣ် ဟံၣ် ဟံၣ် ဟံၣ်
 sané ngamargiang swadharma ngicén dharma tatimbang ring Prajuru Désa Adat
 သမဂ္ဂဇာတိ ဟံၣ် ဟံၣ် ဟံၣ် ဟံၣ် ဟံၣ် ဟံၣ် ဟံၣ် ဟံၣ် ဟံၣ်
 sajeroning niténin pamargi Désa Adat.

၁၂၅၇ ဟဟဟဟဟဟဟဟဟဟဟဟ

2. Tata cara ngadegang Sabha Désa :

၁၂၅၈ သမဂ္ဂဇာတိ ဟဟဟဟဟဟဟဟဟဟဟဟ

ha. Sabha Désa akwéh nyané 5 (limang) diri;

၁၂၅၉ သမဂ္ဂဇာတိ သမဂ္ဂဇာတိ သမဂ္ဂဇာတိ သမဂ္ဂဇာတိ သမဂ္ဂဇာတိ

na. Sané dados kaadegang Sabha Désa, luiрэ:

၁၂၆၀ ဟံၣ် ဟံၣ် ဟံၣ် ဟံၣ် ဟံၣ် ဟံၣ် ဟံၣ် ဟံၣ် ဟံၣ်

1. Mawiwit saking krama ngarep, turmaning kautus olih kelihan
 ဟဟဟဟဟဟဟဟဟဟဟဟ

banjar adat.

1271 සිංහල සාහසුරියිකතූ භූමි ති හිනිකුතූකුනි

2. Sang sané sampun sinanggeh uning ring indik babantenan manuf
හමු හෙතෙම හිනු||
tatwa Agama Hindu.

1272 සිංහල සාහසුරියිකතූ පිකුති හමු සාහසුරියු

3. Sang sané sampun sinanggeh wikan ring tata cara, sastra,
කුහම තානි සුමු||
budaya Bali lan dresta.

1273 තිහමුකල කලුනි මයුස ගුණිකුකුනි 65 කිමුන

4. Ritatkala kajudi, mayusa nénten langkungan ring 65 (nem dasa
තීම්ම 65)||
lima) warsa.

1274 කපිලිනි ගුහකනි පුපුරු ගුහන||

5. Kapilih olih prajuru désa.

1275 පපලිහසභා දෙසා කසුලුරාංග මානුසාභාමුචි||

3. Papalihan Sabha Désa kasulurang manut pararem.

1276 පුස්මසභා දෙසා ධර්මසතිසුම හමුමු මති ති පුපුරු

4. Swadharmman Sabha Désa, ngicénin dharma tatimbang majeng ring prajuru
ගුහන භුමි ගුහන :
désa, luiré:

හා ආර්ධි ආර්ධි කුකුතූ ගුහන හෙතෙම||

හා. Ngardi awig - awig lan pararem désa adat;

කා ආර්ධි කුකුතූ ගුහන හෙතෙම||

නා. Ngrincikang pawangunan désa adat;

සා ආර්ධි කුකුතූ ගුහන භුමි කුකුතූ ගුහන හෙතෙම||

චා. Ngrincikang olih - olihan lan prabéa désa adat;

ආ ආකෂණික පුපුරු ගුහන හෙතෙම||

ආ. Nglaksanyang pangrencana désa adat.

1277 පනුමායා අය - අයාහ සභා දෙසා සාමි 5 (ලිමාං) වාර්සා, පුපුරු හිනුකුතූ

5. Panumaya ayah - ayahan Sabha Désa salami 5 (limang) warsa, puput sinarengan
පනුමායා අය - අයාහ සභා දෙසා හෙතෙම||
panumaya ayah - ayahan prajuru désa adat.

၁၆၂ မွၢ်ခိၣ်ကၢၣ်မၤမၤ ဂုၤမၤလၢ နၢၤပျၢၣ်ခိၣ် ဝဲဒုၤဝဲဒုၤပုၤဗၢၣ်။

6. Swadikara Sabha Désa kasulurang manut pararem.

၁၆၃ ပွၤမၤဒုၤတၢၢ်ပျၢၣ်ခိၣ်မၤမၤ ဂုၤမၤလၢ မၤကၢၣ်။

7. Wusan dados Prajuru Sabha Désa sangkaning :

ဟၢၤ လီၤ။

ha. lina;

နၢၤ ပိၤန့ၣ်န့ၣ်ပၤ ဝဲဒုၤဝဲဒုၤပုၤဗၢၣ်ပုၤမၤ ဝဲဒုၤဝဲဒုၤပုၤဗၢၣ်။

na. pinunas ngraga malantaran jalaran sané pastika;

မၤ မွၢ်ခိၣ်ဝဲဒုၤပုၤဗၢၣ်ပုၤမၤ မၤကၢၣ် မၤမၤမၤကၢၣ်။

ca. swadharmannya sampun puputing sengker ayahan;

ကၢၤ နၢၤပျၢၣ်ခိၣ်/နၢၤပျၢၣ်ခိၣ်မၤမၤ ဂုၤမၤလၢ နၢၤပျၢၣ်ခိၣ် မၤကၢၣ် မၤမၤမၤကၢၣ်။

ra. kawusanang/kanorayang olih Krama Désa duaning iwang pamargi, ဝဲဒုၤဝဲဒုၤပုၤဗၢၣ်ပုၤမၤ။

menawi nilar sesana.

၁၆၄ တၢၢ်န့ၣ်ခိၣ်ကၢၣ်မၤမၤ မွၢ်ခိၣ်ဝဲဒုၤပုၤဗၢၣ်ပုၤမၤ ပျၢၣ်ခိၣ်မၤမၤ ဂုၤမၤလၢ မၤမၤမၤကၢၣ်။

8. Ngentosin, nguwusanang utawi nganorayang Prajuru Sabha Désa, patut

နၢၤပျၢၣ်ခိၣ်မၤမၤ ကၢၣ်မၤမၤ မၤမၤမၤကၢၣ် မၤမၤမၤကၢၣ် မၤမၤမၤကၢၣ်။

kamargiang sajeroning Paruman Krama Désa Adat tur kaingkupin antuk pinih

နၢၤပျၢၣ်ခိၣ်မၤမၤ မၤမၤမၤကၢၣ် မၤမၤမၤကၢၣ် မၤမၤမၤကၢၣ်။

kedik kalih pah tiga saking gebogan krama désa sané rawuh.

၁၆၅ ဂိၤကၢၣ်ပၤ ဂုၤမၤလၢ မၤမၤမၤကၢၣ် မၤမၤမၤကၢၣ် မၤမၤမၤကၢၣ်။

9. Rikala wénten silih tunggil prajuru Sabha Désa wusan sadurung puput masa

ဟၢၤ လီၤ။

ayahan, kadi indike ring aksara ha, na, lan aksara ra prasida kaadegang

မၤမၤမၤကၢၣ် မၤမၤမၤကၢၣ် မၤမၤမၤကၢၣ်။

mawali prajuru pinaka pangentos utawi *pengganti antar waktu*.

ហិក្ខិតាវិ ១១
Indik 5
ការងារ រាជការ
Kerta Désa
ហត្ថលេខា ១៩៥១
Paos 48

១៧៧ គ្រូរាជការ ហិក្ខិតាវិ ១១ ប្រធានសកម្មភាព ឬ ខុស គឺ គ្រូរាជការ គឺ គ្រូរាជការ គឺ គ្រូរាជការ គឺ គ្រូរាជការ

1. Kerta Désa, inggih punika lembaga sané marupa mitra kerja Prajuru Désa Adat
សកម្មភាព គឺ គ្រូរាជការ សកម្មភាព គឺ គ្រូរាជការ សកម្មភាព គឺ គ្រូរាជការ សកម្មភាព គឺ គ្រូរាជការ
sané ngamargiang swadharma ngicén pamutus pariindikan wicara adat manut ring
ហត្ថលេខា គឺ គ្រូរាជការ សកម្មភាព គឺ គ្រូរាជការ គឺ គ្រូរាជការ គឺ គ្រូរាជការ
Hukum Adat sané sampun kasungkemin ring désa adat.

១៧៨ វិធានការ គឺ គ្រូរាជការ គឺ គ្រូរាជការ គឺ គ្រូរាជការ គឺ គ្រូរាជការ

2. Tata cara ngadegang Kerta Désa :
- ១៧៩ គ្រូរាជការ ហិក្ខិតាវិ ១១ ប្រធានសកម្មភាព
 - ១៨០ Kerta Désa akwéhnyané 5 (limang) diri;
 - ១៨១ សកម្មភាព គឺ គ្រូរាជការ គឺ គ្រូរាជការ គឺ គ្រូរាជការ គឺ គ្រូរាជការ
 - ១៨២ Sané dados kaadegang Kerta Désa, luiré:

- ១៧៧ បដិសេធចិត្ត គឺ គ្រូរាជការ គឺ គ្រូរាជការ គឺ គ្រូរាជការ គឺ គ្រូរាជការ
- 1. Mawiwit saking krama ngarep.
- ១៧៨ បដិសេធចិត្ត គឺ គ្រូរាជការ គឺ គ្រូរាជការ គឺ គ្រូរាជការ គឺ គ្រូរាជការ
- 2. Wikan ring daginging Sastra Agama, Hukum Adat, lan Hukum

Negara.
១៧៩ វិធានការ គឺ គ្រូរាជការ គឺ គ្រូរាជការ គឺ គ្រូរាជការ គឺ គ្រូរាជការ
3. Ritatkala kajudi, mayusa nénten langkung ring 65 (nem dasa lima)

- 180 warsa.
- 181 ការប្រជុំ គឺ គ្រូរាជការ គឺ គ្រូរាជការ គឺ គ្រូរាជការ គឺ គ្រូរាជការ
- 4. Kapilih olah prajuru désa.

១៧៩ បដិសេធចិត្ត គឺ គ្រូរាជការ គឺ គ្រូរាជការ គឺ គ្រូរាជការ គឺ គ្រូរាជការ

3. Papalihan Kerta Désa kasulurang manut pararem.

ပဏ္ဍိတိ

Palet 3

လှူဒါန်းပေးသည့်အဖွဲ့

Lembaga Pengambil Keputusan

ဟိန္ဒူ

Indik 1

ပတ်ဝန်းကျင် ထိခိုက်စေခြင်း

Paruman Désa Adat

ပတ်ဝန်းကျင်

Paos 49

၂၆၈၂ ဟူသော အမည်ရှိ ဂုဏ်ထူးဆောင်များအဖွဲ့ဝင်များ =

1. Dudonan paruman ring Désa Adat Belayu, luiiré:

ဟ။ ပတ်ဝန်းကျင် ဂုဏ်ထူးဆောင်များအဖွဲ့ဝင်များအဖွဲ့ဝင်များ

ha. Paruman krama désa inggih punika paruman sane kawalanin olih
ဟူသော အမည်ရှိ ဂုဏ်ထူးဆောင်များအဖွဲ့ဝင်များအဖွဲ့ဝင်များ
utusan soang - soang banjar adat sawawengkon Désa Adat Belayu,
ဆက်ပတ်ဆက်သွယ်မှု အဖွဲ့ဝင်များအဖွဲ့ဝင်များ

kawéntenang nityakala lan padgatakala manut kabuatan;

ခ။ ပတ်ဝန်းကျင် ဂုဏ်ထူးဆောင်များအဖွဲ့ဝင်များအဖွဲ့ဝင်များ

na. Paruman prajuru, kawéntenang nityakala utawi padgatakala manut
ဆက်ပတ်ဆက်သွယ်မှု

kabuatan;

င။ ပတ်ဝန်းကျင် ဂုဏ်ထူးဆောင်များအဖွဲ့ဝင်များအဖွဲ့ဝင်များ

ca. Paruman prajuru désa lan dulun désa kawéntenang manut kabuatang.

၂၆၈၂ မဟာမိတ်များအဖွဲ့ဝင်များအဖွဲ့ဝင်များအဖွဲ့ဝင်များ

2. Sahanan paruman wawu kéngin kakawitin sasampuné katedunin antuk pinih
ဆက်ပတ်ဆက်သွယ်မှု အဖွဲ့ဝင်များအဖွဲ့ဝင်များ

kedik atenga lintang adiri saking sang patut ngamiletin paruman, kariinin antuk
ဆက်ပတ်ဆက်သွယ်မှု အဖွဲ့ဝင်များအဖွဲ့ဝင်များ

tengeran suaran kulkul, mabusana adat madya, lan tan kalugra makta gagawan

မဟာမိတ်များအဖွဲ့ဝင်များအဖွဲ့ဝင်များအဖွဲ့ဝင်များ
sakaluiré saha ngarcana Bhagawan Panyarikan, majalaran sarana Widhi Widana

សព្វក/សតិ្ត

cané/canang.

1២១
3. ឧសាបពាចិត្តោលគាមោលិបពោរុនុគ្រមាបបូការត្រូវហត្ថកាមាភូមិ។
Maka pangawit kalaksanayang panyahcah krama, wawu kalanturang antuk parum.
សសាឧស្ស័យកាមាភូមិបូមាហិបពោរុនុគ្រមាឧសិវុទ្ធិសព្វក ភាវុសាហិសិគិកាសិ
sasampun parumané puput, patut kacahcah malih, tur sané kasép, sangninggal
បព្វឧត្តគបសព្វកាភូមិបុសព្វក ភាវុសាហិសិគិ ភាវុសាហិសិគិ ភាវុសាហិសិគិ ភាវុសាហិសិគិ
paruman tan pasadok miwah sané dosa, wenang katibakin danda, munjuk lungsur
ហិបូគ្គស្សត្រូវ ឧត្តគមាភូមិ

ipun kasulurang manut pararem.

1៦1
4. សតិវារតិ បព្វឧត្តគមាភូមិ ពង្រស្រក ភាវុសាហិសិគិ ភាវុសាហិសិគិ ភាវុសាហិសិគិ
Sajeroning paruman tan kalugra ngwetuang suara ghora, minakadi makardi biota,
សិសព្វក ឧស្ស័យកាមាភូមិ ភាវុសាហិសិគិ ភាវុសាហិសិគិ ភាវុសាហិសិគិ ភាវុសាហិសិគិ
sang sané mamurug, wenang keni pamidanda béa pacamil, sakadi dandaning
ហិបូគ្គស្សត្រូវ បព្វឧត្តគមាភូមិ ភាវុសាហិសិគិ ភាវុសាហិសិគិ ភាវុសាហិសិគិ ភាវុសាហិសិគិ
aguman - uman ring paséban, sané kasulurang manut pararem.

1៩1
5. បបូមុន្តរាវាស្សាភូមិ គ្រិយុស្សាបពោលុមិ ហិកាហិបូគិសា សព្វក ភាវុសាហិសិគិ
Pamuput babawos sané briuk sapanggul utawi ingkup, punika sané kaaptiang tur
ភាវុសាហិសិគិ បព្វឧត្តគមាភូមិ ភាវុសាហិសិគិ ភាវុសាហិសិគិ ភាវុសាហិសិគិ ភាវុសាហិសិគិ
kamanggehang pradé nénten prasida, suarané sané makéhan sinanggeh pamutus
បព្វឧត្តគមាភូមិ

paruman.

1៤1
6. ប្រាជ ភាវុសាហិសិគិ បព្វឧត្តគមាភូមិ បព្វឧត្តគមាភូមិ បព្វឧត្តគមាភូមិ បព្វឧត្តគមាភូមិ
Pradé daging parumané tan kaingkupin mangda prajuru/dulun désa ngilikang
ភាវុសាហិសិគិ បព្វឧត្តគមាភូមិ បព្វឧត្តគមាភូមិ បព្វឧត្តគមាភូមិ បព្វឧត្តគមាភូមិ បព្វឧត្តគមាភូមិ
babawos saha pamutus parumané mangda kararemin antuk krama désa. Bilih tan
ប្រសិដ្ឋ ភាវុសាហិសិគិ ភាវុសាហិសិគិ ភាវុសាហិសិគិ ភាវុសាហិសិគិ ភាវុសាហិសិគិ ភាវុសាហិសិគិ
prasida kasungkemin jantos ping tiga, prajuru/dulun désa nunas bawos ring MDA
ឧត្តគមាភូមិ

manut dudonan.

ပုဂံကောသါ ၅၀

Paos 50

သဟာနန္တယဒကပ္ပဗိဟဒ ဟယဒကလ္ပာရုံ/သုဗာ ပဗ္ဗေဗ္ဗပုဗ္ဗာကောပာရိ
 Sahanan ayah ngarep miwah ayah balu lanang/duda patut nyarengin paruman
 ဂုဏ်/ကလ္ပာဝေဗာရိ/ဖွဲ့ဖွဲ့လိသမ္ပိ ဗုဒ္ဓိကမ္ဘီ ပဗ္ဗေဗ္ဗပုဗ္ဗာကောပာရိ။
 désa/banjar adat, tur wenang sareng mastikayang pamutus paruman.

ပုဂံကောသါ ၅၁

Paos 51

၅၀၂။ သင်္ဂါကောသါ ပုဂံကောသါ ၅၀၂။ ပဗ္ဗေဗ္ဗပုဗ္ဗာကောပာရိ ပဗ္ဗေဗ္ဗပုဗ္ဗာကောပာရိ ဂုဏ်
 1. Sajeroning paruman désa, Bendésa patut nyobiahang pamarginé ngénterang désa
 ပဗ္ဗေဗ္ဗပုဗ္ဗာကောပာရိ ပဗ္ဗေဗ္ဗပုဗ္ဗာကောပာရိ ။
 pamekas nganinin indik:
 ဟ။ ဗုဒ္ဓိကမ္ဘီ ဂုဏ်ဂုဏ်ကောပာရိ ဝေဗာရိ ဟယဒကလ္ပာရုံ
 ha. Munjuk lungsur gebyogan krama adat saha ayah - ayahnyané;
 က။ ဟိန္ဒိကောသါ ပုဂံကောသါ ပဗ္ဗေဗ္ဗပုဗ္ဗာကောပာရိ
 na. Indik panelas prabean yadnya, wawangunan miwah sané lianan,
 ပဗ္ဗေဗ္ဗပုဗ္ဗာကောပာရိ ဝေဗာရိ ပုဂံကောသါ
 ပamekas indik sulur artha brana padruwén désa;
 ခ။ ပဗ္ဗေဗ္ဗပုဗ္ဗာကောပာရိ ဂုဏ် ဝေဗာရိ ပုဂံကောသါ
 ca. Pamargin usaha désa sané mabuat;
 ဂ။ သဟာနန္တိဗာက သဟာ ပဗ္ဗေဗ္ဗပုဗ္ဗာ
 ra. Sahanan wicara saha pamutusnyané;
 ကေ။ သင်္ဂါ ပုဂံကောသါ ပုဂံကောသါ ဝေဗာရိ ပုဂံကောသါ
 ka. Daging pararem miwah pasuara sané mabuat;
 သ။ ပုဂံကောသါ ပုဂံကောသါ ဝေဗာရိ ပုဂံကောသါ
 da. Pangrencana prajuru, nganinin usaha désané kapungkur;
 ဝေ။ ပဗ္ဗေဗ္ဗပုဗ္ဗာကောပာရိ ပုဂံကောသါ
 ta. Miwah sané lianan.

၅၀၃။ သဟာနန္တယဒကပ္ပဗိဟဒ ဟယဒကလ္ပာရုံ/သုဗာ ပဗ္ဗေဗ္ဗပုဗ္ဗာကောပာရိ
 2. Sahanan sané kasobyahang Bendésa ring ajeng patut katiténin saha katiwakan

ပဗ္ဗေယျသန္တကမဂ္ဂဗျာဓိကမ္ပ

pamutus antuk paruman désa.

၂၅၅ ပဗ္ဗေယျသန္တကမဂ္ဂဗျာဓိကမ္ပ ဟိန္ဒုသပ္ပိ ဟိန္ဒု ပဗ္ဗေယျသန္တကမဂ္ဂဗျာဓိကမ္ပ

3. Pamutus paruman désa inucap ring ajeng patut katinutin antuk krama désa sami,

ပဗ္ဗေယျသန္တကမဂ္ဂဗျာဓိကမ္ပ

pamekas antuk pra juru.

ပဗ္ဗေယျသန္တကမ္ပ

Paos 52

၂၅၆ ပဗ္ဗေယျသန္တကမ္ပ ဝိသိ ကမ္ပိသန္တကမ္ပ ပဗ္ဗေယျသန္တကမ္ပ ပဗ္ဗေယျသန္တကမ္ပ

1. Paruman désa wenang ngamedalang pararem, maka pamitegep panglaksanaan
အမိကမိကမ္ပ

awig-awig.

၂၅၇ ဘဏိ သဗ္ဗေယျသန္တကမ္ပ ပဗ္ဗေယျသန္တကမ္ပ ဘဏိ သဗ္ဗေယျသန္တကမ္ပ

2. Daging sahanan pararem patut satinut ring daging miwah dudonan panyacah
အမိကမိကမ္ပ သဗ္ဗေယျသန္တကမ္ပ အမိကမိကမ္ပ ပဗ္ဗေယျသန္တကမ္ပ

awig-awig, siosan ring pararem panyacah awig-awig taler patut kakardinin:

ဟါ ပဗ္ဗေယျသန္တကမ္ပ ဟိန္ဒု ပဗ္ဗေယျသန္တကမ္ပ ကမ္ပိသန္တကမ္ပ ကမ္ပိသန္တကမ္ပ

ha. Pararem pangelé, inggih punika pararem sané kakardinin sané nénten
ဗျာဓိကမ္ပ ပဗ္ဗေယျသန္တကမ္ပ အမိကမိကမ္ပ

mungguh ring pararem panyacah awig-awig;

ခါ ပဗ္ဗေယျသန္တကမ္ပ သဗ္ဗေယျသန္တကမ္ပ ကမ္ပိသန္တကမ္ပ ကမ္ပိသန္တကမ္ပ

na. Pararem panepas wicara, inggih punika nganinin indik panutur wicara
ဟိန္ဒု အမိကမ္ပ

ring désa adat;

ခါ ပဗ္ဗေယျသန္တကမ္ပ ပဗ္ဗေယျသန္တကမ္ပ ပဗ္ဗေယျသန္တကမ္ပ ဟိန္ဒု ပဗ္ဗေယျသန္တကမ္ပ

ca. Pararem-pararem inucap patut kasobyahang ring krama désa lan
ကမ္ပိသန္တကမ္ပ ဟိန္ဒု ပဗ္ဗေယျသန္တကမ္ပ အမိကမ္ပ

kasadokang ring guru wisésa jagat Bali.

၂၅၈ သဗ္ဗေယျသန္တကမ္ပ ဟိန္ဒု ပဗ္ဗေယျသန္တကမ္ပ ပဗ္ဗေယျသန္တကမ္ပ

3. Sané patut kaungguhing ri sajeroning pararem minakadi:

ဟါ မုတ္တမဗျာဓိကမ္ပ

ha. Murdha Citta pararem sané kakardinin;

၁၂၈၅

မာဂဟာမာါ၁၅၃၁

Paos 54

- ၁၂၈၅ ပာကမာဝု၅၅ လနွ၅ာကု၅၅ လ၅၅၅ကု၅၅ တ၅၅၅၅ကိ ပာကဟ္မာ-မာ
1. Paruman prajuru lan dulun désa kawenangan wantah ngrincikang pangrencana
မာပု၅ိ မဲ၅ာကိ၅၅ကု၅၅က လ၅၅၅မာ၅၅
marep ring pamargin désané kapungkur.
၁၂၈၅ ပာကမာဝု၅၅၅မာ၅၅ လနွ၅ာကု၅၅၅မာ၅၅ ဟဲ၅၅၅ကိ တ၅၅၅မာ၅၅ ဟဲ၅၅၅ကိကု၅၅
2. Paruman prajuru désa lan dulun desa tan wenang ngamedalang tategenan ring
မာပမာ၅ာ၅ကိ လ၅၅ကမာပိကု၅၅ကု၅၅မာ၅၅၅မာ၅၅
krama sadéréng kaingkupin antuk krama désa.

မာကဟါ၁၅၁

Palet 4

လ၅၅မာ၅၅ ဝဲ၅၅မာ၅၅

Lembaga Adat

မာ၅ိ၅ိ၅ိ၅ိ၅ိ၅ိ

Indik 1

မာမာ၅ိ၅ိ၅ိ၅ိ၅ိ၅ိမာ၅၅

Paiketan Pamangku

မာဂဟာမာါ၁၅၅၁

Paos 55

- ၁၂၈၅ မာမာ၅ိ၅ိ၅ိ၅ိ၅ိ၅ိမာ၅၅ မာ၅ိ၅ာ၅ ပု၅ိ၅ိ၅ိ၅ိ ပုပု၅လ၅ူ၅မာ၅ မာ၅၅ လ၅၅၅ကု၅၅မာ၅၅
1. Paiketan Pamangku inggih punika pupulan krama sané sampun kasinanggehi
ပိ၅က၅ာ ပမာ၅၅မာ၅၅ မာမာ၅ိ၅ိ၅ိ၅ိ၅ိ၅ိမာ၅၅ မာပမာ၅မာ၅၅ကု၅၅ တဲ၅ာ၅ါ
pinaka Pamangku. Angga Paiketan Pamangku maswadhharma kukuh ngamargiang
မဲ၅မာ လ၅၅မာ၅မာမာ၅ါ၅ိ၅်မာပဲ၅၅ လ၅၅၅မာ၅၅ကု၅၅ပကိ၅၅၅ိ၅ိ၅ိ၅ိ
Dharma kapamangkuan, nincapang kaweruhan lan kawagedan indik
လ၅၅မာ၅မာမာ၅ါ၅၅၅ မာ၅၅၅၅၅မာ၅၅ မာ၅၅၅၅မာ၅၅ကု၅၅မဲ၅ာ၅ိ၅်၅၅၅၅၅၅ကု၅၅မဲ၅မာ၅
kapamangkuan, tur mautsaha manados panuntun pamargin a jaran agama miwah
မာ၅၅၅ မာ၅၅၅၅မာ၅၅၅၅မာ၅ါ၅၅
sida manados tatuladan.

၂၅၅ ပပလိဟာနပဟိန္ဒိဗာနပထာ ဝိနာနာဒိး

2. Papalihan Paiketan Pamangku minakadi:

ဟၢ ဝဏလ ပဟိန္ဒိဗာနပထာ

ha. Manggala Paiketan Pamangku;

နၢ ပဗာဒွၢ ပိနာန ပဟိန္ဒိဗာနပထာ ပဟိန္ဒိဗာနပထာ

na. Patajuh, pinaka wakil manggala Paiketan Pamangku;

ဆၢ ပကာဂိနာနၢ ပိနာန ဒွၢ မွၢ ဟၢ

sa. Panyarikan, pinaka Juru Surat;

ဘၢ ပဗိဏာနၢ ပိနာန ပကာဒါဒွၢ ပဟိန္ဒိဗာနပထာ

ra. Patengen, pinaka pangemong druwen Paiketan Pamangku.

၂၅၆ ပုဒွၢ ပဟိန္ဒိဗာနပထာ နပိဏိဒ် ကာဏာနၢ ၅၁ ဝဲဗၢ ကပိဗၢ နီ ပုဒွၢ ပဟိန္ဒိဗာနပထာ

3. Prajuru Paiketan Pamangku, kapilih nyabran 5 warsa, ngawit saking padéwasané နာဒိး ပိနာန ပုဒွၢ ပဟိန္ဒိဗာနပထာ

kaadegang pinaka Prajuru Paiketan Pamangku.

၂၅၇ ပုဒွၢ ပဟိန္ဒိဗာနပထာ မၢနာ မွၢ ဝဲဗၢ နီ ပုဒွၢ ပဟိန္ဒိဗာနပထာ

4. Prajuru Paiketan Pamangku sané swadharmannya sampun puputing sengker, ဂုဏာနပိဏိဒ် ဝဲဗၢ

kéngin kapilih malih.

၂၅၈ ပဟိန္ဒိဗာနပထာ ပုဒွၢ ပဟိန္ဒိဗာနပထာ မၢနာ ဝဲဗၢ နီ ပုဒွၢ ပဟိန္ဒိဗာနပထာ

5. Pariindikané ngadegang Prajuru Paiketan Pamangku sakaluiré, kapastikayang ဝဲဗၢ ပဟိန္ဒိဗာနပထာ ပုဒွၢ ပဟိန္ဒိဗာနပထာ ဝဲဗၢ နီ ပုဒွၢ ပဟိန္ဒိဗာနပထာ

malarapan paruman angga Paiketan Pamangku tur kaingkupin antuk atenga လၢ ဝဲဗၢ နီ ပုဒွၢ ပဟိန္ဒိဗာနပထာ

langkung adiri saking pamilet.

၂၅၉ ပုဒွၢ ပဟိန္ဒိဗာနပထာ ပုဒွၢ ပဟိန္ဒိဗာနပထာ မၢနာ ဝဲဗၢ နီ ပုဒွၢ ပဟိန္ဒိဗာနပထာ

6. Wusan dados Prajuru Paiketan Pamangku, sangkaning :

ဟၢ လီဃၢ

ha. Lina;

နၢ ပိနာန မၢနာ ဝဲဗၢ နီ ပုဒွၢ ပဟိန္ဒိဗာနပထာ

na. Pinunas ngraga malantaran jalaran sané pastika;

ဆၢ မွၢ ဝဲဗၢ နီ ပုဒွၢ ပဟိန္ဒိဗာနပထာ

ca. Swadharmannya sampun puputing sengker;

၈ ကာယုမာဏိ/ကာယုကမာယံ ဂဟာဏိဒု ဟာဏ ပဟိန္ဒါဇာကမဇာဏ ဗျုဏိ ဟိဏိ
ra. Kawusanang / kanorayang olih angga Paiketan Pamangku duaning iwang
ပဲဇာဏိ၊ ဝိန္ဒဏိ ဝိဏိလံ ဇာမာဏ။

pamargi, menawi nilar sesana.

၂၈၅
၇. ကာဂန္ထာမိန္ဒါ၊ ကာယုမာဏိ ဟူမဏိ ကာယုကမာယံ ပုဂ္ဂဟ ပဟိန္ဒါဇာကမဇာဏ ပဇာဏိ
Ngentosin, ngwusanang utawi nganorayang prajuru Paiketan Pamangku, patut
ဆဲဇာဏိ၊ မိန္ဒါကမာဏိ ပဟူဇာကမာယံ ဝိန္ဒဏိ၊ ဝိဏိလံ ဝိန္ဒဏိ၊ ဝိဏိလံ
kamargiang sajeroning paruman Paiketan Pamangku tur kaingkupin antuk pinih
ဏိ၊ ဝိန္ဒဏိ၊ ဝိဏိလံ ဝိဏိလံ မိန္ဒါ ပဇာဏိ။
kedik atenga langkung adiri saking pamilet.

ဟိန္ဒါဇာကမာဏိ
Indik 2
ပဟိန္ဒါဇာကမာဏိ
Paiketan Serati
မဟာမာဏိ၊ ၅၆
Paos 56

၂၈၅
၁. ပဟိန္ဒါဇာကမာဏိ ဟိန္ဒါ ဟူမဏိ ပဟူဇာကမာဏိ မဟာမာဏိ မဟူဇာကမာဏိ
Paiketan Serati inggih punika pupulan warga sané sampun maduwé kaweruhan
ကလိဒု ကမာဏိ၊ ဝိန္ဒဏိ၊ ဝိဏိလံ မဟူဇာကမာဏိ မဟူဇာကမာဏိ
kalih kawagedan indik bebantenan tur sampun kacihna sampun mawinten
ဆာမိကမာဏိ။

kaseratian.

၂၈၅ ပဟိန္ဒါဇာကမာဏိ ဝိန္ဒဏိ ဝိဏိလံ ။

- ၂. Papalihan paiketan Serati minakadi:
 - ဟ။ ဇာကမာဏိ ပဟိန္ဒါဇာကမာဏိ၊
 - ha. Manggala Paiketan Serati;
 - ခ။ ပဟူဇာကမာဏိ ပဟိန္ဒါဇာကမာဏိ၊
 - na. Patajuh, pinaka wakil manggala Paiketan Serati;
 - ဓ။ ပဟူဇာကမာဏိ ပဟူဇာကမာဏိ၊
 - ca. Panyarikan, pinaka Juru Surat;
 - ဂ။ ပဟူဇာကမာဏိ ပဟူဇာကမာဏိ။
 - ra. Patengen, pinaka Pangemong druwén Paiketan Serati

1771 ປູຮຽງ ບເກີລີເອຊົນກເອີ ສາບິນິຖ ຕາກຽາລີ 1 ອາ ບໍ່ ພາ ຕາບິ ອຽ ບລີ ບຸກບສາກ
3. Prajuru Paiketan Serati, kapilih nyabran 5 warsa, ngawit saking padéwasané
ກາດີຕີ ບິກສາ ປູຮຽງ ບເກີລີເອຊົນກເອີ ແ

kaadegang pinaka Prajuru Paiketan Serati.

1781 ປູຮຽງ ບເກີລີເອຊົນກເອີ ສາກ ສູ່ ພັ ພັ ສາ ບຸກບູ ອີ ສິ ຕາ ກຽາລີ
4. Prajuru Paiketan Serati sané swadharmannya sampun puputing senger, kéngin
ສາບິນິຖ ອາບິຖ ແ

kapilih malih.

1791 ບກິບິ ຊີ ສາກ ຕາດີ ຕີ ປູຮຽງ ບເກີລີເອຊົນກເອີ ສາກ ບຸກບູ ອີ ສິ ຕາ
5. Pariindikané ngadegang Prajuru Paiketan Serati sakaluiré, kapastikayang
ອາບກບສາກ ບຸກບູ ອີ ສິ ຕາ ບເກີລີເອຊົນກເອີ ອຽ ສາບິນິ ຕາບິ ອຽ ອຽ ອີ ຕາ ບາກ
malarapan Paruman angga Paiketan Serati tur kaingkupin antuk atenga langkung
ບາດີ ກິ ສາລີ ບຸກບູ ອີ ແ

adiri saking pamilet.

181 ບຸກບູ ອີ ສິ ຕາ ປູຮຽງ ບເກີລີເອຊົນກເອີ ສາກ ອີ ະ
6. Wusan dados Prajuru Paiketan Serati, sangkaning :

ບາ ບິ ຕາ

ha. Lina;

ka. ບິ ອຽ ອຽ ຕາ ອາບກບສາກ ບຸກບູ ອີ ສິ ຕາ

na. Pinunas ngraga malantaran jalaran sané pastika;

sa. ສູ່ ພັ ພັ ສາ ບຸກບູ ອີ ສິ ຕາ

ca. Swadharmannya sampun puputing senger;

sa. ສາບຸສາລີ / ສາກ ອາກ ພີ ງາກ ບິ ຖ ບາກ ບເກີລີເອຊົນກເອີ ອຽ ອີ ບິ ບໍ່

ra. Kawusanang / kanorayang olih angga Paiketan Serati duaning iwang
ບໍ່ ອາ ບິ ອີ ອີ ບໍ່ ອາ ສາ ອາ ແ

pamargi, menawi nilar sesana.

181 ຕາກຽາລີ ຕາກຽາລີ ບຸກບູ ອີ ສິ ຕາ ອາກ ພີ ງາກ ບິ ຖ ບາກ ບເກີລີເອຊົນກເອີ ບຸກບູ ອີ
7. Ngentosin, ngwusanang utawi nganorayang Prajuru Paiketan Serati patut
ສາ ບໍ່ ອຽ ສາ ດີ ງາກ ອີ ບາກ ອາ ບເກີລີເອຊົນກເອີ ອຽ ສາບິນິ ຕາບິ ອຽ ອຽ ອີ ດີ ອີ ດີ ອີ ອີ
kamargiang sajeroning Paruman Paiketan Serati tur kaingkupin antuk pinih kedik
ບາ ອີ ຕາ ບາກ ບາ ດີ ກິ ສາລີ ບຸກບູ ອີ ແ

atenga langkung adiri saking pamilet.

၂၈၃၁

ဟိန္ဒိကါ၂၅၂၁

Indik 3

ပဟိန်ဖါနိဗြဠ

Paiketan Wredha

မၢၣ်ဃၢၣ်မိၢ်၂၅၂၅

Paos 57

ပဟိန်ဖါနိဗြဠ ဗၢၣ်တၢ်ပၣ်ဃၢၣ်ပၣ်ဃၢၣ်ပၣ်ဃၢၣ်တၢ်တၢ်တၢ်မၢၣ်ဃၢၣ်မိၢ်၂၅၂၅

Paiketan Wredha maka genah para wredhané ngamargiang sakancan panglimbak angka

မၢၣ်ဃၢၣ်မိၢ်၂၅၂၅ မၢၣ်ဃၢၣ်မိၢ်၂၅၂၅ မၢၣ်ဃၢၣ်မိၢ်၂၅၂၅ မၢၣ်ဃၢၣ်မိၢ်၂၅၂၅ မၢၣ်ဃၢၣ်မိၢ်၂၅၂၅

parawredhane sané wénten ring wawidangan Désa Adat Belayu. Wates Paiketan Wredha

တၢ်မၢၣ်ဃၢၣ်မိၢ်၂၅၂၅ မိၢ်၂၅၂၅ မိၢ်၂၅၂၅

nglaksanayang swakarya ring widang:

ဟၢၣ် မၢၣ်ဃၢၣ်မိၢ်၂၅၂၅ မၢၣ်ဃၢၣ်မိၢ်၂၅၂၅ မၢၣ်ဃၢၣ်မိၢ်၂၅၂၅ မၢၣ်ဃၢၣ်မိၢ်၂၅၂၅ မၢၣ်ဃၢၣ်မိၢ်၂၅၂၅

ha. Adat, Agama, Tradisi, Seni dan Budaya miwah kearifan lokal;

ကၢၣ် ပိၣ်ဃၢၣ်မိၢ်၂၅၂၅ မိၢ်၂၅၂၅

na. Pendidikan lan Olahraga;

မၢၣ်ဃၢၣ်မိၢ်၂၅၂၅ မိၢ်၂၅၂၅

ca. Kesehatan.

ဟိန္ဒိကါ၂၅၂၁

Indik 4

ပၢၣ်ဃၢၣ်မိၢ်၂၅၂၅

Pacalang

မၢၣ်ဃၢၣ်မိၢ်၂၅၂၅

Paos 58

၂၅၂၅ ပၢၣ်ဃၢၣ်မိၢ်၂၅၂၅ ပၢၣ်ဃၢၣ်မိၢ်၂၅၂၅ မၢၣ်ဃၢၣ်မိၢ်၂၅၂၅ မၢၣ်ဃၢၣ်မိၢ်၂၅၂၅ မိၢ်၂၅၂၅

1. Pacalang inggih punika pupulan warga sané kaaturin swadarma widang

မၢၣ်ဃၢၣ်မိၢ်၂၅၂၅ မၢၣ်ဃၢၣ်မိၢ်၂၅၂၅ မၢၣ်ဃၢၣ်မိၢ်၂၅၂၅ မၢၣ်ဃၢၣ်မိၢ်၂၅၂၅ မၢၣ်ဃၢၣ်မိၢ်၂၅၂၅

kasutreptian lan kasukerten nganinin wawidangan désa rauh sadagingnyané

မိၢ်၂၅၂၅ မိၢ်၂၅၂၅ မိၢ်၂၅၂၅

miwah pinaka patelik désa.

- ၁၅၅၂ ၵၢၤကၤ ဝေၤန့ၣ်လၢယု ပၤတၢ်ညၢၣ်တဲၤ ပၤဖၢၢ်ပိၤဂၤန့ၣ်ကၤ သၢကၤ ကၤသိၣ်ကၤ ပၤသၢလဲၤ ၵၢၤကၤ။
၂. Désa Adat Belayu patut ngadegang patelik désa sané kasinanggeh Pacalang Désa. ပၤပၤပိၤပၤကၤပၤကိၤလိၤဖၢၢ်ကၤပၤသၢလဲၤ ၵၢၤကၤ ၵ
၃. Papalihan paiketan Pacalang minakadi:
 - ၁။ ဝၢၤကၤပၤ ပၤသၢလဲၤ
 - ha. Manggala Pacalang;
 - ka. ပၤတၢ်ဂၤၤပိၤကၤပၤသိၣ်ပၤကၤ ပၤသၢလဲၤ
 - na. Patajuh, pinaka wakil manggala Pacalang;
 - sa. ပၤကၢၢ်ကၤခါၤပိၤကၤကၤ ဂၤၤမ့ၤမ့ၤ
 - ca. Panyarikan, pinaka Juru Surat;
 - ka. ပၤဖၢၢ်ကၤခါၤပိၤကၤပၤကၤၤဝဲၤပၤတၢ်ညၢၣ်ကၤ။
 - ra. Patengen, pinaka Pangemong druwén Paiketan Serati

ပၤဂၤဟၢၤသိၣ် ၅၉
Paos 59

- ၁၅၅၂ ပိၤန့ၣ်ပၤကၤကၤတဲၤ ပၤသၢလဲၤ ဝၢၤကၤပၤကၤပိၤပိၤဂၤၤဂၤဟၢၤသိၣ် န့ၣ်ပၤ ၵၢၤကၤ။
၁. Pidabdabé ngadegang Pacalang malantaran kapilih olih krama désa. ပိၤသၢကၤ ဖၢၢ်ခိၣ်ကၤ ကၤတဲၤ နၢၤကၤသၢသၢလဲၤပၤပိၤဂၤၤဂၤ ၵ
၂. Sang sané tan wenang kaadegang dados Pacalang, luiré :
 - ၁။ ၵၢၤကၤပၤပိၤပိၤဂၤၤဂၤ ၵၢၤကၤသိၣ် ၵၢၤကၤကၤခါၤပိၤကၤကၤလၢပၤကၤပၤကၤ
 - ha. Cédāngga, luire : pécéng, pérot, cungh lan sapanunggalannya;
 - ka. သၢပၤသိၣ်ကၤပၤကၤ သၢကၤ ၵၢၤန့ၣ်ပၤတၢ်ဖၢၢ် ဝၢၤကၤပၤကၤပိၤပိၤဂၤၤဂၤ
 - na. Sapa sira ugi sané nénten kapatutang manut pararem;
 - sa. ကၤန့ၣ် သၢခါၤဖျိၣ်ပၤပၤသၢခါၤပိၤကၤကၤပိၤပိၤဂၤၤဂၤ ပိၤကၤပၤကၤၤဂၤ ဖၢၢ်ခိၣ်ကၤ
 - ca. nandang sakit ila, ayan, buduh miwah pinungkan sané tan kenéng ဖိၣ်ပၤန့ၣ်။
tinamban.

ပၤဂၤဟၢၤသိၣ် ၆၀
Paos 60

ပၤသိၣ်ပၤကၤ ပၤသၢလဲၤ ၵ
Swadharmaning Pacalang:

ပုဂံကမ္ဘာကြီး

Paos 63

၂၈၁ ပြက္ခဒါန် ပုဂံကမ္ဘာကြီး ၅ နှစ်၊ နဂါးပုဂံကမ္ဘာကြီး ပုဂံကမ္ဘာကြီး ကာလက နဂါးပုဂံကမ္ဘာကြီး
1. Prajuru Pacalang kapilih nyabran 5 warsa, ngawit saking padéwasané kaadegang
ပိဏ္ဍိတ ပုဂံကမ္ဘာကြီး။

pinaka Pacalang.

၂၈၂ ပြက္ခဒါန် ပုဂံကမ္ဘာကြီး ပုဂံကမ္ဘာကြီး ပုဂံကမ္ဘာကြီး ပုဂံကမ္ဘာကြီး ပုဂံကမ္ဘာကြီး
2. Prajuru Pacalang sané swadarmannya sampun puputing sengker, kéngin kapilih
ပုဂံကမ္ဘာကြီး။

malih.

၂၈၃ ပုဂံကမ္ဘာကြီး ပုဂံကမ္ဘာကြီး ပုဂံကမ္ဘာကြီး ပုဂံကမ္ဘာကြီး ပုဂံကမ္ဘာကြီး
3. Pariindikané ngadegang Prajuru Pacalang sakaluiré, kapastikayang malarapan
ပုဂံကမ္ဘာကြီး ပုဂံကမ္ဘာကြီး ပုဂံကမ္ဘာကြီး ပုဂံကမ္ဘာကြီး ပုဂံကမ္ဘာကြီး
Paruman Desa Adat tur kaingkupin antuk atenga langkung adiri saking pamilet.

၂၈၄ ပုဂံကမ္ဘာကြီး ပုဂံကမ္ဘာကြီး ပုဂံကမ္ဘာကြီး ပုဂံကမ္ဘာကြီး ပုဂံကမ္ဘာကြီး
4. Wusan dados Prajuru Pacalang, sangkaning :

၂၈၅ ပုဂံကမ္ဘာကြီး

ha. Lina;

ka. ပုဂံကမ္ဘာကြီး ပုဂံကမ္ဘာကြီး ပုဂံကမ္ဘာကြီး ပုဂံကမ္ဘာကြီး ပုဂံကမ္ဘာကြီး

na. Pinunas ngraga malantaran jalaran sané pastika;

sa. ပုဂံကမ္ဘာကြီး ပုဂံကမ္ဘာကြီး ပုဂံကမ္ဘာကြီး ပုဂံကမ္ဘာကြီး ပုဂံကမ္ဘာကြီး

ca. Swadarmannya sampun puputing sengker;

ga. ပုဂံကမ္ဘာကြီး/ပုဂံကမ္ဘာကြီး ပုဂံကမ္ဘာကြီး ပုဂံကမ္ဘာကြီး ပုဂံကမ္ဘာကြီး ပုဂံကမ္ဘာကြီး

ra. Kawusanang/kanorayang olih Krama Désa duaning iwang pamargi,
ပုဂံကမ္ဘာကြီး ပုဂံကမ္ဘာကြီး ပုဂံကမ္ဘာကြီး ပုဂံကမ္ဘာကြီး ပုဂံကမ္ဘာကြီး

menawi nilar sesana.

၂၈၆ ပုဂံကမ္ဘာကြီး ပုဂံကမ္ဘာကြီး ပုဂံကမ္ဘာကြီး ပုဂံကမ္ဘာကြီး ပုဂံကမ္ဘာကြီး
5. Ngentosin, ngwusanang utawi nganorayang Prajuru Pacalang, patut kamargiang
ပုဂံကမ္ဘာကြီး ပုဂံကမ္ဘာကြီး ပုဂံကမ္ဘာကြီး ပုဂံကမ္ဘာကြီး ပုဂံကမ္ဘာကြီး
sa jeroning Paruman Desa Adat tur kaingkupin antuk pinih kedik atenga langkung
ပုဂံကမ္ဘာကြီး ပုဂံကမ္ဘာကြီး ပုဂံကမ္ဘာကြီး ပုဂံကမ္ဘာကြီး ပုဂံကမ္ဘာကြီး
adiri saking pamilet.

ဟိန္ဒိကရိယာ

Indik 5

၇ယာ ဗက ၇အာဏ ဒေသဗါ

Yowana Désa Adat

မၤဟကပါၤ၇၃၂

Paos 64

၂၀၀၂ ၇ယာ ဗက ၇အာဏ ဒေသဗါၤ၇၃၂ ပုၤခိၤက ဟကညးကလိၤ ဗြဲဗ် မၤဟက ကာမိၤကတၢၢ် အဟ
 1. Yowana Désa Adat inggih punika Anak-anaking krama sané kasinanggeh daha
 ဗြဲဗ်မၤဟက မၤဟပုၤညးမၤ၇၃၂ ဗြဲဗ်မၤဟပုၤညးမၤ၇၃၂ ဗြဲဗ်မၤဟပုၤညးမၤ၇၃၂ မၤဟပုၤညးမၤ၇၃၂
 truna, sané sampun mayusa 13 (telulas) tiban utawi sampun ngranjing ring
 ၂၀၀၂ ဗြဲဗ်မၤဟပုၤညးမၤ၇၃၂ ဗြဲဗ်မၤဟပုၤညးမၤ၇၃၂ ဗြဲဗ်မၤဟပုၤညးမၤ၇၃၂ ဗြဲဗ်မၤဟပုၤညးမၤ၇၃၂
 SMP kelas 1 ngantos mayusa 35 warsa tur durung marabian.

၂၀၀၂ ပုၤပုၤညးမၤ၇၃၂ ဗြဲဗ်မၤဟက ကာမိၤကတၢၢ် အဟ ဗြဲဗ်မၤဟက မၤဟပုၤညးမၤ၇၃၂
 2. Pupulan anak-anaking krama sané kasinanggeh daha truna, sané sampun mayusa
 ၂၀၀၂ ဗြဲဗ်မၤဟပုၤညးမၤ၇၃၂ ဗြဲဗ်မၤဟပုၤညးမၤ၇၃၂ မၤဟပုၤညးမၤ၇၃၂ ၂၀၀၂
 13 (telulas) tiban utawi sampun ngeranjing ring SMP kelas 1
 ကၢၢ်ကၢၢ်မၤ၇၃၂ ဗြဲဗ်မၤဟပုၤညးမၤ၇၃၂ ဗြဲဗ်မၤဟပုၤညးမၤ၇၃၂ မၤဟက
 ngantos mayusa 35 warsa tur durung marabian masikian ring paiketan sané
 ကာမိၤကတၢၢ် မဟိၤခိၤကတၢၢ်
 kasinanggeh Paiketan Yowana.

မၤဟကပါၤ၇၃၂

Paos 65

၂၀၀၂ မဟိၤခိၤကတၢၢ် မဟိၤခိၤကတၢၢ် မဟိၤခိၤကတၢၢ်

1. Papalihan Prajuru Paiketan Yowana minakadi:
 - ဟၢ မဟိၤခိၤကတၢၢ် မဟိၤခိၤကတၢၢ်
 - ha. Manggala Paiketan Yowana;
 - ကၢ မဟိၤခိၤကတၢၢ် မဟိၤခိၤကတၢၢ် မဟိၤခိၤကတၢၢ် မဟိၤခိၤကတၢၢ်
 - na. Patajuh, pinaka wakil manggala Paiketan Yowana;
 - မၤ မဟိၤခိၤကတၢၢ် မဟိၤခိၤကတၢၢ် မဟိၤခိၤကတၢၢ်
 - ca. Panyarikan, pinaka Juru Surat;

១៣១ គូត្រង់ បលីស័នាឡាបកា ក្រវីតិក បដិស្វក្ស មិស្ស បមីស័នាបលីស័នាគី
1. Nuntun warga Paiketan Yowana, nyejerang pamikukuh miwah patitis Paiketan
Yowana.

១៣២ ក្រវីតិក បក្សាត្រង់ ក្រវីតិក ក្រវីតិក មិស្ស បដិស្វក្ស បដិស្វក្ស
2. Ngénterang paruman warga Yowana Désa Adat, miwah mastikayang pamutus-
pamutus sané kabaos pararem.

១៣៣ កិល្បិក កិល្បិក បក្សាត្រង់ បលីស័នាឡាបកា សហ កិល្បិក បដិស្វក្ស
3. Nimbangin kaiwangan warga Paiketan Yowana, saha nibakang pamutus marupa
pamatut.

១៣៤ មកា គូត្រង់ ក្រវីតិក ក្រវីតិក មិស្ស មកា មកា មកា មកា មកា មកា
4. Maka dutaning Yowana Désa Adat, mawosang saluiring indik ring sapa sira ugi
mapisarat sareng Yowana Désa Adat.

១៣៥ មកា ក្រវីតិក ក្រវីតិក មិស្ស មកា មកា មកា មកា មកា
5. Angga Yowana Désa Adat patut ngremba parikrama ring Adat manut
sasanannyané lan pituduh Bandésa utawi Prajuru Désa Adat.

បក្សាត្រង់ ក្រវីតិក
Paos 67

បក្សាត្រង់ ក្រវីតិក ក្រវីតិក ក្រវីតិក ក្រវីតិក ក្រវីតិក ក្រវីតិក ក្រវីតិក
Patias utawi olih-olihan Prajuru Paiketan Yowana, kasulurang manut pararem

បក្សាត្រង់ ក្រវីតិក
Paos 68

១៣៦ បក្សាត្រង់ បលីស័នាឡាបកា ក្រវីតិក ក្រវីតិក ក្រវីតិក
1. Prajuru Paiketan Yowana kagentosin, riantukan :

- ហា ក្រវីតិក
- ha. Séda;

၈၁ ပိတုက္ခမ္ပဏ၊ ဝိကမိ ဓာတိဂိတုက္ခမ္ပပက္ခမ္ပဏန္တုကာ
 na. Pinunas ngraga, menawi kageringan lan sapanunggilannya;
 ၈၂ ဗလိကမိ ဝိကရု မာနိ ဂုဏာ အာဇာနိတယု ဓာသုဂ ဂုဏာ

ca. Magingsir genah saking Désa Adat Belayu ka dura désa;
 ၁၅၅၁ နာပူမာနိ ပာက္ခမ္ပဏန္တုမ ဂုဏာပက ဂုဏာ အာဇာနိ ဂုဏာနန္တုမာနိ ဝိကမာနာနိ
 ၂. Kawusanang antuk paruman Krama Yowana Désa Adat, riantukan nilar sesanan
 ပုဂ္ဂံပမိနိဗေဂုဏာပက။
 Prajuru Paiketan Yowana.

၁၅၅၂ ကာဒိဝိ ပျာဒိနိ ဂုဏာပက ပုဂ္ဂံပမိ နာပိဗာနိ နန္တုမာနိ ဂုဏာပမိ
 ၃. Ngadegang wiadin ngwusanang prajuru, mangda kawikanin antuk pangayom
 ပမိနိဗေဂုဏာပက၊ ဝိကကမိ ဂုဏာ အာဇာနိ။
 Paiketan Yowana, minakadi Bandésa Adat.

ဟိန္ဒိနိ ၁၂၁

Indik 6

ပမိနိဗေဂုဏာပက ဟိန္ဒိ ဂုဏာ အာဇာနိ
 Paiketan Krama Istri Désa Adat

ပဂဟာမိ ၁၂၁

Paos 69

၁၅၅၂ နာပူမာနိ ဟိန္ဒိ ဟိန္ဒိ ပုဂ္ဂံပမိ ပုဂ္ဂံပမိ ဟိန္ဒိ ဝိ ဂုဏာ အာဇာနိ ဂုဏာပမိ
 ၁. Krama Istri inggih punika pupulan krama istri ring Désa Adat sané madué
 ပုဂ္ဂံပမိ ပိကနာ ပကုဏ္ဏ ပုဂ္ဂံပမိ နာပိဗာနိ နန္တုမာနိ ဝိကမာနာနိ
 swadarma pinaka pangremba swadarmaning krama lanang kalih ngamargiang
 ပမိနိဗေ ဂုဏာ အာဇာနိ ဂုဏာပမိ။
 parikrama désa manut pabuat.

၁၅၅၂ ပုဂ္ဂံပမိ ဟိန္ဒိ မာဂ်ဂုဏာနိ ဝိကမာနိ ပမိနိဗေဂုဏာပက ပမိနိဗေဂုဏာပက
 ၂. Pupulan Krama Istri sajeroning masikian ring paiketan kasinanggeh Paiketan
 နာပူမာနိ။
 Krama Istri.

၂၀၀၂ ပပေလိဟနပုတ္တပုဟိနီတေန္တေယ ဟိဗြို၇၇၇၇ ဒေသဗြိုတကဒိ :

1. Papalihan Prajuru Paiketan Krama Istri Désa Adat minakadi:

- ဟၤ ပပေလိဟနပုတ္တပုဟိနီတေန္တေယ
- ha. Manggala Paiketan Krama Istri;
- ခၤ ပပေလိဟနပုတ္တပုဟိနီတေန္တေယ ဟိဗြို၇၇၇၇
- na. Patajuh, pinaka wakil manggala Paiketan Krama Istri;
- ဆၤ ပပေလိဟနပုတ္တပုဟိနီတေန္တေယ
- ca. Panyarikan, pinaka Juru Surat;
- ၇ၤ ပပေလိဟနပုတ္တပုဟိနီတေန္တေယ ဟိဗြို၇၇၇၇
- ra. Patengen, pinaka Pangemong druwén Paiketan Krama Istri

၂၀၀၂ ပပေလိဟနပုတ္တပုဟိနီတေန္တေယ ဟိဗြို၇၇၇၇ ဒေသဗြိုတကဒိ :

2. Pidabdabé ngadegang Prajuru Paiketan Krama Istri Desa Adat minakadi:

- ဟၤ ပပေလိဟနပုတ္တပုဟိနီတေန္တေယ ဟိဗြို၇၇၇၇
- ha. Manggala Paiketan Krama Istri, kasudi jeroning paruman krama istri, tur kasudjaja kasudjaja သီဗ္ဗပုဟိနီတေန္တေယ ဟိဗြို၇၇၇၇ ကဗွေတုပုဟိနီတေန္တေယ ဟိဗြို၇၇၇၇ kacamponin antuk pamilet paruman pinih kedik atenga langkung adiri sasi kasudjaja ကဗွေတုပုဟိနီတေန္တေယ ဟိဗြို၇၇၇၇ saking kapatutan pinaka pamilet paruman;
- ခၤ ပပေလိဟနပုတ္တပုဟိနီတေန္တေယ ဟိဗြို၇၇၇၇
- na. Patajuh, panyarikan, patengen kasudi olih Manggala Paiketan Krama Istri.

၂၀၀၂ ပပေလိဟနပုတ္တပုဟိနီတေန္တေယ ဟိဗြို၇၇၇၇ ဒေသဗြိုတကဒိ :

B. Sang sané tan wenang kaadegang dados Prajuru Paiketan Krama Istri, luiрэ :

- ဟၤ ပပေလိဟနပုတ္တပုဟိနီတေန္တေယ ဟိဗြို၇၇၇၇
- ha. Cédāngga, luiре : pécéng, pérot, cungih lan sapanunggalannya;
- ခၤ ပပေလိဟနပုတ္တပုဟိနီတေန္တေယ ဟိဗြို၇၇၇၇
- na. Sapa sira ugi sané nénten kapatutang manut pararem;
- ဆၤ ပပေလိဟနပုတ္တပုဟိနီတေန္တေယ ဟိဗြို၇၇၇၇
- ca. Nandang sakit ila, ayan, buduh miwah pinungkan sané tan kenéng

ဗလကပကျွကွံပွဗ္ဗမာၣ်ကွဲၣ် အမာၣ်ပယုၣ်
malarapan Surat Keputusan Désa Adat Belayu.

ဟိန္ဒိၣ် ၂၀၂

Indik 8

မိၣ်က မိၣ်ပၣ် ကွဲၣ်ပုၣ် အမာၣ်ပယုၣ်

Sekaa miwah Lembaga Adat Tiosan

မာၣ်ပယုၣ်

Paos 75

မိၣ်က မိၣ်ပၣ် ကွဲၣ်ပုၣ် အမာၣ်ပယုၣ် မိၣ်ပၣ်ကွဲၣ်ပုၣ် အမာၣ်ပယုၣ် ကာၣ်မိၣ်
Sekaa miwah Lembaga Adat Tiosan ring sawawengkon Désa Adat Belayu, katinasang
ဗလကပကျွကွံပွဗ္ဗမာၣ်ကွဲၣ် အမာၣ်ပယုၣ်
malarapan Surat keputusan Désa Adat Belayu.

ပဗ္ဗမာၣ် ၅

Palet 5

ကျွကွဲၣ်

Kulawarga

ဟိန္ဒိၣ် ၂၀၂

Indik 1

ပဗ္ဗမာၣ်

Pawiwahan

မာၣ်ပယုၣ်

Paos 76

- ၂၀၂၂ ပဗ္ဗမာၣ် ၅ ပုၣ်မိၣ်က မိၣ်ပၣ်ကွဲၣ်ပုၣ် မိၣ်ပၣ်ကွဲၣ်ပုၣ် မိၣ်ပၣ်ကွဲၣ်ပုၣ်
1. Pawiwahan inggih punika, patemoning purusa lawan pradana malarapan
ပကျွကွဲၣ်ပုၣ် မိၣ်ပၣ်ကွဲၣ်ပုၣ် မိၣ်ပၣ်ကွဲၣ်ပုၣ် မိၣ်ပၣ်ကွဲၣ်ပုၣ် မိၣ်ပၣ်ကွဲၣ်ပုၣ် မိၣ်ပၣ်ကွဲၣ်ပုၣ်
panunggalan kayun tresna, silih asih, madulurin upasaksi sekala niskala.
- ၂၀၂၂ ကျွကွဲၣ် မိၣ်က မိၣ်ပၣ် ကျွကွဲၣ် မိၣ်ပၣ် ကျွကွဲၣ် မိၣ်ပၣ် ကျွကွဲၣ် မိၣ်ပၣ် ကျွကွဲၣ် မိၣ်ပၣ်
2. Krama désa minakadi krama banjar patut sareng nyanggra miwah niténin yan
ပကျွကွဲၣ်ပုၣ် မိၣ်ပၣ်ကွဲၣ်ပုၣ် မိၣ်ပၣ်ကွဲၣ်ပုၣ် မိၣ်ပၣ်ကွဲၣ်ပုၣ် မိၣ်ပၣ်ကွဲၣ်ပုၣ် မိၣ်ပၣ်ကွဲၣ်ပုၣ်
wénten krama sané nglaksanayang upacara pawiwahan.

1001 1. ប៉ោកែន អំបិល ហាភី ១ ឈូចិរ្យា :

3. Pamargin pawiwahan, luié :

ហា បលត្រូតក្នុង បដិសាគី

ha. Malantaran pepadikan;

គា បលត្រូត គ្រា ៗ វា ភី ប្រា ប្រិ ហិ ត្រូ ហ្វ គា គ្រូ ហា ឃី

na. Malantaran ngorod, mrangkat rihin wau kakrunayang;

សា បលត្រូត គ្រឹ គ្រូ ក ហ្វ ម ចិ កែ វ ធុ រិ ភី

ca. Malantaran nyentana utawi nyeburin;

ដា បលត្រូត គា ឃ កែ ល ហិ

da. Malantaran pada gelahang.

101 ហី គី គា អំបិល ហាភី ១ ឃា គ អ ឃ្នី ល យូ គា ម ក ហិ ម គ ឡ ត្រ

4. Indik pawiwahan ring Désa Adat Belayu, kamanggehang manut Undang –
ឡ គី ១ គា ១ ខែ ១ ៣ ១ ហា ហ្វ ភី ១ ៣ ១ ៧ ១ មី ម ១ បី ហ ហ្វ ភ គ ១ មី វ គ ១ ៧ ១ ៧ ១
Undang Nomor 1 Tahun 1974, miwah Peraturan Pemerintah Nomor 9
ហា ហ្វ ភី ១ ៣ ១ ៧ ១ ហី គី គា អំបិល ហាភី ១ ៧

Tahun 1975 indik pawiwahan.

101 ហា ហ ភា ១ ប ក ភា ម ៧ ១ ៧ ១ ម គ ឡ គ ១ ៧ ១ ៧ ១ ម គ ឡ គ ១ ៧ ១ ៧ ១ ៧ ១

5. Tata cara panglaksanannia, manut kecap sastra agama, miwah dresta désa tur
គា គ ១ ៧ ១ ៧ ១ ៧ ១ ៧ ១ ៧ ១ ៧ ១ ៧ ១ ៧ ១ ៧ ១ ៧ ១
kasungkemin olih krama désa manut pararem.

101 មី គ ភា ១ ៧ ១ ៧ ១ ម ស ១ គ ប ដំ ក ភា ម ៧ ១ ៧ ១ ៧ ១ ៧ ១ ៧ ១ ៧ ១ ៧ ១ ៧ ១
6. Sinalih tunggil krama sané pacang nglaksanayang upacara pawiwahan, patut
១ ៧ ១ ៧ ១ ៧ ១ ៧ ១ ៧ ១ ៧ ១ ៧ ១ ៧ ១ ៧ ១ ៧ ១ ៧ ១ ៧ ១ ៧ ១ ៧ ១ ៧ ១ ៧ ១ ៧ ១
១ ៧ ១ ៧ ១ ៧ ១ ៧ ១ ៧ ១ ៧ ១ ៧ ១ ៧ ១ ៧ ១ ៧ ១ ៧ ១ ៧ ១ ៧ ១ ៧ ១ ៧ ១ ៧ ១
wénten pasadok ring prajuru.

ហ ហ ហ ហ ១ ៧ ១
Paos 77

1001 សំ ស ១ គ គា ក ហ ហ ហ ស ១ ៧ ១ ហ ល ភ រិ ក ភី ហិ ៧ ១ ៧ ១ ៧ ១ ៧ ១ ៧ ១ ៧ ១ ៧ ១ ៧ ១
1. Sang sané kabaos sah alaki rabi, inggih punika sang sané sampun puput
ក ភា ម ៧ ១ ៧ ១ ៧ ១ ៧ ១ ៧ ១ ៧ ១ ៧ ១ ៧ ១ ៧ ១ ៧ ១ ៧ ១ ៧ ១ ៧ ១ ៧ ១ ៧ ១ ៧ ១
nglaksanayang upacara pawidi widanan manut sastra Agama Hindu, sanistan ipun
គា គ ១ ៧ ១ ៧ ១ ៧ ១ ៧ ១ ៧ ១ ៧ ១ ៧ ១ ៧ ១ ៧ ១ ៧ ១ ៧ ១ ៧ ១ ៧ ១ ៧ ១ ៧ ១ ៧ ១ ៧ ១
ស ១ ៧ ១ ៧ ១ ៧ ១ ៧ ១ ៧ ១ ៧ ១ ៧ ១ ៧ ១ ៧ ១ ៧ ១ ៧ ១ ៧ ១ ៧ ១ ៧ ១ ៧ ១ ៧ ១ ៧ ១
sampun nglaksanayang upacara pabiakala/pabiakaonan, tur pamarginé

သေပုညကုဏ္ဍိယ ဂုဏ်သိက္ခာ ဝိပဿနာ ဝိပဿနာ ဝိပဿနာ ဝိပဿနာ
sampun nganutin dresta loka cara miwah daging Undang - Undang Perkawinan
၂၀၀၅ ဝိပဿနာ ဝိပဿနာ ဝိပဿနာ ဝိပဿနာ
(Undang - Undang Tahun 1974) saha aturan pelaksanaannyané
၂၀၀၅ ဝိပဿနာ ဝိပဿနာ ဝိပဿနာ ဝိပဿနာ
(PP. NO. 9 Tahun 1975).

၂၀၀၅ ဝိပဿနာ ဝိပဿနာ ဝိပဿနာ ဝိပဿနာ

2. Uger - uger pawiwahan :

- ၂၀၀၅ ဝိပဿနာ ဝိပဿနာ ဝိပဿနာ ဝိပဿနာ
- ha. Patut kategepin antuk tri upasaksi, inggih punika : manusa saksi,
ဘုရား သေပုည ဝိပဿနာ ဝိပဿနာ ဝိပဿနာ ဝိပဿနာ
bhuta saksi miwah déwa saksi nganutin Agama Hindu;
- ka. Dampati saking purusa patut keni pananjung batu, panebas suaran
ကျွမ်းကျင်မှု ဝိပဿနာ ဝိပဿနာ ဝိပဿနာ ဝိပဿနာ
kulkul ka banjar adat, akuéh ipun manut pararem;
- sa. ဝိပဿနာ ဝိပဿနာ ဝိပဿနာ ဝိပဿနာ
- ca. Upacara mapamit utawi majauman, kamargiang manut dresta lokacara
သေပုည ဝိပဿနာ ဝိပဿနာ ဝိပဿနာ ဝိပဿနာ
sané kamargiang ring désa/banjar adat inucap.

ပုဂံလူမျိုးစဉ်း
Paos 78

၂၀၀၅ ဝိပဿနာ ဝိပဿနာ ဝိပဿနာ ဝိပဿနာ

1. Wiwaha ngorod :

- ၂၀၀၅ ဝိပဿနာ ဝိပဿနာ ဝိပဿနာ ဝိပဿနာ
- ha. Sang sané nampi wong ngorod, patut pramangkin masadok ring prajuru
ကျွမ်းကျင်မှု ဝိပဿနာ ဝိပဿနာ ဝိပဿနာ ဝိပဿနာ
banjar adat lan prajuru banjar dinas;
- ka. ပုဂံလူမျိုးစဉ်း ဝိပဿနာ ဝိပဿနာ ဝိပဿနာ ဝိပဿနာ
- na. Prajuru banjar adat lan prajuru banjar dinas patut digelis netesang ngorod
ကျွမ်းကျင်မှု ဝိပဿနာ ဝိပဿနာ ဝိပဿနာ ဝိပဿနာ
တဲ့ ပြာဗျာကျွမ်းကျင်မှု ဝိပဿနာ ဝိပဿနာ ဝိပဿနာ ဝိပဿနာ
tur mratiaksayang pamarginé sang ngorod, babaktannyané, lan sané

သိရဟာသနါ၊

siosan;

- ၈၁။ ကိလိဂ် ပဲခဲကိရက သေပွဲစွဲစွဲ ဟိဗ္ဗ ဂဟာနာသာဂါ ဖွဲ ဂကဏ္ဍိ ဂကဏ္ဍိ ဂါ
- ca. Bilih pamarginé sampun manut ring dresta loka cara, tur nénten wénten
နာပျာဏိ ကိလိ ဟာလကိကဏ္ဍိ သိ ဂကဏ္ဍိ ဂကဏ္ဍိ သိ သဂုန ကလပိ ဂဟာလိဂ်
kapialang jagi alaki rabi, sang ngrorod miwah sang sané nampi polih
ပဗိန္ဒရ် ပမယုကောလိ ကဏ္ဍိ ဝေဒါ ဟိ။
pamikukuh pasayuban saking banjar adat.

၂၁၁။ ဝိဟာဟ ကိလိဂ်/ကိန္ဒက ။

2. Wiwaha nyeburin/nyentana :

- ၁၁။ ဝိဟာဟ ကိလိဂ်/ကိန္ဒက ကဲခဲကျဲ သဂုန ဟိဗ္ဗိ နာပကလိ ပုဂ္ဂဟ
- ha. Wiwaha nyeburin/nyentana kamargiang sané istri kamanggehang purusa,
သဂုန ဝေဒါ ဝေဒါ ပုဗ္ဗာနာ။
sané lanang manggeh pradana;
- ၂၁။ ဂယလိ ဟိ သိန္ဒက ဝုခိ ဝေဒါ ကလိ ကလိ ဝေဒါ ပဗ္ဗိ ပုဂ္ဂဟ ဝေဒါ
- na. Yéning i sentana muani mamanan ngwilang rabi malih patut ipun polih
နာပျာဏိ သိန္ဒက ဝုခိ ဟိဗ္ဗိ ကလိ ကလိ သိန္ဒက ဝုခိ
kabébasan saking i sentana luh utawi kulawargan sentana luh;
- ၃၁။ ဂယလိ ဟိ သိန္ဒက ဝုခိ ပုဗ္ဗိ ဝေဒါ ဟိ သိန္ဒက ဝုခိ သိ ကိလိဂ်/
- ca. Yéning i sentana luh punika padem. I sentana muani (sang nyeburin)
ပဗ္ဗိ ပုဂ္ဂဟ ဝေဒါ ပဗ္ဗိ ပုဂ္ဂဟ ဝေဒါ ဟိ သိန္ဒက ဝုခိ ကလိ ဝေဒါ
patut kaperas olih matuan ipun sadurung ipun ngrereh rabi malih;
- ၄၁။ ကည သဂုန ဝေဒါ ပုဗ္ဗိ ပုဗ္ဗိ ပုဗ္ဗိ ဟိ ပုဗ္ဗိ ပုဗ္ဗိ ဟိ ပုဗ္ဗိ ပုဗ္ဗိ
- ra. Jadma sané madrebé pianak luh wiadin muani, i pianak luh dados madeg
သိန္ဒက ဝုခိ ဝေဒါ ကလိ ကလိ သိန္ဒက ဝုခိ သိ ကိလိဂ်/ ဂယလိ သေပွဲစွဲစွဲ
sentana, ngrauhang anak muani kaanggén kurenan, yéning sampun wénten
နာပျာဏိ ကလိ ကလိ ပုဗ္ဗိ ပုဗ္ဗိ ပုဗ္ဗိ
kabébasan saking nyaman ipun sané muani;
- ၅၁။ ဂယလိ ဂပဏ္ဍိ ပုဗ္ဗိ ပုဗ္ဗိ သေပွဲစွဲစွဲ ပုဗ္ဗိ ပုဗ္ဗိ
- ka. Yéning wénten jadma luh wiadin muani, sampun mapikuren utawi
ကိလိဂ်/ ဂယလိ ဟိ ပုဗ္ဗိ ပုဗ္ဗိ ပုဗ္ဗိ ကလိ ပုဗ္ဗိ ပုဗ္ဗိ ပုဗ္ဗိ
nyeburin, yéning ipun palas marabian, raris ipun budal kaumah

ပကကမာန္တိပုန္တိ၊ ကမပုန္တိန္ဒြေဝိဒ္ဓံ၊ ဟူမပိ ဗြဟ္မဏ၊
panglekadan ipun, kawastanin mulih daha utawi truna;

ဟိန္ဒိန္ဒါ၊
Indik 2
ကာပိလာနိ၊
Nyapihan
ပာဟာမိ၊
Paos 79

- ၂၀၇၇ ပြက္ခက္ခာဏ ဝိကကမာန္တိ ပြက္ခက္ခာဏ အာဇာနည် ဝိသေသ ဝိသေသိန္ဒြေ
1. Prajuru désa minakadi prajuru banjar adat, wenang sareng mawasin miwah
နိဂမာန္တိန္ဒြေဝိဒ္ဓံ၊ ကမပုန္တိန္ဒြေဝိဒ္ဓံ၊ ဟူမပိ ဗြဟ္မဏ၊ ပကကမာန္တိပုန္တိ၊
niténin yan wénten krama sané mapikayun palas marabian, mangda nénten durus
ဘာသာပုဂ္ဂိုလ်တို့။
dados nyapihan.
- ၂၀၇၈ ယန္တရ ဝိသေသန္တရ ဝိသေသန္တရ ဝိသေသန္တရ ဝိသေသန္တရ ဝိသေသန္တရ
2. Yan krama inucap kukuh ring pikarsannyané, désa minakadi banjar adat nénten
ပိပကမာန္တိပုန္တိ၊ ကမပုန္တိန္ဒြေဝိဒ္ဓံ၊ ဟူမပိ ဗြဟ္မဏ၊ ပကကမာန္တိပုန္တိ၊
sumanggem ring pamarginnyané patut kalanturang ring sang ngawawenang
ပိပကမာန္တိပုန္တိ၊
(pengadilan).
- ၂၀၇၉ မာဂမာန္တိပုန္တိ၊ ကမပုန္တိန္ဒြေဝိဒ္ဓံ၊ ဟူမပိ ဗြဟ္မဏ၊ ပကကမာန္တိပုန္တိ၊
3. Sadéréng pastika polih pamutus saking manggala adat utawi sang ngawawenang
ပိပကမာန္တိပုန္တိ၊ ကမပုန္တိန္ဒြေဝိဒ္ဓံ၊ ဟူမပိ ဗြဟ္မဏ၊ ပကကမာန္တိပုန္တိ၊
(pengadilan), krama inucap manggeh keni tategenan krama sekadi nguni.
- ၂၀၈၀ မိမာဂမာန္တိပုန္တိ၊ ကမပုန္တိန္ဒြေဝိဒ္ဓံ၊ ဟူမပိ ဗြဟ္မဏ၊ ပကကမာန္တိပုန္တိ၊
4. Sang sané kabaos sah palas marabian (cerai), yéning sampun keni pamidanda
ပိပကမာန္တိပုန္တိ၊ ကမပုန္တိန္ဒြေဝိဒ္ဓံ၊ ဟူမပိ ဗြဟ္မဏ၊ ပကကမာန္တိပုန္တိ၊
pamegat sot utawi sampun wénten bukti/ilikita palas marabian saking
ပိပကမာန္တိပုန္တိ၊
pengadilan.
- ၂၀၈၁ မပမိဂမာန္တိပုန္တိ၊ ကမပုန္တိန္ဒြေဝိဒ္ဓံ၊ ဟူမပိ ဗြဟ္မဏ၊ ပကကမာန္တိပုန္တိ၊
5. Sapasira ugi yén sampun sah palas marabian, sang sané nuntut palas punika patut

කිනි පඩිසංඝ පඩිතඟුගාලුකුගොතපුච්චි ||

keni pamidanda pamegat sot manut pararem.

187. සිංහල සාමාන්‍ය ජීවිතයේ පවතින බොහෝමයක් අයුතු බව පෙන්වා දීමට මෙහි අරමුණ වේ.

6. Sang sané sampun kasinanggeh palas marabi, yéning malih atep marabian, patut masadok ring prajuru banjar lan désa adat tur mawali malih nglaksanayang tata liti sapa karaning alaki rabi Agama Hindu.

titi sapokaraning alaki rabi Agama Hindu.

පාස 80

Paos 80

188. පුරුදු පිටුපසින් පාලන කාර්යයන්හි යෙදීමට මෙහි අරමුණ වේ.

1. Wusan mapikurenan riantukan sinalih tunggil lampus/séda, utawi katinggalin pasah marabian kawastanin balu, minakadi balu lanang utawi istri.

189. පාලන කාර්යයන්හි යෙදීමට මෙහි අරමුණ වේ.

2. Balu kabinayang dados kalih :

හා. පාලන කාර්යයන්හි යෙදීමට මෙහි අරමුණ වේ.

ha. Balu istri wit sentana rajeg miwah balu istri boya sentana rajeg;

කා. පාලන කාර්යයන්හි යෙදීමට මෙහි අරමුණ වේ.

na. Balu lanang kapurusa miwah balu lanang nyeburin.

190. පුරුදු පිටුපසින් පාලන කාර්යයන්හි යෙදීමට මෙහි අරමුණ වේ.

3. Swadarmaning balu inucap, patut :

හා. පාලන කාර්යයන්හි යෙදීමට මෙහි අරමුණ වේ.

ha. Ngamanggehang pati brata, tan patut ngamargiang paradara utawi drati krama;

කා. පාලන කාර්යයන්හි යෙදීමට මෙහි අරමුණ වේ.

na. Ngwasayang waris, tan dados ngadol, ngadéang, makidihang, lan siosan ring punika, sa jawaning polih kabébasan saking pianak utawi kulawarga pinih tampek saking rabiné, pradé okané kantun

ဟာဝိဇ္ဇာသိတိၤ

alit - alit;

- ၈၂၂ ၵကတၢ်နီၤအိၣ် မိၣ်နွၢ်က ပုၣ်အ ကဆၢၣ်ပၤကိၣ်နွၢ်နွၢ်လၢဝဲၣ်က ကပုၣ်ကမၤ
- ca. Kéngin ngidih sentana pradé kacumponin antuk kulawarga kapurusa;
- ၈၂၃ ကၢၤမိၣ်ကတၢ်နီၤဝိဟာဝိ ဗၢၣ်ပုၣ်အ ကၢၣ်ကမၤကမၤကၢၤမိၣ် ကပုၣ်ကမၤ
- ra. Kawenangan mawiwaha malih, pradé kabébasan saking kulawarga ကပုၣ်ကမၤ

kapurusa.

၂၈၂ ကၢၣ်ကမၤ ကပုၣ်ကမၤကမၤကၢၤမိၣ် မိၣ်ကတၢ်နီၤ အိၣ် မိၣ်နွၢ်က

4. Balu kaucap tan pageh, sekadi ring sor :

- ဟၢၤ ပၤကၢၣ်ကမၤ ကပုၣ်ကမၤကမၤကၢၤမိၣ် ကပုၣ်ကမၤ
- ha. Paradara utawi drati krama;
- ကၢၤ ဗၢၣ်ပုၣ်အ မိၣ်နွၢ်က ပုၣ်အ ကဆၢၣ်ပၤကိၣ်နွၢ်နွၢ်လၢဝဲၣ်က ကပုၣ်ကမၤ
- na. Matilar saking pakubon tan masadok salami awarsa;
- ၈၂၃ ကၢၣ်ကမၤ ကပုၣ်ကမၤကမၤကၢၤမိၣ် မိၣ်နွၢ်က ပုၣ်အ ကဆၢၣ်ပၤကိၣ်နွၢ်နွၢ်လၢဝဲၣ်က ကပုၣ်ကမၤ
- ca. Lémpas ring swadarma siosan minakadi nénten prasida ngeséhin ကၢၣ်ကမၤ ကပုၣ်ကမၤကမၤကၢၤမိၣ် မိၣ်နွၢ်က ပုၣ်အ ကဆၢၣ်ပၤကိၣ်နွၢ်နွၢ်လၢဝဲၣ်က ကပုၣ်ကမၤ

solah prawerti marep ring pituduh kulawarga kapurusa.

ဟိၣ်နီၣ်နီၣ်ၤ

Indik 3

မိၣ်နွၢ်က

Sentana

ပၤကၢၣ်ကမၤ

Paos 81

၂၈၂ ပုၣ်အ ကဆၢၣ်ပၤကိၣ်နွၢ်နွၢ်လၢဝဲၣ်က ကပုၣ်ကမၤ ကဆၢၣ်ပၤကိၣ်နွၢ်နွၢ်လၢဝဲၣ်က ကပုၣ်ကမၤ

1. Prajuru désa minakadi prajuru banjar adat wenang sareng maosin miwah niténin ယၢၣ်ကတၢ်နီၤဝိဟာဝိ မိၣ်နွၢ်က ပုၣ်အ ကဆၢၣ်ပၤကိၣ်နွၢ်နွၢ်လၢဝဲၣ်က ကပုၣ်ကမၤ

yan wénten sinalih tunggil krama sané ngadegang sentana.

၂၈၂ ဟိၣ်နီၣ်နီၣ်ၤ မိၣ်နွၢ်က ပုၣ်အ ကဆၢၣ်ပၤကိၣ်နွၢ်နွၢ်လၢဝဲၣ်က ကပုၣ်ကမၤ

2. Indik sentana, Désa Adat Belayu ngamanggehang uger - uger jagat minakadi ကၢၣ်ကမၤ ကပုၣ်ကမၤကမၤကၢၤမိၣ် မိၣ်နွၢ်က ပုၣ်အ ကဆၢၣ်ပၤကိၣ်နွၢ်နွၢ်လၢဝဲၣ်က ကပုၣ်ကမၤ

kawicaksanaan sang maraga Guru Wisésa kaanutang ring dresta désa, sané

ဗၢၣ်ပုၣ်အ မိၣ်နွၢ်က ပုၣ်အ ကဆၢၣ်ပၤကိၣ်နွၢ်နွၢ်လၢဝဲၣ်က ကပုၣ်ကမၤ

ကပိကုက္ကု ဟန္တုကမာပုဗါ။

kapikukuh antuk pararem.

၁၅၅။ သံပသံ ဇာဇိကံ သိန္တုကမာပုဗါ ပြက္ကုက္ကု ဟန္တုကမာပုဗါ။

3. Sang pacang ngrajegang sentana, patut masadok ring prajuru désa lan prajuru
ဇာဇိကံ သိန္တုကမာပုဗါ။

banjar adat.

၁၆၁။ သိန္တုကမာပုဗါ ဟန္တုကမာပုဗါ သိန္တုကမာပုဗါ သိန္တုကမာပုဗါ သိန္တုကမာပုဗါ။

4. Sentana wénten kalih, sané kaucap pratisentana lan sentana paperasan.

၁၇၁။ ပြက္ကုက္ကု ဟန္တုကမာပုဗါ သိန္တုကမာပုဗါ သိန္တုကမာပုဗါ သိန္တုကမာပုဗါ။

5. Pratisentana, inggih punika sentana sané embas saking pawiwahan sané kapatut.

၁၈၁။ သိန္တုကမာပုဗါ သိန္တုကမာပုဗါ သိန္တုကမာပုဗါ သိန္တုကမာပုဗါ။

6. Sentana paperasan, inggih punika sentana sané mawit saking meras pianak,
ဂိဟန္တုကမာပုဗါ သိန္တုကမာပုဗါ သိန္တုကမာပုဗါ သိန္တုကမာပုဗါ။

riantukan pawiwahané tan ngawetuang sentana antuk upasaksi sekala niskala.

၁၉၁။ ပြက္ကုက္ကု သိန္တုကမာပုဗါ သိန္တုကမာပုဗါ သိန္တုကမာပုဗါ။

7. Pradé pawiwahané tan kapatutan manut dresta, raris ngwetuang sentana,
ဗဟန္တုကမာပုဗါ သိန္တုကမာပုဗါ သိန္တုကမာပုဗါ သိန္တုကမာပုဗါ။

mangda tan kawastanin panak bebinjat, patut kadulurin antuk panyangaskara,
ဗဟန္တုကမာပုဗါ သိန္တုကမာပုဗါ သိန္တုကမာပုဗါ သိန္တုကမာပုဗါ။

manut dresta katiwakang saking gria.

၂၀၁။ သိန္တုကမာပုဗါ သိန္တုကမာပုဗါ သိန္တုကမာပုဗါ သိန္တုကမာပုဗါ။

8. Sentana rajeg inggih punika pratisentana wadon (pradana) sané kamanggehang
လင်္ကာ ပြက္ကုက္ကု ဟန္တုကမာပုဗါ သိန္တုကမာပုဗါ သိန္တုကမာပုဗါ။

lanang (purusa) tur rikala nglaksanayang upacara pawiwahan lanangé patut
ဗဟန္တုကမာပုဗါ သိန္တုကမာပုဗါ သိန္တုကမာပုဗါ သိန္တုကမာပုဗါ။

nyeburin.

၂၁၁။ သိန္တုကမာပုဗါ သိန္တုကမာပုဗါ သိန္တုကမာပုဗါ သိန္တုကမာပုဗါ။

9. Sang kéngin kaarsayang dados sentana rajeg inucap ring wiwit 8 (kutus) ring
လင်္ကာ ပြက္ကုက္ကု ဟန္တုကမာပုဗါ သိန္တုကမာပုဗါ သိန္တုကမာပုဗါ။

ajeng, inggih punika :

ဟ။ ပြက္ကုက္ကု ဟန္တုကမာပုဗါ သိန္တုကမာပုဗါ သိန္တုကမာပုဗါ။

ha. Pratisentana tunggal utawi pratisentana wadon, yéning makasami

ປຸຮີສິສູຊຊຽກ ບຸຮາກື າ

pratisentanannyané wadon;

ka. ສາຍູຊຽກຕາປາ ທາຮາສູປຸຮີສິສູຊ ປຸຮູູ າ

na. Sampun kaunggahang dados pratisentana purusa;

sa. ສາປອບາ ທາສູສິຮຸກືກື າ ສາທູຮູຸ ຍາພີ ດຂູ ສາຮ ສາຕາຍ ທີສູກ

ca. Kapawiwahan kaceburin, kautamayang jadma sané maagama Hindu, ທູຮູຍິ ດຂູ ສາຕາຍ ສິຸູຸ ສາສຸກາຮ ສາຍູຊື ຕາສາຍາພີ ບອກິ ທູຮູຸ utawi jadma maagama siosan sané sampun nglaksanayang pamarisudha ກກ ທູຮູຍິ ທູຮູຸ ບວລີ າ

raga utawi sudhiwadani;

ga. ສີ ຕາຕາປາ ສິສູຊ ກັດຕາຸ ທູຮູສາຮາສື ປຸຮຸກ ງາຕາ ທາ ທາກື

ra. Sang ngamanggehang sentana rajeg patut masadok ring prajuru désa lan ປຸຮຸກ ຕາຮູ່ າ ຮາ ສາສາຕູ ທີ ຮູຸ ຕາຮູ່ າ ສາກື າ prajuru banjar adat, tur kasobiahang ring krama banjar sajeroning ບຸຮູ າ າ

paruman.

ບຸຮາກສິ າ ປຸຮຸ າ

Paos 82

1. ປັບກາສາສຸບສູ ປຸຮຸກື າ ສາກື າ ສາຍູຊ ສາສິ ທູຮູ າ ທາສູກື າ :

1. Paperasan mawasta puput (sah), nisampuné kacihnayang antuk :

ha. ບິພີ ບິພາສ ປັບກາສາກື າ

na. Widhi widhana paperasan;

ka. ສາຍູຊ ອາລິ ຸ ສາກື າ ສາສາສຸກື າ ປຸກ ອຮຸ ປຸຮຸກ າ ສາປັກສິ າ

na. Sampun polih kabébasan saking reramanipun sané kaperas;

sa. ສາສາສາສິ ສາສຸ ສາປຸຮຸກ ງາຕາ ຮາ ຮາກື າ / ປຸຮຸກ ຕາຮູ່ າ ຮາ ຮາກື າ

ca. Kasaksinin antuk prajuru désa adat/prajuru banjar adat sané ຕາປິສິ ທາພີ າ

ngilikitayang;

ga. ສາສິ ທາກື າ ບຸຮຸ ດຂູ ຮູ່ າ ຮາ ຮາກື າ າ

ra. Kasiarang ring paruman banjar adatnyané.

2. ສາຮ ບຸຮຸ າ ສາກື າ ສາກື າ ສາສິ າ ສາສິ າ າ າ າ າ າ າ :

2. Sané patut kaperas anggén sentana, manut sekadi ring sor puniki :

1511 කුලවටෙහි සකි පුරුෂ සභිභවත්ති ධනුගුණිකුභාසුඛිභි
 ha. Kulawarga saking purusa sameton lanang yan tan wénten dados ngambil
 සකි ගුරුකලී සිකි ටි කචිභවත්ති ධනුගුණිකුභාසුඛිභි පුරුෂකි
 saking turunan ming siki, ming kalih, rauh sakuwuban sanggah pamera jan
 ටිභව

gedé;

1512 ධනුගුණිකුභාසුඛිභි ධනුගුණිකුභාසුඛිභි ධනුගුණිකුභාසුඛිභි
 na. Yan taler tan wénten, dados ngambil sakama - kama, manut sané
 ධනුගුණිකුභාසුඛිභි ධනුගුණිකුභාසුඛිභි ධනුගුණිකුභාසුඛිභි ධනුගුණිකුභාසුඛිභි
 ngarsayang utawi sané ngidih kasulurang manut pararem banjar adat
 ධනුගුණිකුභාසුඛිභි
 soang-soang.

භිකිකිභි 151

Indik 4

ධනුගුණිකුභාසුඛිභි

Pewarisan

ධනුගුණිකුභාසුඛිභි 151

Paos 83

1513 ධනුගුණිකුභාසුඛිභි ධනුගුණිකුභාසුඛිභි ධනුගුණිකුභාසුඛිභි
 1. Warisan inggih punika artha brana saha ayah - ayahan ngupadi sukreta sekala
 කිසිකිසි සකි ධනුගුණිකුභාසුඛිභි ධනුගුණිකුභාසුඛිභි ධනුගුණිකුභාසුඛිභි
 niskala saking leluhumia marep ring katurunannia.

1514 භිකිකිකිභි ධනුගුණිකුභාසුඛිභි ධනුගුණිකුභාසුඛිභි
 2. Indik warisan Désa Adat Belayu ngamanggehang uger - uger jagat minakadi
 කවිසකසන සංඝරාම ධනුගුණිකුභාසුඛිභි ධනුගුණිකුභාසුඛිභි ධනුගුණිකුභාසුඛිභි
 kawicaksanaan sang maraga Guru Wisésa, kaanutang ring drestan désa sané
 කවිසකසන සංඝරාම ධනුගුණිකුභාසුඛිභි
 kapikukuh antuk pararem.

1515 සි පසි ධනුගුණිකුභාසුඛිභි ධනුගුණිකුභාසුඛිභි ධනුගුණිකුභාසුඛිභි
 3. Sang pacang ngindikang warisan, mangda masadok ring prajuru.

၂၈၈၁ မာဗျိ ဗဂိနိလုဗိဒါတံ ။

1. Ahli waris, luiré ။

မာ၊ ပုဗိနိန္ဒုက ပုဂ္ဂမာ၊

ha. Pratisentana purusa;

နာ၊ ပုဗိနိန္ဒုက ဟိမ္မိ၊

na. Pratisentana istri (sentana rajeg);

ခာ၊ နိန္ဒုက ပပိကမန္တနိ ဟာမိ ဟိမ္မိ။

ca. Sentana paperasan lanang utawi istri.

၂၈၈၂ ဗျသိဗလိ မာဗျိ ဗဂိနိပဗေဒါတံ ။

2. Swadarmaning ahli waris, patut ။

မာ၊ ယနပဘိဂ္ဂမ္မာယ ဗဒေပဗေဒါတံ ပိတု ယညနာ၊

ha. Yan pawaris séda, patut kaupakara pitra yadnyania;

နာ၊ ယနပဘိမ္မာဒ္ဒါတံ ဟာမိ ပဗေဒါတံ ဗဒေပပုဂ္ဂာနိနာ။

na. Yan pawaris madrebé utang patut kataur manut panglokika.

၂၈၈၃ ပုဂ္ဂမ္ဘိပဗိန္ဒုကိ နပုဗိန္ဒုကမိ ဗဂုဗိန္ဒုကမာ ဗဂိနိလုဗိဗလိ

3. Pradé wénten karang kaputungan utawi tan wénten sané ngawarisin, kelihan

ကားဗွဲဝေဒဗိန္ဒုကိ ကုဂ္ဂမ္ဘိပဗိန္ဒုကမိ ဗဂုဗိန္ဒုကမာ ဗဂိနိလုဗိဗလိ

banjar adat wenang nuréksa sulur pakulawargannia sané dumun tur lantur

နာပျဲကိ ကားဗွဲဝေဒဗိန္ဒုက ဗဂု ဗဂုဗိန္ဒုကမိ ဗဂိနိလုဗိဗလိ

kasiarang ring banjar adatnyané mangda sang patut ngwarisin digelis nyeledihi

နာကိ ဟိန္ဒုပပိ။

karang inucap.

၂၈၈၄ ပုဂ္ဂမ္ဘိပဗိန္ဒုကိ မာဗျိ ဗဂိနိပုဂ္ဂမ္ဘိ ဗဂိနိပုဂ္ဂမ္ဘိ ဗဂိနိပုဂ္ဂမ္ဘိ ဗဂိနိပုဂ္ဂမ္ဘိ

4. Pianak utawi ahli waris sané magentos agama wit saking Agama Hindu ka agama

နိဂမ္မာပုဂ္ဂမ္ဘိပဗိန္ဒုကမိ ပဗေဒါတံ ဗဂုဗိန္ဒုကမိ။

siosan tan polih pahan padum waris.

၂၈၅

သံကဏ္ဍ ၁

SARGAH VI

မုက္ခတေ ဖာဖာ ပာဏ္ဍဝါဟာနုဏ္ဍဏ် ဝေဒါဖါ
Sukreta Tata Palemahan Désa Adat

ပာဏ္ဍဖါ ၂၈၅

Palet 1

ဖာဆဒ် ဝိပဒ် လိကတဂုဏ္ဍဏ် ဝေဒါဖါ

Tanah Miwah Lingkungan Alam Désa Adat

လိန္ဒိန္ဒါ ၂၈၅

Indik 1

ဖာဆဒ် ဂုဏ္ဍဏ် ဝေဒါဖါ

Tanah Désa Adat

ပာဟာသါ ၂၈၅

Paos 85

- ၂၈၅ ဂိ ပဝိဒါတဂုဏ္ဍဏ် ဝေဒါဖါ လပျာဏ္ဍိန္ဒိန္ဒါ နဂုဏ္ဍဏ် ပာဏ္ဍဝါ ဝိပဒ်
1. Ring wawidangan Désa Adat Belayu, wénten Tanah Druén Pemerintah
ဆာဒ်ပာဏ္ဍဏ် ကလိ/ဂုဏ္ဍဏ် ဝိပဒ် ဖာဆဒ် ဝိပဒ် ပာဏ္ဍဝါ ဝေဒါဖါ/ဖာဆဒ်
Kabupatén Tabanan/Provinsi, Tanah Ayahan Désa (AYDs)/Tanah
ပာဏ္ဍဝါ ဝေဒါဖါ ဖာဆဒ် ဝိပဒ် ပာဏ္ဍဝါ ဝေဒါဖါ ပာဏ္ဍဝါ
Pakarangan Désa (PKD), Tanah Duén Krama lan Tanah Palaba Pura.
 - ၂၈၅ လိကတဂုဏ္ဍဏ် လိန္ဒိန္ဒါ ဝိပဒ် ဝိပဒ် ဝိပဒ် ဝိပဒ် ဝိပဒ်
2. Inggian jimbar lan tata titi migunayang tanah inucap ring ajeng kasulurang ring
ပာဟာသါ။
pararem.

- ၈၁ ကန္တမိ ကမ ဝိ ဖိကလကါ ပြာဏိန္ဒာဂါနာမေဗ္ဗေဒုဖိကမိဗျက္ခ ပြက္ခ
na. Ngentasang sawa ring tegalan wiadin carik patut nganutin pituduh prajuru
၇၁၈ ဟူမိ ပြက္ခ ကန္တမိ ကမ ဝိ ဖိကလကါ ပြာဏိန္ဒာဂါနာမေဗ္ဗေဒုဖိကမိဗျက္ခ
désa utawi prajuru banjar adat, lan prajuru subak;
- ၈၂ ဖိကလကါ ပြာဏိန္ဒာဂါနာမေဗ္ဗေဒုဖိကမိဗျက္ခ ကမ ဝိ ဖိကလကါ ပြာဏိန္ဒာဂါ
ca. Tegal wiadin carik sané kaentasin patut taler ka upakara manut kecap
ကမ ဝိ ဖိကလကါ ပြာဏိန္ဒာဂါနာမေဗ္ဗေဒုဖိကမိဗျက္ခ
sastra agama sané katiwakang saking gria;
- ၈၃ ကန္တမိ ကမ ဝိ ဖိကလကါ ပြာဏိန္ဒာဂါနာမေဗ္ဗေဒုဖိကမိဗျက္ခ ပြက္ခ
ra. Ngentasang sawa ring tukad, pangkung, nénten kadulurin antuk upakara;
၈၄ ၇၁၈ ဟူမိ ပြက္ခ ကမ ဝိ ဖိကလကါ ပြာဏိန္ဒာဂါနာမေဗ္ဗေဒုဖိကမိဗျက္ခ
ka. Yening wénten jana padem tan kakeniang parindikannyané kapanggihin
ဝိ ဖိကလကါ ပြာဏိန္ဒာဂါနာမေဗ္ဗေဒုဖိကမိဗျက္ခ ပြက္ခ
ring wawidangan banjar adat, prabéa panyangaskara kacuntakannyané
ကမ ဝိ ဖိကလကါ ပြာဏိန္ဒာဂါနာမေဗ္ဗေဒုဖိကမိဗျက္ခ
kaprabéanin olih banjar adat inucap;
- ၈၅ ဖန္တလျဉ် ကမ ဝိ ဖိကလကါ ပြာဏိန္ဒာဂါနာမေဗ္ဗေဒုဖိကမိဗျက္ခ
da. Tan wenang ngenahang napi luiré sané kasinanggeh ngletehin karang
ပဏ္ဍိတမိ ပြက္ခ ကမ ဝိ ဖိကလကါ ပြာဏိန္ဒာဂါနာမေဗ္ဗေဒုဖိကမိဗျက္ခ
paumahan manut kecap sastra agama, bilih - bilih yan sané ngletehin
ပဏ္ဍိတမိ ပြက္ခ ကမ ဝိ ဖိကလကါ ပြာဏိန္ဒာဂါနာမေဗ္ဗေဒုဖိကမိဗျက္ခ
punika kantos nglimbak ngletehin désa adat. Sané kasinanggeh
ကမ ဝိ ဖိကလကါ ပြာဏိန္ဒာဂါနာမေဗ္ဗေဒုဖိကမိဗျက္ခ
ngenahang barang sané ngletehin inucap, patut katiwakin pamidanda
ပဏ္ဍိတမိ ပြက္ခ ကမ ဝိ ဖိကလကါ ပြာဏိန္ဒာဂါနာမေဗ္ဗေဒုဖိကမိဗျက္ခ
manut pararem.

၃၁ ၇၁၈ ဟူမိ ပြက္ခ ကမ ဝိ ဖိကလကါ ပြာဏိန္ဒာဂါနာမေဗ္ဗေဒုဖိကမိဗျက္ခ
4. Yéning wénten karang paumahan utawi karang désa sané putung, prajuru banjar
မိ ပြက္ခ ကမ ဝိ ဖိကလကါ ပြာဏိန္ဒာဂါနာမေဗ္ဗေဒုဖိကမိဗျက္ခ
adat utawi prajuru désa adat patut maosang maka sulur karang paumahan utawi
မိ ပြက္ခ ကမ ဝိ ဖိကလကါ ပြာဏိန္ဒာဂါနာမေဗ္ဗေဒုဖိကမိဗျက္ခ
karang désa inucap ring paruman banjar adat utawi paruman désa adat,

ကလွာၣ် ဝဲဒုၣ်မၤကပုၤဝါ။

kasulurang manut pararem.

၁၅၁

၇ယၢ် ဂုၤဒွီၣ်ကိၣ် ဂုၤအၤ ဟံၣ်ကိၣ် ဟံၣ်ကိၣ် ဟံၣ်ကိၣ် ဟံၣ်ကိၣ် ဟံၣ်ကိၣ် ဟံၣ်ကိၣ် ဟံၣ်ကိၣ်

5.

Yéning wénten karang désa sané tan kalinggihin antuk sang sané patut magenah
ဝိၣ်ကိၣ် ဂုၤအၤ ဟံၣ်ကိၣ် ဟံၣ်ကိၣ် ဟံၣ်ကိၣ် ဟံၣ်ကိၣ် ဟံၣ်ကိၣ် ဟံၣ်ကိၣ် ဟံၣ်ကိၣ်
ring karang désa inucap, prajuru banjar adat lan prajuru désa, patut maosin ring
ပၤဂုၤဒွီၣ်ကိၣ် ဟံၣ်ကိၣ် ဟံၣ်ကိၣ် ဟံၣ်ကိၣ် ဟံၣ်ကိၣ် ဟံၣ်ကိၣ် ဟံၣ်ကိၣ် ဟံၣ်ကိၣ်

paruman banjar adat, tur kasulurang manut pararem.

ပဏ္ဍိတိၣ်

Palet 3

ဝဲဒုၣ်မၤကပုၤဝါ၊ ဝဲဒုၣ်မၤကပုၤဝါ၊ ဝဲဒုၣ်မၤကပုၤဝါ၊ ဝဲဒုၣ်မၤကပုၤဝါ၊ ဝဲဒုၣ်မၤကပုၤဝါ

Wawangunan, Wawalungan, miwah Papayonan

ဟံၣ်ကိၣ်ကိၣ်

Indik 1

ဝဲဒုၣ်မၤကပုၤဝါ

Wawangunan

ပၤဂုၤဒွီၣ်ကိၣ်

Paos 89

၁၈၁

ကလွာၣ်ကၤကၤ ဝဲဒုၣ်မၤကပုၤဝါ ဟံၣ်ကိၣ်

1.

Nangken ngwangun soang - soang krama patut :

ဟၢ ဝဲဒုၣ်မၤကပုၤဝါ ပၤဂုၤဒွီၣ်ကိၣ် ဝဲဒုၣ်မၤကပုၤဝါ ဝဲဒုၣ်မၤကပုၤဝါ

ha. Masadok ring prajuru, pamekas marep ring wawangunan sané ngeninin
ဝဲဒုၣ်မၤကပုၤဝါ ဝဲဒုၣ်မၤကပုၤဝါ

wates karang anak lianan;

ကၢ ကၢကၢကၢ ဟံၣ်ကိၣ် ဝဲဒုၣ်မၤကပုၤဝါ ဝဲဒုၣ်မၤကပုၤဝါ ဝဲဒုၣ်မၤကပုၤဝါ

na. Nganggén asta bumi miwah gagulak asta kosala - kosali, sanistania
ဝဲဒုၣ်မၤကပုၤဝါ ဝဲဒုၣ်မၤကပုၤဝါ

manut ring patitis kaniskala;

မၢ ဝဲဒုၣ်မၤကပုၤဝါ ဝဲဒုၣ်မၤကပုၤဝါ

ca. Tan nyayubin kapisaga.

၁၈၂

ပၤဂုၤဒွီၣ်ကိၣ် ဝဲဒုၣ်မၤကပုၤဝါ ဝဲဒုၣ်မၤကပုၤဝါ ဝဲဒုၣ်မၤကပုၤဝါ ဝဲဒုၣ်မၤကပုၤဝါ

2.

Pradé wawangunané jantos nyayubin kapisaga, bilih - bilih témbok ring telenging

ဝဲဒုၣ်မၤကပုၤဝါ

၂၂၅။ ဟိန္ဒူဝါဒပညာရေး ဝိသေသနာတို့ ပညာရေး ဝိသေသနာတို့ ပညာရေး ဝိသေသနာတို့ ပညာရေး ဝိသေသနာတို့
 inucap, patut polih pamutus saking paruman krama Désa Adat Belayu.
 ၂၂၆။ ကြွယ်ဝမှု၊ ဝိသေသနာတို့ ပညာရေး ဝိသေသနာတို့ ပညာရေး ဝိသေသနာတို့ ပညာရေး ဝိသေသနာတို့
 8. Krama tamiu, déployer pangembang paumahan sané ngwangun paumahan
 သမ္မတနိုင်ငံတော် ဝိသေသနာတို့ ပညာရေး ဝိသေသနာတို့ ပညာရေး ဝိသေသနာတို့ ပညာရေး ဝိသေသနာတို့
 sawawengkon Désa Adat Belayu, patut keni punia, sané kasulurang manut
 ပာရာမီ။
 pararem.

ဟိန္ဒူဝါဒ ၂၃၁
 Indik 2
 ဝိသေသနာတို့
 Wawalungan
 ပာရာမီ ၂၃၀၁
 Paos 90

- ၂၃၁။ သမ္မတနိုင်ငံတော် ဝိသေသနာတို့ ပညာရေး ဝိသေသနာတို့ ပညာရေး ဝိသေသနာတို့ ပညာရေး ဝိသေသနာတို့
 1. Sahanan warga désa sané miara wawalungan sekadi bawi, banténg lan sakancan
 ဟိန္ဒူဝါဒ သမ္မတ ဝိသေသနာတို့ ပညာရေး ဝိသေသနာတို့ ပညာရေး ဝိသေသနာတို့ ပညာရေး ဝိသေသနာတို့
 ipun mangda sayaga niténin minakadi negul, nglogor wawalungané punika,
 ဝိသေသနာတို့ ပညာရေး ဝိသေသနာတို့ ပညာရေး ဝိသေသနာတို့ ပညာရေး ဝိသေသနာတို့
 bilih - bilih ngranjng ngletehin sanggah utawi merajan miwah kahyangan.
- ၂၃၂။ ပုဂ္ဂိုလ်တို့ ပညာရေး ဝိသေသနာတို့ ပညာရေး ဝိသေသနာတို့ ပညာရေး ဝိသေသနာတို့ ပညာရေး ဝိသေသနာတို့
 2. Pradé wénten wawalungan malumbar utawi ngeléb tur ngrusak pakarangan utawi
 ပာရာမီ ၂၃၀၁ ပညာရေး ဝိသေသနာတို့ ပညာရေး ဝိသေသနာတို့ ပညာရေး ဝိသေသနာတို့ ပညာရေး ဝိသေသနာတို့
 pabianan krama, risampun kawara kéngin kataban tur kadanda ngwaliang wit
 ဝိသေသနာတို့ ပညာရေး ဝိသေသနာတို့ ပညာရေး ဝိသေသနာတို့ ပညာရေး ဝိသေသနာတို့
 tatanduran sané karusak saha naur panebas manut pararem.
- ၂၃၃။ ပုဂ္ဂိုလ်တို့ ပညာရေး ဝိသေသနာတို့ ပညာရေး ဝိသေသနာတို့ ပညာရေး ဝိသေသနာတို့ ပညာရေး ဝိသေသနာတို့
 3. Pradé wawalungannia ngantos ngletehin tegak suci, minakadi pamerajan,
 ဝိသေသနာတို့ ပညာရေး ဝိသေသနာတို့ ပညာရေး ဝိသေသနာတို့ ပညာရေး ဝိသေသနာတို့
 kahyangan, risampun kaparitatas antuk prajuru, sang sané nruenang, wenang keni
 ပာရာမီ ၂၃၀၁ ပညာရေး ဝိသေသနာတို့ ပညာရေး ဝိသေသနာတို့ ပညာရေး ဝိသေသနာတို့ ပညာရေး ဝိသေသနာတို့
 pamidanda marupa arta danda miwah déwa danda manut pararem.

131
4. Krama désa patut nyerayanin wawalungan miwah sarwa prani, tan kapatutang ebaté paksi, nuba ulam, lan sakancaanipun sané mamurug patut keni pamidanda manut pararem.

හිඳි ක්‍රියා

Indik 3

පපායනකතී

Papayonan

පායන ආර්ථිකය

Paos 91

- 171 තෙවන ශ්‍රේණි පපායන කුලී ප්‍රමාණය පැහැදිලි කරනු ලබන ප්‍ර.91/92 වේ
1. Ngawit nandur papayonan tanem tuwuh patut adepa agung, sawatara 2,5 meter තවදුරටත් සලි වැඩි විය යුතු අතර ප්‍රදේශයේ පවතින නිවැරදි සහිත නිවැරදි ngajeroang saking wates. Pradé ngantos nglawat wates, wenang kasepat තරුණකරිය. gantungin.
 - 171 පපායන කුලී ප්‍රමාණය පැහැදිලි කරනු ලබන ප්‍ර.91/92 වේ
 2. Papayonan sané ngungkulin mawastu mayanin ka pisaga, sang sané nruénang පපායන කුලී ප්‍රමාණය පැහැදිලි කරනු ලබන ප්‍ර.91/92 වේ පපායන කුලී ප්‍රමාණය papayonan inucap patut kawara tur kairing mapiguman. Ping ajeng sang nruénang පපායන කුලී ප්‍රමාණය පැහැදිලි කරනු ලබන ප්‍ර.91/92 වේ papayonan arsa ngrebah utawi notor wit papayonané punika.
 - 171 ප්‍රදේශයේ පවතින නිවැරදි සහිත නිවැරදි ප්‍ර.91/92 වේ
 3. Pradé sampun kawara taler tan wénten usaha sang nruénang, sang rumasa කෙරෙහි වැඩි වැඩියාවක් නොමැති ප්‍ර.91/92 වේ katetehin wenang masadok ring prajuru/dulun désa, tur risampuné kaparittatas පොදු සතුටු සඳහා පිලිවෙල පපායන කුලී ප්‍රමාණය පැහැදිලි කරනු ලබන ප්‍ර.91/92 වේ manawi kalugra ngicalang wit papayonan inucap, prabéa patin papayonan හිමිකරුවන්ගේ ප්‍ර.91/92 වේ papayonan inucap kepeah dados kalih. Atenga sané nruénang, atengan sané marasa

පායන ආර්ථිකය

ကတ်တီဟိန္ဒါ၊ သုကုဗာဏသုန္ဒရီ ဟိန္ဒုသန္တုကမိကံ ဗဒိကိ သံ သုက
katetehin, sakémaon patin taru inucap kasukserang majeng ring sang sané
ဣဂ္ဂပနိ။

nruénang.

၂၅၂

သံ ကိန္ဒိ ပဗိဏ္ဍိယ ပကာဏန္တက သမာ ပုဂ္ဂဏသုပ္ပဏ ဂုဗန္တိဣပကန္တိ

4.

Sang keni pamidanda panyangaskara saha prabéa, pradé wénten wawangunan
ကော့ကွဟိန္ဒုဟိန္ဒု ပုဂ္ဂိန္ဒ =

karubuhan taru, inggih punika :

ဟ။ သံ ဣဂ္ဂပနိ ဝိဇာပဂုဏာကန္တဂုဏ ဗသန္တိန္ဒါ ပုဂ္ဂဏ ကုဏ္ဍု ပဗိဏ္ဍိ ဣ

ha. Sang nruénang wit papayonan sané mayanin, pradé rubuh padidi tur
ကုဏ္ဍုဟိန္ဒုပကန္တိဣ ဖိဂုဏသန္တိ။

ngrubuhin wawangunan krama tiosan;

က။ သံ ဂုဏဂုဏာ ပုဂ္ဂဏသုပ္ပဏ ဝိဇာဏ္ဍု ဣဂ္ဂ ဣဂ္ဂ ဣဂ္ဂ ဣဂ္ဂ ဣဂ္ဂ ဣဂ္ဂ

na. Sang notor, munggul utawi ngrebah taru tur ngrubihin wawangunan krama
ဖိဂုဏသန္တိ။

tiosan.

၂၅၂

ဣပ ဂုဏာ ပဗိဏ္ဍိယ ပကာဏန္တက သမာ ပုဂ္ဂဏသုပ္ပဏ ဂုဗန္တိဣပကန္တိ

5.

Krama désa patut ngamanggehang kawerdian tanem tuwuh sané ngawinang
ဂုဏာဂုဏ ဟိန္ဒု ဣဂ္ဂပနိ သုက ဗဒိကိ သုန္တုဣဂ္ဂိကန္တိဣပ။

désané asri tur lestari sané matesges kalestarian lingkungan hidup.

၂၅၂

သိကလိဒု ဣဂ္ဂပနိ ဣပ သုက ပဗိဏ္ဍိယ ပကာဏန္တက သမာ ပုဂ္ဂဏသုပ္ပဏ ဂုဗန္တိဣပကန္တိ

6.

Sinalih tunggih krama sané pacang ngrebah papayonan tanem tuwuh sané

ကဏ္ဍုဣဂ္ဂိဂုဏာ သိ သံ ဟိန္ဒုဣဂ္ဂိ ပဗိဏ္ဍိယ ပကာဏန္တက သမာ ပုဂ္ဂဏသုပ္ပဏ ဂုဗန္တိဣပကန္တိ

kalestariang olih sang angawarat, patut masadok lan nunas lugraha ring prajuru

ဂုဏာ အသန္တိဣဂ္ဂ ဣဂ္ဂ ဝိဂုဏ။

désa adat miwah Guru Wisésa.

သံကဏ္ဍ

SARGAH VII

ပညာပရိယတ္တိယ၊ ဗိမ္ဗဝိကတက္ခလ၊ အေဒါ
Padruwén, Utsaha, miwah Penganggaran Désa Adat

ပဏ္ဍိတ

Palet 1

ပညာပရိယတ္တိယ၊ အေဒါ
Padruwén Désa Adat

ပုဂံဝါယံ

Paos 93

၂၃၁။ သက္ကလ၊ ဝေဒါ၊ ဂုဏ်သတ္တိယ၊ အေဒါ၊ ဝေဒါ၊ ဝေဒါ၊ ဝေဒါ။

1. Sané kamanggehang dados druwén Désa Adat Belayu, luihé:

- ဟ။ ကေယျာဏ်၊ ဝေဒါ၊ ဝေဒါ၊ ဝေဒါ၊ ဝေဒါ၊ ဝေဒါ။
- ha. Kahyangan Tiga minakadi: Pura Ulun Balé Agung lan Balé Agung, Pura
ပုဂံဝါ၊ ဝေဒါ၊ ဝေဒါ၊ ဝေဒါ၊ ဝေဒါ၊ ဝေဒါ။
Puseh Désa kawiletin antuk Pura Dangka, Pura Dalem;
- က။ ပုဂံဝါ၊ ဝေဒါ၊ ဝေဒါ၊ ဝေဒါ၊ ဝေဒါ၊ ဝေဒါ။
- na. Pura Pasimpangan Batukaru lan Melanting;
- ခ။ ပုဂံဝါ၊ ဝေဒါ၊ ဝေဒါ၊ ဝေဒါ၊ ဝေဒါ၊ ဝေဒါ။
- ca. Pura Paruman;
- ဂ။ သေ၊ ဝေဒါ၊ ဝေဒါ၊ ဝေဒါ၊ ဝေဒါ၊ ဝေဒါ။
- ra. Saha Béji kahyangan inucap soang - soang;
- ခေ။ ကေယျာဏ်၊ ဝေဒါ၊ ဝေဒါ၊ ဝေဒါ၊ ဝေဒါ၊ ဝေဒါ။
- ka. Balé Désa/Wantilan Désa Adat Belayu;
- ဒါ။ ကေယျာဏ်၊ ဝေဒါ၊ ဝေဒါ၊ ဝေဒါ၊ ဝေဒါ၊ ဝေဒါ။
- da. Karang Ayahán Désa, munjuk lungsur 535 (limang atus telung dasa
ဝေဒါ၊ ကေယျာဏ်၊ ဝေဒါ၊ ဝေဒါ၊ ဝေဒါ၊ ဝေဒါ။
lima) karang rauhing tlajakan;
- ဟေ။ ဝေဒါ၊ ဝေဒါ၊ ဝေဒါ၊ ဝေဒါ၊ ဝေဒါ၊ ဝေဒါ။
- ta. Sétra 4 palebahan sekadi : Sétra Bajera, Sétra Bebjangan, Sétra
ဝေဒါ၊ ဝေဒါ၊ ဝေဒါ၊ ဝေဒါ၊ ဝေဒါ၊ ဝေဒါ။
Gedé Belayu Baduuran lan Setra Belayu Beténan;

၂၅၁ လာကဲနွဲ ကထွဲဝဲပဆဲလဲခါ၊ လာကဲနွဲ ကထွဲကျဲခါ မိကျဲ

2. Angklung Banjar Pakandelan, Angklung Banjar Gunung Siku, လာကဲနွဲ ကထွဲဖါကျဲ။

Angklung Banjar Tengah.

၂၅၂ ဟိဂုလဲနွဲဂုလဲကျဲ = ဂုလဲကျဲနွဲ ဟိဂုလဲ ဟိဂုလဲ

3. Ilén - ilén wali pura : Péndét lan Rejang ring Pura Puseh.

လၢ လာကဲ ပဆဲလဲပဆဲလဲ လာကဲ

la. Labda Pacingkremen Désa (LPD).

၂၅၃ ဂုဟာလိဂုဟာလိဟာလိ ဝဲဒါနွဲလဲပယု မိပိဟာလိ

2. Olih - olihan Désa Adat Belayu mawit saking :

လၢ ပဟာလိ ဟာလိ ဟာလိ မိပိဟာလိ

ha. Palaba Pura, kasulurang manut pararem;

ခါ ပဟာလိ ဟာလိ ဟာလိ မိပိဟာလိ

na. Papeson saking Krama Désa Adat Belayu kasulurang manut pararem;

ဆါ ပဟာလိ ဟာလိ ဟာလိ မိပိဟာလိ

ca. Pah pahan saking LPD, kasulurang manut pararem;

ဂါ ပဟာလိ ဟာလိ ဟာလိ မိပိဟာလိ

ra. Punia saking krama tamiu miwah tamiu, kasulurang manut pararem;

ခါ ပဟာလိ ဟာလိ ဟာလိ မိပိဟာလိ

ka. Paican saking guru Wisésa;

ဒါ ပဟာလိ ဟာလိ ဟာလိ မိပိဟာလိ

da. Dana punia siosan sané nénten mengikat.

၂၅၄ ကာဗြဲပဟာလိ ဟာလိ ဟာလိ မိပိဟာလိ

3. Nyabran paruman krama désa, Bandesa Adat nyobiahang munjuk lungsur ပဟာလိ ဟာလိ

padruwén désa.

၂၅၅ မဟာလိ ဟာလိ ဟာလိ မိပိဟာလိ

4. Sahanan olih - olihan inucap ring ajeng kaanggén prabéa nyanggra

ပဟာလိ ဟာလိ ဟာလိ မိပိဟာလိ

piodalan, upakara yadnya lan wawangunan Pura Tri Kahyangan, Kahyangan Désa

မဟာလိ ဟာလိ ဟာလိ မိပိဟာလိ

Adat Belayu, taler prabéa siosan sané kabuatang.

1. 5. Saluiring druwén désa patut wénten ilikitanian sané pastika.

5. Saluiring druwén désa patut wénten ilikitanian sané pastika.

1. 6. Tan kalugra ngadol utawi ngesahang druwén désa/pura, yan ten kacumpunin antuk kraja gahara sami.

6. Tan kalugra ngadol utawi ngesahang druwén désa/pura, yan ten kacumpunin antuk kraja gahara sami.
krama désa sami.

ꦱꦫꦒꦲꦩꦶ

SARGAH VIII

ꦠꦺꦲꦸꦁꦏꦺꦴꦱꦸꦫꦁꦶꦁꦥꦫꦺꦩꦠꦺꦴꦁꦏꦺꦴꦱꦸꦫꦁꦶꦁꦥꦫꦺꦩꦠꦺꦴꦁꦏꦺꦴꦱꦸꦫꦁꦶꦁꦥꦫꦺꦩ

Tata Hubungan, Kerjasama, miwah Majelis Désa Adat

ꦧꦺꦴꦠꦺꦴꦁꦏꦺꦴꦱꦸꦫꦁꦶꦁꦥꦫꦺꦩ

Palet 1

ꦠꦺꦲꦸꦁꦏꦺꦴꦱꦸꦫꦁꦶꦁꦥꦫꦺꦩꦠꦺꦴꦁꦏꦺꦴꦱꦸꦫꦁꦶꦁꦥꦫꦺꦩ

Tata Hubungan Kerjasama Désa Adat

ꦧꦺꦴꦠꦺꦴꦁꦏꦺꦴꦱꦸꦫꦁꦶꦁꦥꦫꦺꦩ

Paos 94

ꦠꦺꦲꦸꦁꦏꦺꦴꦱꦸꦫꦁꦶꦁꦥꦫꦺꦩꦠꦺꦴꦁꦏꦺꦴꦱꦸꦫꦁꦶꦁꦥꦫꦺꦩꦠꦺꦴꦁꦏꦺꦴꦱꦸꦫꦁꦶꦁꦥꦫꦺꦩ

Tata Hubungan Kerjasama Désa Adat kasulurang ring pararem.

ꦧꦺꦴꦠꦺꦴꦁꦏꦺꦴꦱꦸꦫꦁꦶꦁꦥꦫꦺꦩ

Palet 2

ꦠꦺꦲꦸꦁꦏꦺꦴꦱꦸꦫꦁꦶꦁꦥꦫꦺꦩꦠꦺꦴꦁꦏꦺꦴꦱꦸꦫꦁꦶꦁꦥꦫꦺꦩ

Majelis Désa Adat

ꦧꦺꦴꦠꦺꦴꦁꦏꦺꦴꦱꦸꦫꦁꦶꦁꦥꦫꦺꦩ

Paos 95

ꦠꦺꦲꦸꦁꦏꦺꦴꦱꦸꦫꦁꦶꦁꦥꦫꦺꦩꦠꦺꦴꦁꦏꦺꦴꦱꦸꦫꦁꦶꦁꦥꦫꦺꦩꦠꦺꦴꦁꦏꦺꦴꦱꦸꦫꦁꦶꦁꦥꦫꦺꦩꦠꦺꦴꦁꦏꦺꦴꦱꦸꦫꦁꦶꦁꦥꦫꦺꦩ

1. Majelis Désa Adat inggih punika pakilitan utawi pasikian Désa Adat ring Propinsi, Kabupatén lan Kecamatan manut undagan sané madué amongan lan pamatut ring widang Adat Istiadat, sané mawit saking Agama Hindu miwah Dresta Désa tur

၂၈၈၅

မက္ကုပ ကာဗိက္ကုကန္တပဟိန္တ ဟွေဟွဲၤ ဟေၤစိၤညါၤ ပက္ကွၤခါၤ ပခဲၤကာ ကမၤမၤပွၤဟွၤပါ
madué kawigunan mapaica tutur, tatimbang, panuntun, panarka lan pamutus
ဂိၤမိၤမိၤ အေၤဒါၤ ဟွေမိၤမိၤ ကွၤမၤမၤ ဟွၤမၤမၤ ဟွၤမိၤမိၤ ဟွၤမိၤမိၤ ဟွၤမိၤမိၤ ဟွၤမိၤမိၤ
ring widang Adat, Tradisi, Budaya, Sosial Religius, Kearifan Lokal
ဟွၤမိၤမိၤ ဟွၤမိၤမိၤ ဟွၤမိၤမိၤ ဟွၤမိၤမိၤ ဟွၤမိၤမိၤ

Hukum Adat lan Ekonomi Adat.

- ၂၈၈၅ ဟွၤမိၤမိၤ အေၤဒါၤ ဟွေမိၤမိၤ ဟွၤမိၤမိၤ ဟွၤမိၤမိၤ ဟွၤမိၤမိၤ အေၤဒါၤ ဟွေမိၤမိၤ ဟွၤမိၤမိၤ ဟွၤမိၤမိၤ ဟွၤမိၤမိၤ
2. Désa Adat Belayu satya lan satinut ring Majelis Désa Adat manut undagannyané.

မိၤကၢၤၤမိၤ

SARGAH IX

မိၤကၢၤၤမိၤ ဟွေမိၤမိၤ ဟွၤမိၤမိၤ ဟွၤမိၤမိၤ
Baya, Kulkul, Wicara, miwah Danda

ပက္ကွၤခါၤ

Palet 1

မိၤမိၤ

Baya

ပက္ကွၤခါၤ

Paos 96

၂၈၈၅ ကာလကန္တမ ဟွေမိၤမိၤ

1. Bacakan baya luiré:
 - ဟၢၤ ဝိဗ မိၤမိၤ
 - ha. Jiwa baya;
 - ခါၤ အေၤဒါၤ မိၤမိၤ
 - na. Arta baya;
 - မိၤမိၤ အေၤဒါၤ မိၤမိၤ
 - ca. Agni baya;
 - ဂၢၤ ဟွေမိၤမိၤ မိၤမိၤ
 - ra. Toya baya;
 - ခါၤ မိၤမိၤ မိၤမိၤ
 - ka. Lindu baya.

- ၂၅၅ ၁။ မိကလိၚ်ၤ ဣဏၤမူၤ စုအဏၤ မၢၤက ကထကပါကပ္ပမိၤ ပဋိမာၤ ကၢၤဖန္ဒိၤကါၤ
 2။ Sinalih tunggil krama désa sané ngamanggihin pracihna pastika kawéntenan
 မဟကန္ထမ္မုၤ ဝိၣ်ဒုၤ မၤဣာၤ အယၤ ပၤဣၤ ပၤတဋၤ ဣၤ မၤပၤကၢၤ မိၤ ပုၤဂုၤၤ။
 sahanan dusta miwah panca baya, patut pramangkin matur supéksa ring prajuru.
 ၂၅၅ ၂။ ကိလိၚ်ကိလိၚ်ၤ ကၢၤဖန္ဒိၤကိၤပုၤဂုၤၤဣၤၤ။ မိၤ မၢၤက ဟူၤကိၤကိၤ ဟိၤနိၤကၤ ပုၤနိၤကၤ ပၤဣၤဣၤ
 ၃။ Bilih - bilih kawéntenan ipun mbuat, sang sané uning ring indiké punika patut
 အိၣ်ကိၣ်လိၣ်ပုၣ်ပန္တၢ်လူၣ်ဣၣ်ဝဲၣ်ဝဲၣ် စၢၣ်ဣၣ်ကၢၤကါၤ။
 digelis nepak kulkul banjar manut tengeran.
 ၂၅၅ ၃။ မိၤ စကပါၤကိၤကါၤအန္တိၣ်မၤ အယၤ ပၤဣၤဣၤ ဣၣ်လိၣ်ပုၣ်ပန္တၢ်လူၣ်ဣၣ်ဝဲၣ်ဝဲၣ်
 4။ Sang manggihin kahanan jiwa baya, patut digelis nepak kulkul bulus manut
 ဣၤဣၤလူၤအဣၤ။
 tatuludannia.
 ၂၅၅ ၄။ ပုၤဂုၤအၤ အဏၤအကၤ အိၣ်မၤ အယၤ ဣၤဣၤ အဏၤအကၤ ပၤဣၤဣၤဣၤဣၤ ဝဲၣ်ပမာၤက
 5။ Pradé désané kahanan jiwa baya, krama désané patut ngaturang upacara
 ပပမာယၤ အဏၤ အန္တိၣ်မၤ ဣၤဣၤဣၤ ဣၤဣၤ မၢၤက ကါၤဝိၤသ္မုၤ မၤခိၤ ကြိၤယၤ ဣၤ မိၤ
 pamahayu désa manut kecap sastra agama sané kapica saking gría, tur sang
 ဝယၤခိၤန္တၢ် ဣၤ မိၤ ကပၣ်မိၣ်။
 mayanin katur ring sang ngawawenang.

မၢၤဟကၤ နိၣ်ပၤ
 Paos 97

- ၂၅၆ ၁။ မိၤ မၢၤက စကပါၤကိၤကါၤအန္တိၣ်မၤ အယၤ ဟူၤမိၤ ကခဏၤကါၤ ပၤဣၤဣၤပန္တၢ်လူၣ်ဣၣ်ဝဲၣ်ဝဲၣ်
 1။ Sang sané manggihin kahanan arta baya utawi kamalingan, patut nepak kulkul
 ကပ္ပမိၤခဏၤမိၤဣၤ ဝိၣ်ဒုၤဣၤ မပုၤပုၤ မၢၤက ကခဏၤကါၤ ပၤဣၤဣၤဣၤ မၤပၤကၢၤ မိၤ
 bulus makasihna mapitulung marep sang sané kamalingan. Patut atur supéksa ring
 ပုၤဂုၤဂုၤ ကပၣ်မိၣ် မၢၤက ပမိၤ ကပ္ပမိၣ် စၢၣ်ဣၣ် ကိၤ ဝဲၣ်ဝဲၣ် မၢၤက ဂုၤဖန္ဒိၣ်
 prajuru banjar sané pacang nyulurang manut daging uger - uger sané wénten ring
 ကုၤဣၤ ဝိၣ်ဒုၤမ။
 guru wisésa.
 ၂၅၆ ၂။ ပုၤဂုၤအၤ မိၤ ဟကၢၤပၤ အယၤအဣၤ ဟူၤမိၤ စၢၣ် မိၤအိၣ် ကခဏၤကါၤ ပၤဣၤဣၤ
 2။ Pradé sang sané angawé baya, dusta utawi maling sida katangkep, patut
 ကမုၤကခဏၤမိၤဣၤ မိၤကိၤ ကုၤဣၤ ဝိၣ်ဒုၤမ။ အယၤ ဟူၤမိၤ မၢၤက ဟကၢၤပၤ အယၤ ပုၤနိၤကၤ
 kasukserahang majeng ring guru wisésa. Dusta utawi sané angawé baya punika

ဒေါ်အောင်ဆန်းစုတ်

နီနီ ပကာကမ္မာက ဝေဒနိယဗ္ဗာဗ္ဗာ ဇောကဗေပျာဒေ ဟိန္ဒူ နာဂါယနာယနိ ဟိန္ဒူ
keni panyangaskara manut kecap sastra agama, pradé sané karusak utawi sané
နာဗေဒိ ပုဂ္ဂိုလ် မိနကု ဟိန္ဒူ ကမ္မိ/နာဗေဒိ။

kamaling punika sinanggeh barang suci/kasuciang.

၂၇၇၁ ပျာဒေ ဟိန္ဒူ ဝေဒနိယဗ္ဗာ ဇောကဗေပျာဒေ ဟိန္ဒူ နာဂါယနာယနိ
3. Pradé wénten jadma mamisuh utawi nguman - uman jadma tiosan ring
နာဗေဒိ ပုဂ္ဂိုလ် မိနကု ဟိန္ဒူ ကမ္မိ/နာဗေဒိ။ ဝေဒနိယဗ္ဗာ ဇောကဗေပျာဒေ
kahyangan, sang mamisuh, nguman - uman punika patut katiwakin arta danda
ဟိန္ဒူ ဝေဒနိယဗ္ဗာ ဇောကဗေပျာဒေ။

lan déwa danda manut pararem.

၂၇၇၂ နာဗေဒိ ပုဂ္ဂိုလ် မိနကု ဟိန္ဒူ ကမ္မိ/နာဗေဒိ။ ဝေဒနိယဗ္ဗာ ဇောကဗေပျာဒေ
4. Krama désa tan kapatutang mapailon ring dusta utawi marep sang angawé baya,
နာဗေဒိ ပုဂ္ဂိုလ် မိနကု ဟိန္ဒူ ကမ္မိ/နာဗေဒိ။ ဝေဒနိယဗ္ဗာ ဇောကဗေပျာဒေ
sekadi ngamanggihin dusta tan kasadokang ring prajuru, pratingkah kramané
နာဗေဒိ ပုဂ္ဂိုလ် မိနကု ဟိန္ဒူ ကမ္မိ/နာဗေဒိ။ ဝေဒနိယဗ္ဗာ ဇောကဗေပျာဒေ
sekadi punika, patut katiwakin pamidanda manut pararem.

၂၇၇၃ ပျာဒေ ဟိန္ဒူ ဝေဒနိယဗ္ဗာ ဇောကဗေပျာဒေ ဟိန္ဒူ နာဂါယနာယနိ
5. Pradé wénten krama ngrereh raramon minakadi don kelapa, ron, lan sakaluir
ဟိန္ဒူ ဝေဒနိယဗ္ဗာ ဇောကဗေပျာဒေ ဟိန္ဒူ နာဂါယနာယနိ။ ဝေဒနိယဗ္ဗာ ဇောကဗေပျာဒေ
ipun padruwén krama tiosan tan pasadok ring sané nruwénang, pradé kacunduk
ဝေဒနိယဗ္ဗာ ဇောကဗေပျာဒေ။
patut kené pamidanda manut pararem.

ပုဂ္ဂိုလ်မိနကု
Paos 98

ဝေဒနိယဗ္ဗာ ဇောကဗေပျာဒေ ဟိန္ဒူ နာဂါယနာယနိ။ ဝေဒနိယဗ္ဗာ ဇောကဗေပျာဒေ
Ritatkala pacang nangun swakarya wawacakan Panca Yadnya ring Parhyangan,
ပုဂ္ဂိုလ်မိနကု ဝေဒနိယဗ္ဗာ ဇောကဗေပျာဒေ ဟိန္ဒူ နာဂါယနာယနိ။ ဝေဒနိယဗ္ဗာ ဇောကဗေပျာဒေ
Pawongan, Palemahan, lan sakaluiré, warga/krama Désa Adat Belayu mangdané
ဟိန္ဒူ ဝေဒနိယဗ္ဗာ ဇောကဗေပျာဒေ ဟိန္ဒူ နာဂါယနာယနိ။ ဝေဒနိယဗ္ဗာ ဇောကဗေပျာဒေ
nganggé sarana upakara sané kasuciang manut kecap Sastra Agama Hindu lan Dresta
ဟိန္ဒူ ဝေဒနိယဗ္ဗာ ဇောကဗေပျာဒေ ဟိန္ဒူ နာဂါယနာယနိ။ ဝေဒနိယဗ္ဗာ ဇောကဗေပျာဒေ
Désa Adat Belayu, tan kalugra nganggé upakara (banten) mawit numbas saking jana

ဝေဒနိယဗ္ဗာ ဇောကဗေပျာဒေ ဟိန္ဒူ နာဂါယနာယနိ။

၇၅၁ ဝိ၇၅၁ ဝိ၇၅၁
soang - soang banjar adat.

ပ၇၇၈၈၈၈၈၈
Paos 100

၂၀၀၇

1.

ကျွန်ုပ်တို့က ဟွေဝီ ကွဲဝေဒဲးတီၤခါ ကံးပာ်ခါၤ ဝါၤ ဝါၤ
Kukul désa utawi banjar adat tan wenang katepak, yéning tan sangkaning
ဝီၤအာၤပုၤကွၤဝါၤ ဝါၤခါၤ ဝါၤကံးပာ်ခါၤ ဝါၤခါၤ
pitudah prajuru, sajawaning tengeran Panca Baya. Sang nepak kukul désa utawi
ကွဲဝေဒဲးတီၤခါၤ ဝါၤခါၤ ဝါၤအာၤပုၤကွၤဝါၤ ဝါၤခါၤ
banjar tan sangkaning pitudah prajuru, patut digelis atur supéksa ring prajuru
ဝါၤခါၤ ကွဲဝေဒဲးတီၤခါၤ ဝါၤခါၤ ဝါၤအာၤပုၤကွၤဝါၤ ဝါၤခါၤ
maka buatan panepaké, yan tan asapunika keni pamidanda manut pararem banjar
ဝေဒဲးတီၤခါၤ ဝါၤခါၤ ဝါၤခါၤ

adat soang - soang.

၂၀၀၇

2.

ကျွန်ုပ်တို့က မိၤကံးပာ်ခါၤ ကျွန်ုပ်တို့က ဝါၤခါၤ
Kukul sekaa - sekaa, kukul pondokan tan kalugra nyawurin kukul désa utawi
ကွဲဝေဒဲးတီၤခါၤ ဝါၤခါၤ ဝါၤခါၤ
banjar, pradé mamurug kadanda manut pararem soang -soang banjar adat.

Palet 3
ဝိ၇၅၁

Wicara

ပ၇၇၈၈၈၈၈၈
Paos 101

မိၤကံးပာ်ခါၤ ပ၇၇၈ မိၤခါၤ ဝါၤခါၤ ဝါၤခါၤ
Sané wenang maosin wicara ring wawengkon Désa Adat Belayu, inggih punika Prajuru
ဝါၤခါၤ / ပုၤကွၤဝါၤ ကွဲဝေဒဲးတီၤခါၤ ဝါၤခါၤ ဝါၤခါၤ
Désa/Prajuru Banjar, Kerta Désa, miwah Dulun Désa.

၂၀၀၇

1.

ပုၤကွၤဝါၤ မိၤခါၤ ဝါၤခါၤ ဝါၤခါၤ
Pradé sang mawicara tan cumpu ring pamutus Prajuru Désa kénigin nunasang

၂၀၀၁ ဖိသာက ဖိသာက ပြောရာ ရဟန်း။
wicara inucap ring Kerta Désa.

၂၀၀၂ ပြုရန် ပစ္စည်းများ ရဟန်း အနုပညာပေးရာ အနုပညာပေးရာ အနုပညာပေးရာ
2. Pradé pamutus Kerta Désa tan kacamponin kéngin nunasang ring Majelis Désa
အရပ်ရွာများမှာ အနုပညာပေးရာ။

၂၀၀၃ Adat manut dudonan.
၂၀၀၄ ဓလေ့အတိုင်း ဝတ်ကြားခြင်း။
3. Sahanan wicara sané mawit saking kacorahan sakaluiré sané sinanggeh
ကျွန်ုပ်တို့၏ ဖိသာက ပြောရာ ရဟန်း၏ ပြောရာ ရဟန်း၏ ပြောရာ ရဟန်း၏ ပြောရာ
nungkasin daging awig - awig, pasuara, miwah pararem, patut digelis kabaosin
ရဟန်း၏ ပြောရာ ရဟန်း၏ ပြောရာ ရဟန်း၏ ပြောရာ ရဟန်း၏ ပြောရာ
oleh prajuru nénten nyantos pasadok malih.


၂၀၀၅ နားထောင် ဖိသာက ခုတ်ခြင်း ဖိသာက ခုတ်ခြင်း ဖိသာက ခုတ်ခြင်း
4. Sajawaning wicara sekadi ring ajeng, prajuru patut nyantos pisadok sang nunas
ရဟန်း၏ ပြောရာ ရဟန်း၏ ပြောရာ ရဟန်း၏ ပြောရာ ရဟန်း၏ ပြောရာ
baos mangda pastika nyantenang iwang patut malarapan Tri Pramana, inggih
ပစ္စည်းများ ဝတ်ကြားခြင်း ဝတ်ကြားခြင်း ဝတ်ကြားခြင်း ဝတ်ကြားခြင်း ဝတ်ကြားခြင်း
punika saksi, ilikita, bukti, tur panepasé tan maren nepék ring awig - awig lan
၂၀၀၆ ဝတ်ကြားခြင်း။
dresta.

ပဏ္ဍိတ ၂၀၀၅
Palet 4
သံသရာ
Danda
ပရဟိတ ၂၀၀၅
Paos 102

၂၀၀၇ ရဟန်း/ဘုရားရှိခိုး ရဟန်း၏ ပရဟိတ ဖိသာက ပြောရာ ရဟန်း၏ ပြောရာ
1. Désa/banjar wenang nibakang pamidanda ring warga désa sané sisip,
ရဟန်း၏ ပြောရာ ရဟန်း၏ ပြောရာ ရဟန်း၏ ပြောရာ ရဟန်း၏ ပြောရာ
kalaksanayang antuk prajuru sajeroning paruman krama désa.

၂၀၀၈ ပရဟိတ ဖိသာက ပြောရာ ရဟန်း၏ ပြောရာ
2. Wacakan pamidanda, luiaré :

စာအုပ်ကြီးများတွင် မြန်မာ့စာပေ



- ဟ၊ ဝဏ္ဏံ ဝေမာဒဂုဏာသက္ခယဟ၊ ပနိနိကဝေခိနိပုဏ္ဏိကာ၊
- ha. Danda arta, dadosan saha panikel - panikelnyané;
- ခ၊ ဥပသာကပကာကမ္ဘာဂါ
- na. Upacara Panyangaskara;
- သ၊ ပကထပကါ
- ca. Pangrampagan;
- ဂ၊ ကေပိကံ
- ra. Kasepékang;
- က၊ ကောရယံ/ကောသုဗ္ဗာကံ ဟယဟန္တုကာ။
- ka. Kanorayang/Kadaut karang ayahannyané.

၂၅၅၊ ပမိဝဏ္ဏံ သဂုဏ ကောရယံ၊ ပက ပဗ္ဗိကာ၊ ပကဗ္ဗိ ဝေမာဒဂုဏာ သက္ခယ သက္ခိ၊
 3. Pamidanda sané katiwakang, mangda pastika manut ring Catur Upaya Sandhi, လှိုဏ်းကံး

- luiré :
- ဟ၊ သမ = ကြမ မိဘုပုဂ္ဂိုလ် သမိ ကိနိ ပမိဝဏ္ဏံ၊
 - ha. Sama : krama miwah prajuru sami keni pamidanda;
 - ခ၊ ဂုဏာ = ဝေမာဒဂုဏာပမိဝဏ္ဏံ ပိနိ ဝေခိနိ ဂုဏာသက္ခယကံ၊ ဟယဟန္တုကာ။
 - na. Bhéda : tatiwak pamidanda wenang mabina yén manut agung alit ကာမိပိပါ၊
 kasisipan;
 - သ၊ သာနာ = ပမိဝဏ္ဏံ သဂုဏ ကာလကာယံ၊ ဝေမာဒဂုဏာသက္ခယကံ၊ ဟယဟန္တုကာ။
 - ca. Dana : pamidanda sané kalaksanayang madasar antuk kayun tresna asih;
 - ဂ၊ ဝဏ္ဏံ = ပမိဝဏ္ဏံ ကာလကာယံ၊ ပဗ္ဗိကံ၊ ပကဗ္ဗိကံ၊ ကာမိပိပါ၊
 - ra. Danda : pamidanda kalaksanayang wantah matatujon ngicalang kasisipan ဟယဟန္တုကာ၊ ကာမိပိပါ၊ ကာမိပိပါ၊ ကာမိပိပါ၊ ကာမိပိပါ။
 utawi panyegjeg sajeroning ngamanggehang kasukretan désa.

၂၅၆၊ သကာလှိုဏ်းကံ ဂုဏာ လှိုဏ်းကံ လှိုဏ်းကံ သကာလှိုဏ်းကံ၊ လှိုဏ်းကံ သက္ခယကံ / ကာမိပိပါ
 4. Sakaluiring olah - olihan pamidanda, ngranjing dados druwén désa/banjar ဝေမာဒဂုဏာ။
 adat.



၁၀၀၁ ကြာမာ သာမဏိ ဟိ ဝိတံ ဟောသန္တိ ဝိတံ ဝိတံ ဝိတံ ဝိတံ ဝိတံ ဝိတံ ဝိတံ
 ၁. Krama sané langkung ring tigang paruman nglantur tan naur paturunanmiwah
 သမုဗ္ဗိန္ဒြိယာ သမုဗ္ဗိန္ဒြိယာ သမုဗ္ဗိန္ဒြိယာ သမုဗ္ဗိန္ဒြိယာ သမုဗ္ဗိန္ဒြိယာ သမုဗ္ဗိန္ဒြိယာ သမုဗ္ဗိန္ဒြိယာ
 dadandan risampuné polih pembinaan ping tiga wenang karampag.

၁၀၀၂ ဟိတိတိ ဝိတံ ဝိတံ ဝိတံ ဝိတံ ဝိတံ ဝိတံ ဝိတံ ဝိတံ ဝိတံ ဝိတံ ဝိတံ ဝိတံ ဝိတံ
 ၂. Tatibak pangrampagan, nganutin tata cara sekadi ring sor puniki :

၁၀၀၃ ဟိတိတိ ဝိတံ ဝိတံ ဝိတံ ဝိတံ ဝိတံ ဝိတံ ဝိတံ ဝိတံ ဝိတံ ဝိတံ ဝိတံ ဝိတံ ဝိတံ
 ၁. ဟိတိတိ ဝိတံ ဝိတံ ဝိတံ ဝိတံ ဝိတံ ဝိတံ ဝိတံ ဝိတံ ဝိတံ ဝိတံ ဝိတံ ဝိတံ ဝိတံ
 ha. Kalaksanayang olih prajuru, kasarengin antuk krama pinih akéh tigang
 သိင်္ဂါ

diri maka saksi;

၁၀၀၄ သိင်္ဂါ သိင်္ဂါ သိင်္ဂါ သိင်္ဂါ သိင်္ဂါ သိင်္ဂါ သိင်္ဂါ သိင်္ဂါ သိင်္ဂါ သိင်္ဂါ သိင်္ဂါ သိင်္ဂါ
 ကၢ သိင်္ဂါ သိင်္ဂါ သိင်္ဂါ သိင်္ဂါ သိင်္ဂါ သိင်္ဂါ သိင်္ဂါ သိင်္ဂါ သိင်္ဂါ သိင်္ဂါ သိင်္ဂါ သိင်္ဂါ

၁၀၀၅ သိင်္ဂါ သိင်္ဂါ သိင်္ဂါ သိင်္ဂါ သိင်္ဂါ သိင်္ဂါ သိင်္ဂါ သိင်္ဂါ သိင်္ဂါ သိင်္ဂါ သိင်္ဂါ သိင်္ဂါ
 na. Sang ngrampag patut madarsana rikala ngambil brana utawi nyawénin
 ဟိတိတိ ဝိတံ ဝိတံ ဝိတံ ဝိတံ ဝိတံ ဝိတံ ဝိတံ ဝိတံ ဝိတံ ဝိတံ ဝိတံ ဝိတံ ဝိတံ
 tanem tuwuh, sané ageng pangargannyané manut ring utang sang
 ကာမာဓါ

karampag;

၁၀၀၆ ပုဂံ
 ကၢ ပုဂံ

၁၀၀၇ ပုဂံ
 ca. Prajuru patut mapiteket mangda brana sané karampag punika digelis
 ဟိတိတိ ဝိတံ ဝိတံ ဝိတံ ဝိတံ ဝိတံ ဝိတံ ဝိတံ ဝိတံ ဝိတံ ဝိတံ ဝိတံ ဝိတံ ဝိတံ ဝိတံ ဝိတံ
 katebus, masengker awuku, tur rahina kaping kutus pacang kalélang/
 ကာမာဓါ

kaadol;

၁၀၀၈ ဟိတိတိ ဝိတံ ဝိတံ ဝိတံ ဝိတံ ဝိတံ ဝိတံ ဝိတံ ဝိတံ ဝိတံ ဝိတံ ဝိတံ ဝိတံ ဝိတံ ဝိတံ
 ကၢ ဟိတိတိ ဝိတံ ဝိတံ ဝိတံ ဝိတံ ဝိတံ ဝိတံ ဝိတံ ဝိတံ ဝိတံ ဝိတံ ဝိတံ ဝိတံ ဝိတံ ဝိတံ

၁၀၀၉ ဟိတိတိ ဝိတံ ဝိတံ ဝိတံ ဝိတံ ဝိတံ ဝိတံ ဝိတံ ဝိတံ ဝိတံ ဝိတံ ဝိတံ ဝိတံ ဝိတံ ဝိတံ
 ra. Ten kengin ngrampag saluir brana sané patut inggilang manut sastra
 ဟိတိတိ ဝိတံ ဝိတံ ဝိတံ ဝိတံ ဝိတံ ဝိတံ ဝိတံ ဝိတံ ဝိတံ ဝိတံ ဝိတံ ဝိတံ ဝိတံ ဝိတံ ဝိတံ
 agama, miwah mademang pangupa jīwan sang sané karampag.

၁၀၁၀ ဟိတိတိ ဝိတံ ဝိတံ ဝိတံ ဝိတံ ဝိတံ ဝိတံ ဝိတံ ဝိတံ ဝိတံ ဝိတံ ဝိတံ ဝိတံ ဝိတံ ဝိတံ
 ၃. Pangarampagan inucap ring ajeng kabaos buntas, risampun sang keni
 ဟိတိတိ ဝိတံ ဝိတံ ဝိတံ ဝိတံ ဝိတံ ဝိတံ ဝိတံ ဝိတံ ဝိတံ ဝိတံ ဝိတံ ဝိတံ ဝိတံ ဝိတံ ဝိတံ
 ပာမာဓါ :

pangarampagan :

ပိဋကတ်အကျဉ်းစုံ ပိဋကတ်မူရင်းပုံစံတို့နှင့်အညီ

Pembangunan Désa Adat miwah Pembangunan Kawasan Pedésaan Désa Adat

ပုဂံ ၁၀၁

Paos 105

၂၀၁ ပိဋကတ်ကျမ်းစာမူရင်းပုံစံကို ကိုယ်စားပြု အကျဉ်းစုံ လိုက်နာ ပြုစီစဉ် မိမိ

1. Pembangunan sané kalaksanayang ring Désa Adat Belayu inggih punika widang
ပုဂံ ၁၀၁ ပိဋကတ်ကျမ်းစာမူရင်းပုံစံတို့နှင့်အညီ Parahyangan, Pawongan lan Palemahan sané nganutin lan madasar antuk dresta
အကျဉ်းစုံ ပိဋကတ်ကျမ်းစာမူရင်းပုံစံတို့နှင့်အညီ Adat Bali, Gilik Saguluk, Paras Paros, Salunglung Sabayantaka, Sarpanaya,
မဟာပရားမင်းဆရာတို့၏ အကျဉ်းစုံ ပိဋကတ်ကျမ်းစာမူရင်းပုံစံတို့နှင့်အညီ maka jalaran nyujur Kapatutan (satyam), kasubagian (Siwam) lan paras-
ပုဂံ ၁၀၁ ပိဋကတ်ကျမ်းစာမူရင်းပုံစံတို့နှင့်အညီ

၂၀၂ ပိဋကတ်ကျမ်းစာမူရင်းပုံစံတို့နှင့်အညီ ပိဋကတ်ကျမ်းစာမူရင်းပုံစံတို့နှင့်အညီ

2. Pembangunan Désa Adat punika maduluran antuk Pangrencana, Pakaryan, lan
ပုဂံ ၁၀၂ ပိဋကတ်ကျမ်းစာမူရင်းပုံစံတို့နှင့်အညီ paninjoan.

၂၀၃ ပိဋကတ်ကျမ်းစာမူရင်းပုံစံတို့နှင့်အညီ ပိဋကတ်ကျမ်းစာမူရင်းပုံစံတို့နှင့်အညီ

3. Pembangunan Désa Adat kakuwubannyané pangrencana pembangunan 5 (limang)
ပုဂံ ၁၀၃ ပိဋကတ်ကျမ်းစာမူရင်းပုံစံတို့နှင့်အညီ tahun lan pangrencana pembangunan satu tahun.

၂၀၄ ပိဋကတ်ကျမ်းစာမူရင်းပုံစံတို့နှင့်အညီ ပိဋကတ်ကျမ်းစာမူရင်းပုံစံတို့နှင့်အညီ

4. Pangrencana Pembangunan Désa Adat kasumanggemin ring Paruman Désa Adat.

၂၀၅ ပိဋကတ်ကျမ်းစာမူရင်းပုံစံတို့နှင့်အညီ ပိဋကတ်ကျမ်းစာမူရင်းပုံစံတို့နှင့်အညီ

5. Prajuru Désa Adat patut nguningayang pangrencana lan pakaryan Pembangunan
ပုဂံ ၁၀၅ ပိဋကတ်ကျမ်းစာမူရင်းပုံစံတို့နှင့်အညီ lan Anggaran Pendapatan dan Belanja Désa Adat ring Pasangkepan Désa Adat.

၂၀၁၆

၂၀၁၆

Paos 106

ပို့ဒွါကန္တဝေသကိၤဂဏကန္တသုဗျာၣ် ဝေဒွါဝဟပူဗျါ။

Pembangunan kawasan pedésaan kasulurang manut pararem.

၂၀၁၆

SARGAH XI

ပိဝေဒွါကန္တဝေသကိၤ ပို့ဒွါမလၢကိၤ ဝိပဒွါ ပိတုဗျာၣ်အတုဗျာၣ် အမဏါ

Pembinaan lan Pengawasan, Pemberdayaan, miwah Pelestarian Désa Adat

၂၀၁၆

Palet 1

ပို့ဒွါကန္တဝေသကိၤ

Pembinaan lan Pengawasan

၂၀၁၆

Indik 1

ပို့ဒွါကိၤ

Pembinaan

၂၀၁၆

Paos 107

ကပတုဗျာၣ်ကပတုဗျာၣ် ပို့ဒွါကန္တဝေသကိၤ ပိတုဗျာၣ်အတုဗျာၣ် ပိတုဗျာၣ်အတုဗျာၣ်

Kapatutan nglaksanayang Pembinaan Désa Adat wantah swadarman Gubernur Bali, Désa

အတုဗျာၣ်အတုဗျာၣ် မလၢကပတုဗျာၣ် ပို့ဒွါကန္တဝေသကိၤ ပိတုဗျာၣ်အတုဗျာၣ်

Adat Belayu sayaga pacang nampi Pembinaan saking Angga Prajuru Daérah Propinsi

၂၀၁၆ ကပတုဗျာၣ်ကပတုဗျာၣ် ပို့ဒွါကန္တဝေသကိၤ ပိတုဗျာၣ်အတုဗျာၣ်

Bali sané ngangganin indik Désa Adat.

ᨀᨁᨆᨆᨇᨉ

ᨀᨁᨆᨆᨇᨉ

Indik 2

ᨀᨁᨆᨆᨇᨉ

Pengawasan

ᨀᨁᨆᨆᨇᨉ

Paos 108

ᨀᨁᨆᨆᨇᨉ ᨀᨁᨆᨆᨇᨉ ᨀᨁᨆᨆᨇᨉ ᨀᨁᨆᨆᨇᨉ ᨀᨁᨆᨆᨇᨉ ᨀᨁᨆᨆᨇᨉ ᨀᨁᨆᨆᨇᨉ ᨀᨁᨆᨆᨇᨉ
Désa Adat Belayu setata ngamargiang usaha pengawasan majeng ring widang lembaga
ᨀᨁᨆᨆᨇᨉ ᨀᨁᨆᨆᨇᨉ ᨀᨁᨆᨆᨇᨉ ᨀᨁᨆᨆᨇᨉ ᨀᨁᨆᨆᨇᨉ ᨀᨁᨆᨆᨇᨉ ᨀᨁᨆᨆᨇᨉ ᨀᨁᨆᨆᨇᨉ
Adat sané wénten ring Désa Adat Belayu.

ᨀᨁᨆᨆᨇᨉ

Palet 2

ᨀᨁᨆᨆᨇᨉ ᨀᨁᨆᨆᨇᨉ ᨀᨁᨆᨆᨇᨉ ᨀᨁᨆᨆᨇᨉ ᨀᨁᨆᨆᨇᨉ

Pemberdayaan miwah Pelestarian Désa Adat

ᨀᨁᨆᨆᨇᨉ

Indik 1

ᨀᨁᨆᨆᨇᨉ

Pemberdayaan

ᨀᨁᨆᨆᨇᨉ

Paos 109

ᨀᨁᨆᨆᨇᨉ ᨀᨁᨆᨆᨇᨉ ᨀᨁᨆᨆᨇᨉ ᨀᨁᨆᨆᨇᨉ ᨀᨁᨆᨆᨇᨉ ᨀᨁᨆᨆᨇᨉ ᨀᨁᨆᨆᨇᨉ ᨀᨁᨆᨆᨇᨉ
Pemberdayaan ring Désa Adat Belayu kalaksanayang antuk nincapang kawigunan
ᨀᨁᨆᨆᨇᨉ ᨀᨁᨆᨆᨇᨉ ᨀᨁᨆᨆᨇᨉ ᨀᨁᨆᨆᨇᨉ ᨀᨁᨆᨆᨇᨉ ᨀᨁᨆᨆᨇᨉ ᨀᨁᨆᨆᨇᨉ ᨀᨁᨆᨆᨇᨉ
kramané sané wénten ring Désa Adat Belayu manut tata titi miwah dresta adat, agama,
ᨀᨁᨆᨆᨇᨉ ᨀᨁᨆᨆᨇᨉ ᨀᨁᨆᨆᨇᨉ ᨀᨁᨆᨆᨇᨉ ᨀᨁᨆᨆᨇᨉ ᨀᨁᨆᨆᨇᨉ ᨀᨁᨆᨆᨇᨉ ᨀᨁᨆᨆᨇᨉ
lan dresta désa miwah saling asah asih lan asuh.

၁၇၇၅

ပုဂံသီအိတ်

Paos 112

အမိတ်မိတ်ပုဂံသီ အမိတ် ကမ္ဘာကျစွာဒါဝါ ဝိဇ္ဇာ ပာဏိပိတ် အမိတ်မိတ်ပုဂံသီ အမိတ်မိတ်ပုဂံသီ အမိတ်မိတ်ပုဂံသီ
Awig - awig sané mawali kasurat puniki wantah manipunayang awig - awig Désa Adat
ကံလိယံပုဂံသီ အမိတ်မိတ်ပုဂံသီ အမိတ်မိတ်ပုဂံသီ အမိတ်မိတ်ပုဂံသီ အမိတ်မိတ်ပုဂံသီ အမိတ်မိတ်ပုဂံသီ
Belayu sané sampun naenin kararemin ngawit duk rahina Redité Wagé Wuku Landep
ပုဂံသီ အမိတ်မိတ်ပုဂံသီ အမိတ်မိတ်ပုဂံသီ အမိတ်မိတ်ပုဂံသီ အမိတ်မိတ်ပုဂံသီ အမိတ်မိတ်ပုဂံသီ
Pumama Sasih Katiga Isaka Warsa 1920, tanggal Maséhi 6 September Tahun
၁၉၂၀ ခု ဝေဒါပုဂံသီ အမိတ်မိတ်ပုဂံသီ အမိတ်မိတ်ပုဂံသီ အမိတ်မိတ်ပုဂံသီ အမိတ်မိတ်ပုဂံသီ
1998 magenah ring wantilan Désa Adat Belayu.

ပုဂံသီအိတ်

Paos 113

- ၁၇၇၆ မိတ်မိတ်ပုဂံသီ အမိတ်မိတ်ပုဂံသီ အမိတ်မိတ်ပုဂံသီ အမိတ်မိတ်ပုဂံသီ အမိတ်မိတ်ပုဂံသီ
1. Sakaluiring indik sané sampun wénten sadéring awig - awig puniki kasurat, အမိတ်မိတ်ပုဂံသီ အမိတ်မိတ်ပုဂံသီ
မိတ်မိတ်ပုဂံသီ အမိတ်မိတ်ပုဂံသီ အမိတ်မိတ်ပုဂံသီ အမိတ်မိတ်ပုဂံသီ အမိတ်မိတ်ပုဂံသီ
mangda kaanutang ring sadaging awig - awig puniki.
- ၁၇၇၇ မိတ်မိတ်ပုဂံသီ အမိတ်မိတ်ပုဂံသီ အမိတ်မိတ်ပုဂံသီ အမိတ်မိတ်ပုဂံသီ အမိတ်မိတ်ပုဂံသီ
2. Sakaluiring sané durung kasurat risajeroning awig - awig puniki, menawi အမိတ်မိတ်ပုဂံသီ အမိတ်မိတ်ပုဂံသီ
ကံလိယံပုဂံသီ အမိတ်မိတ်ပုဂံသီ အမိတ်မိတ်ပုဂံသီ အမိတ်မိတ်ပုဂံသီ အမိတ်မိတ်ပုဂံသီ အမိတ်မိတ်ပုဂံသီ
kaangkat kaanggén mitegepin awig - awig puniki, pacang kasurat ri sajeroning
ပုဂံသီ အမိတ်မိတ်ပုဂံသီ အမိတ်မိတ်ပုဂံသီ အမိတ်မိတ်ပုဂံသီ အမိတ်မိတ်ပုဂံသီ အမိတ်မိတ်ပုဂံသီ
pararem.

သီအိတ်

SARGAH XIII
ပမုပု
Pamuput
ပုဂံသီအိတ်
Paos 114

- ၁၇၇၈ အမိတ်မိတ်ပုဂံသီ အမိတ်မိတ်ပုဂံသီ အမိတ်မိတ်ပုဂံသီ အမိတ်မိတ်ပုဂံသီ အမိတ်မိတ်ပုဂံသီ
1. Awig - awig puniki kawastanin Awig - Awig Désa Adat Belayu.

အမိတ်မိတ်ပုဂံသီ အမိတ်မိတ်ပုဂံသီ အမိတ်မိတ်ပုဂံသီ အမိတ်မိတ်ပုဂံသီ အမိတ်မိတ်ပုဂံသီ

1977

កាក្របខេត្តបឋម
Bandésa Adat Belayu,

[Signature]

លី កូស្តិ មាហា ហៃម វិស្ណុ មាតារាម
I Gusti Made Arya Wisnu Mataram



មហាវិគាលី
Panyarikan,

[Signature]

លី មហាវិ កាក្របខេត្តបឋម
Drs. I Wayan Gendra, M.M.

បតីកា
Paténgen,

[Signature]

[Signature]

លី មាហា ហៃមា
I Made Adiana

គីលីហាត្តក្នុងខេត្តបឋម
Kelihan Banjar Adat Batannyuh

[Signature]

លី កាក្របខេត្ត ឌុមហៃ
I Nyoman Sumadi



គីលីហាត្តក្នុងខេត្តឌុមហៃ
Kelihan Banjar Adat Umadiwang,

[Signature]

លី កាក្របខេត្ត ឌុមហៃ
I Nyoman Sudiasa



គីលីហាត្តក្នុងខេត្តសិក្សា
Kelihan Banjar Adat Gunung Siku,



[Signature]
Wawan Budiana

គីលីហាត្តក្នុងខេត្តកាក្រប
Kelihan Banjar Adat Tengah,



[Signature]
I Gusti Made Kartika Yasa

គីលីហាត្តក្នុងខេត្តសិក្សា
Kelihan Banjar Adat Pekandelan,



គីលីហាត្តក្នុងខេត្តសិក្សា
Kelihan Banjar Adat Peken,



[Signature]
I Made Yasa

សមិទ្ធកាក្របខេត្តបឋម

គំរូលេខ ០១ ខេត្តបារាំង
 Kelihan Banjar Adat Beringkit,

 ភិក្ខុមុនី មុល្លា
 Ketut Muler

គំរូលេខ ០២ ខេត្តបារាំង
 Kelihan Banjar Adat Jebaud,

 ភិក្ខុមុនី ម៉ាដេ ឆាន
 I Made Arnas

គំរូលេខ ០៣ ខេត្តបារាំង
 Kelihan Banjar Adat Bajera Belayu,

 ភិក្ខុមុនី សូម៉ា
 Ketut Suma

បញ្ចប់
 Pangrampih

មតិលេខ ០១ ខេត្តបារាំង
 Majelis Désa Adat (MDA)
 ខេត្តបារាំង
 Kabupatén Tabanan
 ខេត្តបារាំង
 Bاندésa Madya,


 ភិក្ខុមុនី វាយ៉ា តូនត្រា
 Drs. Wayan Tontra, M.M.

មតិលេខ ០២ ខេត្តបារាំង
 Majelis Désa Adat (MDA)
 ខេត្តបារាំង
 Kecamatan Marga
 ខេត្តបារាំង
 Bاندésa Alitan,


 ភិក្ខុមុនី ឺដា បាហុន ឆាន
 Drs. Ida Bagus Anom

1. កញ្ចប់

សហ ហ្វូតិ
Saha Uning

មតិយោបល់ ធម្មនុញ្ញ ខេត្ត ប្រាសាទ ប្រាសាទ ប្រាសាទ
MAJELIS DÉSA ADAT PROVINSI BALI

កញ្ចប់

Nomor : 0010/AWG-K/MDAP/VI/2024

ចេញថ្ងៃ :

Tanggal : 14 Juni 2024

ប្រធាន ប្រាសាទ

Bandésa Agung

Ida Pangelingsir Agung Putra Sukahel
PROVINSI BALI



ប្រធាន កិត្យុត

Panyarikan Agung

I Ketut Sumarta

ត្រូវ បាន ចុះ បញ្ជី

Telah Dicatatkan

ប្រធាន កិត្យុត ប្រធាន កិត្យុត ប្រធាន កិត្យុត ប្រធាន កិត្យុត

Pada Dinas Pemajuan Masyarakat Adat Provinsi Bali

ចេញថ្ងៃ :

14 Juni 2024

Tanggal :

កញ្ចប់ កញ្ចប់ កញ្ចប់ កញ្ចប់ កញ្ចប់ កញ្ចប់ កញ្ចប់ កញ្ចប់ កញ្ចប់ កញ្ចប់

Registrasi Nomor : A/0008/1090/039/06/DPMA/2024

ဣပိဟနိ

LEPIHANI

တဖိကမနိကျာမ ဂမာဏ အမဏ္ဍိလယု

TATINASAN NYASA DĒSA ADAT BELAYU

၁၈၁။ နိဏ်ဒု ကျေလှ လိယ၊ ဝဏ်ဗိဏိဏိ ဝ

1. Sibeh Bucu Lima, mates :

ဟ၊ ဂမာဏ အမဏ္ဍိလယု ဝပိကျကျ ဟန္တုဏမာဏ္ဍာဏီက၊ မဲပဲ ဝိဗဒု ဘဲမနနိ

ha. DĒsa Adat Belayu mapikukuh antuk Pancasila, Dasar miwah Darsanan
ကကဗျပုဏ္ဍိဏိဌာဏပျ။

Jagat Republik Indonesia.

န၊ မဏိဂမာဏီ ကကဗိဏ္ဍကဗ ဟိန္ဒူ ကျမ ဂမာဏ အမဏ္ဍိလယု

na. Sajeroning nyungkemin Agama Hindu, krama DĒsa Adat Belayu
ဝပိကျကျ ဟန္တုဏမာဏ္ဍာဏ္ဍာဏ္ဍာ။

mapikukuh antuk Panca Sradha.

၁၈၂။ နိဏ်ဗိဏိဏိ ဝဏ်ဗိဏိဏိ ဝပိကမာဏ္ဍက အမဏ္ဍိလယု။

2. Keris, mates kawibawan DĒsa Adat Belayu.

၁၈၃။ နန္ဒီ ကိန္ဒီ၊ ဝဏ်ဗိဏိဏိဏိ ဝပိကမာဏ္ဍက အမဏ္ဍိလယု။

3. Candi Bentar, mates wates wawidangan DĒsa Adat Belayu.

၁၈၄။ ဟန္တုဏ္ဍိ မိယ ကကဗိဏ္ဍ၊ ဝဏ်ဗိဏိဏိ ဝပိကျကျ ကျဏ္ဍိယ ကကဗိဏ္ဍ အမဏ္ဍာဏ္ဍက ကကဗိဏ္ဍ

4. Anté Siya Balung, mates : pasikian kayun siya banjar adat sané nagun DĒsa
အမဏ္ဍိလယု။

Adat Belayu.

၁၈၅။ ပမိ ကန္တပမိ၊ ဝဏ်ဗိဏိဏိ ဝပိကမာဏ္ဍက ကကဗိဏ္ဍိဏ မာဏ္ဍ ဝဏ်ဗိဏိ ဝပိကမာဏ္ဍက

5. Padi lan Kapas, mates : sajeroning ngupadi jagadita sané matiti pangancan

ဟန္တုဏ္ဍိဗ၊ မဲဗ၊ ကမ၊ ကမ ဂမာဏ အမဏ္ဍိလယု တန္တိ ကမ္မဏိ ဂမာဏ

antuk Darma, Arta, Kama, krama DĒsa Adat Belayu tan mari nglimbakang boga
ဝိဗဒု ဝပမာဏ ဝိကကဏိ မန္တိ ပကနိ။

miwah upaboga minakadi sandang pangan.

1 ឆ្នាំ ២០២១

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

LEPIHAN II

ប្រចំណាត់ការ ប្រឹក្សាភិបាល មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

PRAWARTAKA PERUMUS MIWAH PANYURATAN AWIG - AWIG

ក្រុមប្រឹក្សាភិបាល

DÉSÀ ADAT BELAYU

ល.រ	ឈ្មោះ	តំណែង	តំណែង
NO	NAMA	JABATAN	LINGGIH
១	ឃុំ ក្រសួង ក្រុមប្រឹក្សាភិបាល មីណា	ឃុំ ក្រសួង	ឃុំ ក្រសួង មីណា
1	I Gusti Ngurah Gede Wijaya	Dulun Desa	Puri Gede Belayu
២	ឃុំ ក្រសួង មីណា ឃុំ ក្រសួង	ឃុំ ក្រសួង	ឃុំ ក្រសួង មីណា
2	Ida Bagus Made Iswara	Dulun Desa	Gria Gede Belayu
៣	ឃុំ ក្រសួង មីណា ឃុំ ក្រសួង	ឃុំ ក្រសួង	មីណា ឃុំ ក្រសួង
3	I Gusti Putu Kama Yana	Dulun Desa	Jeroan Kanginan
៤	ឃុំ ក្រសួង ក្រុមប្រឹក្សាភិបាល មីណា	ឃុំ ក្រសួង	ឃុំ ក្រសួង មីណា
4	I Gusti Ngurah Putra Saskara	Panua	Puri Gede Belayu
៥	ឃុំ ក្រសួង មីណា ឃុំ ក្រសួង	ឃុំ ក្រសួង	ឃុំ ក្រសួង មីណា
5	I Gusti Made Arya Wisnu Mataram	Patajuh	Puri Gede Belayu
៦	ក្រុមប្រឹក្សាភិបាល មីណា ក្រុមប្រឹក្សាភិបាល មីណា	ក្រុមប្រឹក្សាភិបាល	ក្រុមប្រឹក្សាភិបាល មីណា
6	Drs. I Wayan Gendra, MM	Panyarikan	Br. Adat Batannyuh
៧	ឃុំ ក្រសួង មីណា	ឃុំ ក្រសួង	ក្រុមប្រឹក្សាភិបាល មីណា
7	I Made Adiana	Patengen	Br. Adat Beringkit

1. រដ្ឋបាល

ប្រជុំចៅក្រម បក្សប្រឹក្សា និង បក្សប្រឹក្សាឃុំព្រះវិហារ
 PRAWARTAKA PANUREKSA PANYURATAN AWIG - AWIG
 ក្រុមប្រឹក្សា ឃុំព្រះវិហារ
 DÉSA ADAT BELAYU

ល.រ	នាម	តំណែង	ឃុំ
NO	NAMA	JABATAN	LINGGIH
1	ឃុំ កូស្តិ មកុដា សស្មីតា ១៧៧៤ សិ ១៧	នាយក ឃុំព្រះវិហារ	ឃុំព្រះវិហារ ឃុំព្រះវិហារ
1	I Gusti Made Sasmita, BE., ST	Ketua Sabha Desa	Puri Gede Belayu
2	ឃុំ បូតា ឃុំ បូតា គុំសហ្សាធី ១៤ សិ ១៤ ឃុំ ឃុំ ឃុំ	បក្សប្រឹក្សា សិបត្រ គុំសហ្សាធី	ក្រុមប្រឹក្សា ឃុំព្រះវិហារ
2	I Putu Eka Putra Nurcahyadi, SH., MH	Patajuh Sipandu Beradat	Br. Adat Umadiwang
3	ឃុំ កេតុត មូលេរ	បក្សប្រឹក្សា/កេតុត គុំសហ្សាធី	ក្រុមប្រឹក្សា ឃុំព្រះវិហារ
3	I Ketut Muler	Patengen/Kelihan Adat	Br. Adat Beringkit
ក្រុមប្រឹក្សា ឃុំព្រះវិហារ			
SEKSI PARHYANGAN			
1	ឃុំ ឃុំ កេតុត មូលេរ ឃុំ ឃុំ ឃុំ	សិបត្រ គុំសហ្សាធី	ក្រុមប្រឹក្សា ឃុំព្រះវិហារ
1	Ida Bagus Putu Windusara	Sipandu Beradat	Gria Gede
2	ឃុំ ឃុំ កេតុត មូលេរ ឃុំ ឃុំ ឃុំ	គុំសហ្សាធី ឃុំព្រះវិហារ	ក្រុមប្រឹក្សា ឃុំព្រះវិហារ
2	Ida Bagus Made Kresna Dana	Kerta Desa	Gria Gede
3	ឃុំ កេតុត មូលេរ ឃុំ ឃុំ ឃុំ	សិបត្រ គុំសហ្សាធី	ក្រុមប្រឹក្សា ឃុំព្រះវិហារ
3	I Ketut Purnaya, S.Sos	Sipandu Beradat	Br. Adat Umadiwang
4	ឃុំ កូស្តិ មកុដា កេតុត គុំសហ្សាធី	កេតុត គុំសហ្សាធី	ក្រុមប្រឹក្សា ឃុំព្រះវិហារ
4	I Gusti Made Kartikayasa	Kelihan Adat	Br. Adat Tengah
ក្រុមប្រឹក្សា ឃុំព្រះវិហារ			
SEKSI PAWONGAN			
1	ឃុំ ឃុំ កេតុត មូលេរ ឃុំ ឃុំ ឃុំ	ឃុំព្រះវិហារ	ក្រុមប្រឹក្សា ឃុំព្រះវិហារ
1	Ida Bagus Satyadiputra, S.Ag	Sabha Desa	Gria Taman Belayu
2	ឃុំ កេតុត មូលេរ ឃុំ ឃុំ ឃុំ	គុំសហ្សាធី ឃុំព្រះវិហារ	ក្រុមប្រឹក្សា ឃុំព្រះវិហារ
2	I Gede Ketut Dharma	Kerta Desa	Br. Adat Batannyuh
3	ឃុំ ឃុំ ឃុំ ឃុំ ឃុំ ឃុំ	ឃុំព្រះវិហារ	ក្រុមប្រឹក្សា ឃុំព្រះវិហារ
3	I Wayan Wiranata	Sabha Desa	Br. Adat Pekandelan
4	ឃុំ ឃុំ ឃុំ ឃុំ ឃុំ ឃុំ	កេតុត គុំសហ្សាធី	ក្រុមប្រឹក្សា ឃុំព្រះវិហារ
4	I Nyoman Sumadi	Kelihan Adat	Br. Adat Batannyuh



- ១១១ ហិ ឲ្យនា យាត
- 5 I Made Yasa
- ១៤១ ហិ បយាតិ ក្សត្រាគ
- 6 I Wayan Budiana
- ១៧១ បយាតិ បសិកា ស្យាតត
- 7 Wayan Pasek Sujana
- ១៨១ ហិ កុកាវឲ្យតិ មិរាត
- 8 I Nyoman Wirada

កុសតាណិ បក្ខបហាតិ
SEKSI PALEMAHAN

- ១៣១ ហិ ក្សត្រិ បូឡា ស្យត្រា
- 1 I Gusti Putu Suantara
- ១៣១ ហិ កិរុយ កុបរិ
- 2 I Gede Weri
- ១៣១ ហិ ឲ្យនា សឡា
- 3 I Made Sadia
- ១៥១ ហិ បយាតិ ស្យាត្រា ឲ្យសិ កុបកុប
- 4 I Wayan Suradnya, S.Pd
- ១៧១ កូដ ហិ បយាតិ ស្យាត្រា
- 5 Ir. I Wayan Sudiarta
- ១៤១ ហិ ភិក្ខុតិ ស្យាត
- 6 I Ketut Suma
- ១៧១ ហិ បយាតិ កុបក្រិ ហាត្រា
- 7 I Wayan Febri Antara

កុក្រា

- ភិរិហាត្រាតា
- Kelihan Adat
- ភិរិហាត្រាតា
- Kelian Adat
- ភិក្សុប បិសាសិ
- Ketua Pacalang
- ភិក្សុប កាត្រាឡ
- Ketua Bankamda

- គ្រូតា កុបតា
- Kerta Desa
- ភិរិហាត្រាតា
- Kelihan Adat
- សាហា កុបតា
- Sabha Desa
- គ្រូតា កុបតា
- Kerta Desa
- សាហា កុបតា
- Sabha Desa
- ភិរិហាត្រាតា
- Kelihan Adat
- កុបាបតា កុបតា
- Yowana Desa




- កុកាដ បិកិកិ
- Br. Adat Peken
- កុកាដ ឲ្យនា ភិក្សុ
- Br. Adat Gunung Siku
- កុកាដ ឲ្យនា ភិក្សុ
- Br. Adat Jebaud
- កុកាដ ឲ្យនា ភិក្សុ
- Br. Adat Batannyuh

- កុកាដ ឲ្យនា ភិក្សុ
- Br. Adat Gunung Siku
- កុកាដ ឲ្យនា ភិក្សុ
- Br. Adat Pekandelan
- កុកាដ ឲ្យនា ភិក្សុ
- Br. Adat Umadiwang
- កុកាដ ឲ្យនា ភិក្សុ
- Br. Adat Jebaud
- កុកាដ ឲ្យនា ភិក្សុ
- Br. Adat Bajera Belayu
- កុកាដ ឲ្យនា ភិក្សុ
- Br. Adat Bajera Belayu
- កុកាដ ឲ្យនា ភិក្សុ
- Br. Adat Batannyuh



STRUKTUR LEMBAGA
DÉSĀ ADAT BELAYU



Keterangan :

----- : Garis Koordinasi

—————> : Garis Perintah